



# CBCM Herald

cbcmosc@gmail.com

၀၉၅ ၁ ၅၂၅၈၀၈

(၁)ရက်၊ ဇူလိုင်လ၊ ၂၀၁၆ ခုနှစ်။

စိတ်စိအမ် သတင်း အတွဲ(၁)၊ အမှတ်(၅)



မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများ၏(၆)လပတ်အစည်းအဝေးကျင်းပခြင်း .. စာ (၉)



ကက်သလစ်သာသနာတော်နှင့် လူထုဆက်သွယ်ရေးအကြောင်းအထူးသင်တန်း .... စာ(၁၀)

ကမ္ဘာ့အရပ်ရပ်သို့သွားကြ၍ဇဝင်လိတရားတော်ကိုဟောပြောကြလော့။

(မာကု ၁၆:၁၅)





**CBCM Herald (သတင်း)**

**နာယက**

ဆရာတော်ပိတာလွင်ကျာရူ

**အယ်ဒီတာချုပ်နှင့်ထုတ်ဝေသူ**

ဖာသာရ် လီအို နိန်းခန့်မန်

**ထုတ်ဝေခွင့်အမှတ်**

၀၁၇၂၅

**အယ်ဒီတာအဖွဲ့ဝင်များ**

ဖာသာရ် ဂျိမ်းဘရန်ဂျာ

ဖာသာရ်စောလောရင်းစ်

ဖာသာရ်ဂီလျံစိုး

ဖာသာရ် ဩဂုတ်စတင်ရွှေ

ဖာသာရ် ဘရန်မိုင်

**ဖြန့်ချိရေးတာဝန်ခံများ**

အာနားလွန်း၊ ကိုလန်ဘန်

သာသနာ(၁၆)ခုနှင့် သူတော်စင်ဂိုဏ်းများမှ

လူထုဆက်သွယ်ရေးတာဝန်ခံများ

**ဒီဇိုင်းဖွဲ့စည်းပုံ**

စတုဂံဒီဇိုင်းနစ်ဖန်၊ ရီစီမေရီ

**ပုံနှိပ်တိုက်**

စိန်ဇေးဗီးယားပုံနှိပ်တိုက် (၀၀၂၆၂)

အမှတ်(၂၇)ဖဆပလရပ်ကွက်၊ ဂျိမ်းဖြူလမ်း

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်။

**CBCM Herald သတင်းစာရုံးခန်း**

မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများကျောင်း

လူထုဆက်သွယ်ရေးရုံးခန်း

၂၉၂(က)၊ ပြည်လမ်း၊ စမ်းချောင်း၊ ရန်ကုန်

ဖုန်း ၀၁ ၅၂၅၈၀၈

cbcmosc@gmail.com

**အတိုင်ပင်ခံများ**

CBCM အထွေထွေအတွင်းရေးမှူး၊

ငြိမ်းချမ်းရေးနှင့် တရားမျှတရေးကော်မရှင်၊

ကက်သလစ်ရှေ့နေများအဖွဲ့။

**ငွေလွှဲရန်**

ရိုးမဘက် နှင့် ကမ္ဘောဇဘက် မြန်ကုန်း၊ ရန်ကုန်။

နော်မြတ်နှင့်ထွေး (၁၄/ဟာသတ(နိုင်)၂၄၆၀၉၅

မအမိုင်လွန်း ၁၂/ဥကတ(နိုင်) ၁၅၇၃၃၂

**ကက်သလစ်ဆရာတော်ကြီးများဆိုင်ရာသတင်းလွှာထုတ်ဝေခြင်း၏ရည်ရွယ်ချက်**

- ဧဝံဂလိသတင်းကောင်းကို ထပ်ဆင့်သယ်ပိုးဆောင်ရွက်နိုင်စေရန်၊
- ရဟန်းမင်းကြီးနှင့် အသင်းတော်တစ်ခုလုံးဆိုင်ရာနောက်ဆုံးရသတင်းများကိုအချိန်မှီပို့ဆောင်နိုင်ရန်၊
- မြန်မာနိုင်ငံရှိသာသနာအသီးသီး၊ သူတော်စင်ဂိုဏ်းအသီးသီးနှင့် CBCM ကော်မရှင်အသီးသီးတို့သည်နီးကပ်စွာ ဆက်သွယ်နိုင်စေရန်၊
- မြန်မာနိုင်ငံသားများအားလုံးကိုကောင်းသောသတင်းများအချိန်မှီ(တစ်လတွင်နှစ်ခါ)ထုတ်ဝေရန်၊နောက်ပိုင်းတွင် အထူးသဖြင့်online ဖြင့်ပေးပို့နိုင်ရန်၊
- အာရှသမ္မတတရားလေလှိုင်းအသံ၏ သတင်းထုတ်လွှင့်ခြင်းများကို အထောက်အကူဖြစ်စေရန်၊

**စာစောင်အတွက်ဖိတ်ခေါ်ခြင်း**

- CBCM Herald သတင်းစာဖတ်သူများ၏ ဝယ်ယူအားပေးမှုသည် ဤစာစောင်ကို ပုံမှန်ဆက်လက် ထုတ်ဝေနိုင်ရန် ပိုမိုကောင်းမွန်တိုးတက်လာစေရန် အဓိကအသက်ဖြစ်ပါသည်။
- စာစောင်ကို မိမိတို့ နှင့်အနီးစပ်ဆုံး ကက်သလစ်ဆရာတော်ကြီးကျောင်းတိုက်ရှိ လူထုဆက်သွယ်ရေးရုံးများနှင့် parishတိုင်းတွင် ပုံမှန်ရရှိနိုင်သကဲ့သို့ CBCM-OSC ရုံး(ဖုန်း ၀၁ ၅၂၅၈၀၈)သို့ ဆက်သွယ်ကာ အားပေး မှာယူနိုင်ပါသည်။
- သာသနာအသီးသီးမှသော်လည်းကောင်း၊ သူတော်စင်ဂိုဏ်းအသီးသီးမှသော်လည်းကောင်း၊ သတင်းများကို [cbcmosc@gmail.com](mailto:cbcmosc@gmail.com) သို့ပေးပို့နိုင်ပါသည်။
- စာစောင်တွင်ကြော်ငြာများကိုလည်း ထည့်နိုင်သလို အလှူဒါနများကိုလည်း ကြိုဆိုလက်ခံနေပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။ အယ်ဒီတာချုပ်

**အသက်ရှည်ရာအနာကင်းကြောင်း**

တစ်ဖွဲ့ကျတတ်သော ဇူလိုင်လ၏မိုးစက်များနှင့်အတူ အကြင်နာမေတ္တာတရားတို့ စီးဆင်းသောအချိန် အခါ တစ်ခုသည်လည်း ဇူလိုင်လ၏ ၂၆ ရက်နေ့တိုင်း ကျရောက်လာမြဲဖြစ်ပါသည်။ ချစ်ခြင်းမေတ္တာကို ပွဲအဖြစ် ကျင်းပခြင်း သည် စိတ်နှလုံးသားကို များစွာကြည်နူးစေပါသည်။ ကြည်နူးသောစိတ်နှလုံးသည်လည်း ကျန်းမာသန်စွမ်းသော ကိုယ် ခန္ဓာကို ဆောက်တည်ပေးသည်။

ဇူလိုင်လတွင်ကျင်းပသော မိဘများပွဲနေ့သည် ကျွန်ုပ်တို့ ကက်သလစ်ဘာသာဝင်များအတွက် အလွန်ထူးခြား သော နေ့ထူးနေ့မြတ်ဖြစ်ပါသည်။ လူတစ်ဦးတစ်ယောက်ဖြစ်လာရန် မိဘများသည် မရှိမဖြစ်အရေးပါသူများ ဖြစ်သည်ကို အထူးတလည် စာဖွဲ့ဖို့မလိုပါ။ မိဘဆိုတာ လက်ဦးဆရာဖြစ်သည်ဟုလည်း တင်စားပြောဆိုကြသည်။ ကမ္ဘာပေါ်တွင် သတ္တဝါများစွာ မျိုးတုန်းပျောက်ကွယ်ခဲ့ဖူးပါပြီ။ ဥပမာ - ဒိုင်နိုဆော ဆိုသည့် တိရစ္ဆာန်များကို အရိုးအကြွင်းအကျန်မှအပ ဘာကိုမှ မတွေ့မြင်နိုင်တော့ပါ။ လူသားတို့သည်လည်း မိဘဆိုသူများမရှိပါက ထိုသတ္တဝါများကဲ့သို့ ပျောက်ကွယ် သွားနိုင်သည်။ မိဘများကြောင့်သာ လူသားတို့ ဆက်လက်ဖြစ်တည် နေကြသည်။

မိဘတို့အားရိုသေကြလော့ဆိုသည့် စတုတ္ထပညတ်တော်ကိုပေးခဲ့သောအခါ အဘယ့်ကြောင့် ရိုသေရမည်ကို လည်း ထာဝရဘုရားက ပြောပြခဲ့သည်။ "သင်၏ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူသောပြည်၌ သင်၏အသက် တာရှည်မည့်အကြောင်း သင်၏မိဘကို ရိုသေစွာပြုလော့" (ထွက်မြောက်ရာကျမ်း ၂၀:၁၂)။ ထို့ကြောင့် မိဘတို့အား ရိုသေခြင်းသည် လူတစ်ယောက်အတွက် အသက်ရှည်စေရန်ဖြစ်သည်။ လူအယောက်တိုင်း အသက်ရှည်သောအခါ လူသားတိုင်းအသက်ရှည်မည်။ ထိုအခါ လူသားထုသည်လည်း ဆက်လက်တည်ရှိနေဦးမည် ဖြစ်သည်။

ဇူလိုင် ၂၆ ရက်နေ့တွင် ကျရောက်သော မိဘများပွဲနေ့ကို ကျေးဇူးတရားများစွာဖြင့် သာယာလှပစွာ ကျင်းပကြ ရင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့ဖြင့်ပြည့်ဝနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းများစွာ ပြုလိုက်ရပါသည်။ (အယ်ဒီတာချုပ်)

**မိသားစုရေးရာ**

C.B.C.M မိသားစုကော်မရှင် မိသားစု မဂ္ဂဇင်းထုတ်လိုပါ၍ အိမ်ထောင်သက် (၂၅)ဝါနှင့် ကျော်လွန်သော ကက်သလစ် အိမ်ထောင်ရှင်များ မိမိတို့၏ မိသားစု ဓါတ်ပုံနှင့် မိသားစု သမိုင်းအကျဉ်းချုပ် အနည်းငယ်ရေးသားပေးပို့ပေးကြပါရန် မေတ္တာ ရပ်ခံလိုပါသည်။ ရည်ရွယ်ချက်မှာ နောင်လာနောင်သား အိမ်ထောင်ရှင်များအတွက် ပုံသက်သေကောင်း ဆောင်နိုင် ရန်ဖြစ်ပါသည်။

ဘုန်းတော်ကြီးဖစ်တာ ဉာဏ်မြင့်  
မြန်မာနိုင်ငံလုံးဆိုင်ရာ မိသားစုကော်မရှင်  
၂၉၂(က)၊ ပြည်လမ်း၊ စမ်းချောင်း၊ ရန်ကုန်။  
ကက်သလစ်ဆရာတော်ကြီးများကျောင်းတိုက်

**ဇူလိုင်လအတွက်ပုပ်ရဟန်းမင်းကြီး၏ရည်ရွယ်ချက်**

- မိမိ၏ဂုဏ်သိက္ခာနှင့် တည်ရှိခြင်းတို့ကို ဖိနှိပ်ချုပ်ချယ်ခြင်းခံရသော တိုင်းရင်း သားများ ထိုက်တန် လုံလောက်သောလေးစားမှုများ ရရှိစေရန်။
- လာတင်းအာဖရိကနှင့် ကာရီဘင်တို့သည် ပင်မဥရောပတိုက်၌ စိတ်အား ထက် သန်စွာဖြင့် ဧဝံဂလိသတင်းကောင်းကို ဟောပြောသက်သေခံနိုင်ရန်။

**CBCM Herald စာစောင်အလှူရှင်များ**

အလှူရှင်အမည်	သာသနာ	အလှူငွေ (ကျပ်)
ဦးဂျွန်မိသားစု	ပြင်ဦးလွင်	၁၀ ၀၀၀
ဦးဩဂုတ်စတင်	ရန်ကုန်	၅ ၀၀၀
ဒေါ်စန်းကြည်	လားရှိုး	၂ ၀၀၀
ဒေါ်မယော်နန်	လားရှိုး	၃ ၅၀၀
<b>စုစုပေါင်း</b>		<b>၂၀ ၅၀၀</b>

# ပိုလန်နိုင်ငံကမ္ဘာ့လူငယ်များနေ့သို့ ပုလဲပရန်စစ်ကြွရောက်မည့်အစီအစဉ်များသတင်း

လာမည့်ဇူလိုင်လ (၂၇) ရက်မှ (၃၁)ရက်နေ့အထိ၊ ပိုလန်နိုင်ငံခရက်ကောင်းမြို့တော်တွင်ကျင်းပမည်ဖြစ်သော (၃၁) ကြိမ်မြောက် ကမ္ဘာ့လူငယ်များနေ့အတွက် ပုလဲပရန်စစ်ကြွရောက်မည့် အစီအစဉ် အသေးစိတ်ကို မကြာသေးမီက ဗာတီကန်မှ ထုတ်ပြန်ကြေငြာ လိုက်ပါသည်။



©AP

အရှင်သူမြတ်သည် ဇူလိုင်လ ၂၇ ရက်နေ့မွန်းလွဲ (၂) နာရီတွင် ရောမမြို့၊ ဖြူမီရီးနိုလေဆိပ်မှ ခရီးစတင်ထွက်ခွာမည်ဖြစ်ပြီး (၂)နာရီခန့်အကြာတွင် ပိုလန်နိုင်ငံ၊ ခရက်ကောင်း မြို့တော်၊ဘာလစ်(စ်) Pope John Paul II လေဆိပ်သို့ ဆိုက်ရောက်မည်ဖြစ်ပါသည်။

ကြိုဆိုခြင်းအခမ်းအနားအပြီးတွင် အရှင်သူမြတ်သည် Wawel Castle သို့ကြွရောက်ကာ နိုင်ငံတော် အာဏာပိုင် အကြီးအကဲများအား အမှာစကား မြွက်ကြားခြင်းကို၎င်း၊ ပိုလန်သမ္မတအား နှုတ်ဆက်ခြင်း အစီအစဉ်ကို၎င်း ပြုလုပ်သွားမည်ဖြစ်ပါသည်။ ထို့နောက်တွင် အရှင်သူမြတ်၏ ပိုလန်နိုင်ငံ ပထမနေ့ ခရီးစဉ်ကို ခရက်ကောင်း မြို့တော် ကာသီဒြယ်၌ ဆရာတော်ကြီးများနှင့် တွေ့ဆုံခြင်းဖြင့် အဆုံးသတ်မည် ဖြစ်ကြောင်း သိရသည်။ ဇူလိုင်လ (၂၈) ရက်နေ့နံနက်(၈:၃၀) နာရီတွင် လေဆိပ်သို့ သွားရာလမ်း၌ အရှင်သူမြတ်သည် Sisters of the Presentation Convent သို့ အလည်အပတ် ကြွရောက်မည်ဖြစ်ပါသည်။ထို့နောက် Czestochowaသို့ ရဟတ်ယာဉ်ဖြင့်သွားရောက်ကာ Jasna

Gora ရသေ့ကျောင်းတွင်းရှိ Black Virgin Chapel ၌ ခဏတာ ဆုတောင်းမေတ္တာ ပြုပြီး၊ ပိုလန်နိုင်ငံဆေးကြောခြင်းခံယူခဲ့သည့် နှစ် ၁၀၅၀ ပြည့်နှစ် နှစ်ပတ်လည် အခမ်းအနားပွဲတော်မဏ္ဍားတရားကိုပူဇော် ကျင်းပသွားမည်ဖြစ်ပါသည်။ မွန်းလွဲ(၁၂:၀၀)နာရီ (၄၅) မိနစ်တွင် အရှင်သူမြတ်သည် ခရက်ကောင်းသို့ပြန်လည် ကြွရောက်မည်ဖြစ်ကာ ဂျော်ဒန်ဥယျာဉ်တော် တွင်စုရုံးကြမည့်ကမ္ဘာ့နိုင်ငံအသီးသီးမှလူငယ်များအား အရှင်သူမြတ်ကတရားပေးမည် ဖြစ်ပါသည်။ ဇူလိုင် (၂၉) ရက်နေ့တွင် Oswiecim သို့ ရဟတ်ယာဉ်ဖြင့် ထွက်ခွာမည်ဖြစ်ပြီး နံနက် ၉:၃၀ နာရီတွင် Auschwitz သို့၎င်း၊ (၁၀:၃၀)နာရီတွင် Birkenau စခန်းသို့ ၎င်းကြွရောက်မည်ဖြစ်ကာ ခရက်ကောင်းသို့ ပြန်လည် ထွက်ခွာပြီး နေ့လည် (၄:၃၀)

နာရီတွင်ကလေးအထူးကုဆေးရုံနှင့်ညနေပိုင်း (၆:၀၀)နာရီတွင် ဂျော်ဒန် ဥယျာဉ်တော်၌ကမ္ဘာ့လူငယ်များနှင့်အတူ ခရစ္စတူးကားတိုင်လှည့်ခြင်း ဝတ်ပြု အစီအစဉ်ကို ဦးဆောင်ကျင်းပမည် ဖြစ်ပါ သည်။ ဇူလိုင်လ (၃၀)ရက် စနေနေ့တွင် အရှင်သူမြတ်သည် ခရက်ကောင်းရှိ ကရုဏာရှင်ယေရှူး ဗိမာန်တော်ကြီးသို့ သွားရောက် သဒ္ဓါကြည်ညိုခြင်းပြုကာ သနားကြင်နာခြင်းတံခါးတော်ကို ဖြတ်လျှောက်၍ လူငယ်များစွာတို့အား အာပတ်ဖြေခြင်းအစီအစဉ်ကို ကြားနာပေးမည် ဖြစ်ပြီး နံနက် (၁၀:၃၀) နာရီတွင် ခရက်ကောင်းမြို့တော်ရှိ St. John Paul II ဗိမာန်တော်တွင် ရဟန်းတော်များ၊ သီလရှင်များ၊ ပိုလန်အမျိုးသား၊ အမျိုးသမီးသူတော်စင်အားလုံးအတွက် မဏ္ဍားတရားတော်မြတ်

ဟောကြားပေးမည်ဖြစ်ပါသည်။ ထို့နောက်အရှင်သူမြတ်သည်မြောက်များစွာသော လူငယ်များနှင့်အတူ နေ့လည်စာကို အတူတကွ ဘုန်းပေး သုံးဆောင်မည်ဖြစ်ပြီး ညနေပိုင်းတွင် Misericordiae Campusတွင် လူငယ်များနှင့်အတူသန့်ရှင်းသော တံခါးတော်ကို ဖြတ်လျှောက်မည်ဖြစ်ပါသည်။ (၇:၃၀) နာရီတွင် ညပိုင်းဆုတောင်းခြင်း အစီအစဉ်အတွက် အဖွင့်ဩဝါဒတရားတော်ကို ဟောကြားပေးမည်ဖြစ်ကြောင်း ဇူလိုင် (၃၁) ရက်တနင်္ဂနွေနေ့တွင် Misericordiae Campus ၌ကမ္ဘာ့လူငယ်များနေ့ အထူးမဏ္ဍားတရားတော်မြတ်ကြီးကို ဟောကြားမည်ဖြစ်ကာ၊ညနေ (၅:၀၀) နာရီတွင် ခရက်ကောင်းမြို့တော် Tauron Arena တွင် ကမ္ဘာ့လူငယ်များနေ့အတွက် ဆက်ကပ်လူငယ်များအား၎င်း၊ အလှူရှင်များနှင့်၎င်း စီစဉ်ကြီးကြပ်သူကော်မတီများတို့နှင့်၎င်း တွေ့ဆုံ နှုတ်ဆက်မည် ဖြစ်ပါသည်။ ညနေ (၆:၃၀) နာရီတွင် အရှင်သူမြတ်သည် ရောမမြို့တော်သို့ပြန်လည်ထွက်ခွာကာ ည(၈:၂၅) နာရီတွင် ရောမမြို့တော်သို့ ပြန်လည်ရောက်ရှိမည်ဟု ခန့်မှန်းရကြောင်းနှင့် ယခု ၂၀၁၆ ခုနှစ် ပိုလန်နိုင်ငံ ခရက်ကောင်းမြို့တော်တွင် ဇူလိုင်လ (၂၇) ရက်မှ (၃၁) ရက်နေ့အထိကျင်းပမည့် ကမ္ဘာ့လုံးဆိုင်ရာလူငယ်များနေ့မှာ (၃၁) ကြိမ်မြောက်ရှိပြီဖြစ်ကြောင်းကို ဗာတီကန်ရေဒီယိုမှ သတင်းရရှိပါသည်။ (RVA)

## ရဟန်းမင်းကြီးပရန်စစ်(၂၀၁၆)ခုနှစ်၏ကျွမ်းကျင်မှုနှင့်တွေ့ဆုံ

ရဟန်းမင်းကြီးပရန်စစ်သည် (၁၅၊၀၆၊၂၀၁၆) တွင် ကမ္ဘာတစ်ဝှမ်းမှဘုရားဖူးများအား အိတ်လီနိုင်ငံ၊ ရောမမြို့ရှိ၊ စိန်ပီတာရင်ပြင်တွင်တွေ့ဆုံခဲ့ပါသည်။ ထူးခြားသည်မှာ အဆိုပါ ဘုရားဖူးရောက်ရှိနေသောလူအုပ်ကြားတွင် (၂၀၁၆) ခုနှစ်အတွက် မယ်သရဖူကို ဆောင်းထားသော ဂျာမနီနိုင်ငံ၏ "မယ်"သည်လည်းရောက်ရှိနေခဲ့ပါသည်။ သူမသည် အသက်(၂၆) နှစ်သာရှိသော Lena Broder ဖြစ်သည်။ သူမသည်အလှအပနှင့်ပြည့်စုံသူတစ်ဦး ဖြစ်ရုံမကဘဲ၊ စာသင်ကျောင်းတစ်ကျောင်းတွင်ဘာသာရေးနှင့်ဆိုင်သော ပညာရပ်ကိုသင်ကြားပေးသော ဆရာမလည်းဖြစ်ပါသည်။ သူမသည် Das Schone in mir – Mit Glaube zum Erfolg စာအုပ်တစ်အုပ်ကိုလည်းရေးသားထားပြီး ယခုလနောင်းပိုင်းတွင် ဂျာမနီနိုင်ငံတွင် ဖြန့်ချိမည်ဖြစ်ပါသည်။ ဆိုလိုရင်းမှာ 'The Beauty in Me: with Faith to Success' (ကျွန်ုပ်တို့ရှိသော အလှတရား၊ ယုံကြည်ခြင်းဖြင့် အောင်မြင်ခြင်းဆီသို့) ဟု အနက်ရပါသည်။ ရဟန်းမင်းကြီးနှင့်တွေ့ဆုံခဲ့ရသည်မှာ စိတ်လှုပ်ရှားခဲ့ကြောင်း၊ ရဟန်းမင်းကြီးအတွက်လည်း ဆုတောင်းပေးမည်ဟုပြောကြားခဲ့ကြောင်း သူမ၏ ခံစားချက်ကို ဂျာမနီ သတင်းဌာနတစ်ခုမှ ကိုးကားဖော်ပြထားပါသည်။ (Vatican Radio)

## မြန်မာနိုင်ငံသူတော်စင်များ၏ (၇၃)ကြိမ်မြောက် နီးနှောဖလှယ်ပွဲ

(၇၃) ကြိမ်မြောက်ဂိုဏ်းပေါင်းစုံ နီးနှောဖလှယ်ပွဲကို လွန်ခဲ့သော ဇွန်(၄)ရက်မှ (၆)ရက်ထိ CRCM, No.112(A), ဗိုလ်ချုပ်လမ်း၊ လသာမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့ရာ ဂိုဏ်းအသီးသီးမှ အကြီးအကဲ (၃၇)ဦးတက်ရောက်ခဲ့ကြသည်။ အခမ်းအနားကိုဦးဆောင်သူမှာ Fr.Philip Naw Aung (MS) နှင့် Sr.Lucia Hing Pai (FMM) တို့ဖြစ်သည်။ အဖွင့်နေ့ မဏ္ဍားတရားတော်မြတ်ကို Fr.Hilario OP နှင့်ရဟန်းတော်များက ဦးဆောင်ပေးခဲ့သည်။ CRCM ၏ ဥက္ကဋ္ဌဖြစ်သူ Sr.Margaret Maung (RNDN) သည်လည်း နီးနှောဖလှယ်ပွဲသို့ တက်ရောက်သူများအား ကြိုဆိုနှုတ်ဆက်စကား ပြောကြားသွားခဲ့သည်။ နီးနှောဖလှယ်ပွဲ၏ပထမရက်ကို May Pearl Thwe (မေပုလဲသွေး)က ခေါင်းဆောင်မှုနှင့်အတူ "လက်တွဲလုပ်ဆောင်မှု" ဟူသောခေါင်းစဉ်တို့ဖြင့်သင်ကြားပို့ချပေးခဲ့သည်။ ဒုတိယနေ့တွင် လာမည့်၂၀၁၇ ဖေဖော်ဝါရီလ မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည်ဖြစ်သော AMOR VXII (Asia Oceania)အကြောင်းကို အကျယ်တဝင့် ဆွေးနွေးသွားခဲ့ပြီး အသင်းဂိုဏ်းအသီးသီးမှ ၎င်းပွဲဖြစ်မြောက်ရေးအတွက် လုပ်ငန်းတာဝန်များတို့ကိုလည်း ခွဲဝေယူခဲ့ကြသည်။ ထို့အပြင် CRCMမှ ၂၀၁၆တွင် ပြုလုပ်ခဲ့သော အစီအစဉ်များကို ပြန်လည်တင်ပြဆွေးနွေးခဲ့ကြသည်။ နောက်ဆုံးနေ့တွင် Dr.Jacob SJ မှ "Providing career opportunities to our youth in establishing community colleges by religious in Myanmar" ဟူသော ခေါင်းစဉ်ဖြင့် သင်ကြားပို့ချပေးခဲ့ကြောင်း၊ တစ်ဆက်တည်းမှာပင် ဂိုဏ်းအသီးသီးမှ ဆွေးနွေးခြင်းများ၊ တင်ပြချက်များ အစီရင်ခံစာများတို့ကို အဖွဲ့လိုက်ဖွဲ့ပြီး၊ တင်ပြစေခဲ့ကြောင်း၊ ညနေပိုင်း ၄:၃၀ခန့်တွင် (forum) ဆွေးနွေးခြင်း ထပ်မံပြုလုပ်ရာ ကာဒီနယ်ချားလစ်ဘိုနှင့် ဆရာတော် Justin Saw Min Thideတို့ပါဝင်ခဲ့ကြသည်။ (၇၃)ကြိမ်မြောက်ဂိုဏ်းပေါင်းစုံနီးနှောဖလှယ်ပွဲ၏ ပိတ်ပွဲအခမ်းအနားကို ဆုတောင်းခြင်းနှင့် ညစာအတူတကွသုံးဆောင်ခြင်းဖြင့် အဆုံးသတ်ခဲ့ကြောင်း သတင်းရရှိပါသည်။ (Sr.Rita Phyo)



# အစာရေစာအကျအညီ ထောက်ပံ့ရန်အဟန့်အတားများရှိနေခဲ့သော နေရာများ၌ ကျည်ဆန်များဖြန့်ဖြူးရောက်ရှိ

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဒုက္ခဆင်းရဲတွင်း၌ ရှိနေသူများထံသို့ အစာရေစာများ ရရှိရန် မလွယ်ကူလှသော်လည်း ကျည်ဆန်များပုံမှန် ရောက်ရှိနေခြင်းသည် အလွန်ဆန်းကြယ်သော အရာတစ်ခုဖြစ်သည်ဟု ဖွန်လ (၁၃)ရက် ၂၀၁၆ (တနင်္လာ) နေ့က ပြောကြားခဲ့သည်။ ရဟန်းမင်းကြီးသည် ထိုစကားကို သူ၏ ကမ္ဘာ့စားနပ်ရိက္ခာ စီမံကိန်းသို့ ပထမဆုံးအကြိမ် သွားရောက်လည်ပတ်ခြင်း၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ WFPသည် ကမ္ဘာ့ခေါင်းဆောင်များ (၂၀၁၃)ဦးဖြင့် ဖွဲ့စည်းပြီး ကမ္ဘာ့ပန်းတိုင်ဖြစ်သည့် "ဆာလောင်ခြင်းမရှိသော အနာဂတ်တစ်ခု" နှင့် ပူးပေါင်းရန်စေတင်ခဲ့ကြသည်။ စစ်ဖြစ်ပွားရာ နယ်မြေများ၌ အစာရေစာပေးပို့ ထောက်ပံ့ရန် ပိတ်ဆို့နေခဲ့သော အချိန်တွင် စစ်လက်နက် ကျည်ဆန်များသည် လွတ်လပ်စွာ ကူးသန်းသွားလာနေခြင်းသည် ထိုကိစ္စကို ခါးသီးစွာ ပံ့ပိုးထင်စေခဲ့သည်။ ရလဒ်အနေနှင့် လူသားမဟုတ် စစ်ပွဲကို ကျွေးမွေးနေရခြင်းဖြစ်သည်။ ထို့နောက် ပုပ်ရဟန်းမင်းကြီးက တစ်ချို့ ဖြစ်ရပ်များ၌ ဆာလောင်ခြင်းသည်ပင်လျှင် ၎င်းစစ်ပွဲ၏ လက်နက်တစ်ခုဖြစ်နေခဲ့သည်ဟုဆိုသည် ဆာလောင်ခြင်း၊ စစ်မြေပြင်၏ ထိခိုက်မှုများ၊ သဘောထားမတိုက်ဆိုင်မှုနှင့် တိုက်ခိုက်မှုများ ပေါင်းထည့်လျှက် များစွာသော

လူတို့ သည် သေကြေခဲ့ကြရပါသည် ဟုဆိုခဲ့၏။ "ကျွန်ုပ်တို့သည် ၎င်းအရာများကို သတိမူဆင်ခြင်ရမည်။" "ကျွန်ုပ်တို့၏ အသိတရားကို တမန်တော်ဖြစ်ခွင့်ပေးရမည်" ဟု ရဟန်းမင်းကြီးက ပြောကြားခဲ့သည်။ ယနေ့ကမ္ဘာ့ အချက်အလက်၏ အရှိန်နှင့်နှုန်းသည် အလွန်အကျွံဆင်းရဲခြင်းကိုအာဟာရဖြည့်တင်းပေးခြင်း ဆီသို့ ဦးတည် ပေးနေပါသည်ဟု ရဟန်းမင်းကြီးက စိတ်မသာမယာဖြင့် မြှောက်ကြားခဲ့သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ကျွန်ုပ်တို့သည် တစ်ပါးသူ၏ အလွန်ဝမ်းနည်း နာကျင်ရသော ဖြစ်ရပ်များ၌ ကျင့်သားရစွာ တစ်နေ့ထက်တစ်နေ့ ရှင်သန်သွားလာနေကြရပါသည်။ ထိုအရာကို သဘာဝတရားတစ်ခုအဖြစ် ထင်မြင်ယူဆခဲ့ကြသည်။ နာကျင်စွယ်ဖြစ်သော မြင်ကွင်းမျိုး၌ စိတ်နှလုံးကို ထိခိုက်စေခဲ့သော်လည်း ထိုအရာကို ကျွန်ုပ်တို့ မခံစားကြပါ။ ငိုကြွေးသံကို ကြားနေရသော်လည်း မနှစ်သိမ့်ပေးကြပါ။ ဆာလောင်မှုကို တွေ့မြင်နေရသော်လည်း မပြည့်တင်းပေး ခဲ့ကြပါဟု ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့သည်။

အလွန်အကျွံ ဆင်းရဲခြင်းကို စာရင်းဇယား တစ်ခုအဖြစ် ကြည့်မြင်ခြင်းမှ ရပ်တန့်လျှက် အမှန်တရားတစ်ခု အဖြစ် ကြည့်မြင်ရန် တိုက်တွန်းနှိုးဆော် နေပါသည်။ ပုပ်ရဟန်းမင်းကြီးက "ဆင်းရဲခြင်း



ထဲမှာ မျက်နှာတစ်ခုရှိတယ်။ ၎င်းထဲ၌ ကလေးငယ် တစ်ဦး၏မျက်နှာ၊ မိသားစုတစ်စု၏မျက်နှာ၊ လူငယ်နှင့် အိုမင်းမစွမ်းသူ၏မျက်နှာများရှိနေပါသည်။ ချုပ်ချယ်ခံရခြင်းနှင့် အခွင့်အရေးဆုံးရှုံးခြင်းမျက်နှာ၊ ရွှေ့ပြောင်းနေထိုင်ရန် ဖိအားပေးခံရမှုနှင့် အိုးမဲ့အိမ်မဲ့ သူတို့၏ မျက်နှာများရှိနေပါသည်"ဟု မြှောက်ကြားခဲ့သည်။ အစားအသောက်မလုံလောက်ခြင်း ကိစ္စကို ပုပ်ရဟန်းမင်းကြီးက တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် အရင်းအနှီးများကို မှားယွင်းစွာ သုံးစွဲရောင်းချခြင်း၊ အစားအသောက်များ ရောင်းဝယ်ခြင်းထဲ၌ တွေ့ရှိနိုင်ပါသည်ဟု ဆိုခဲ့သည်။ ကျွန်ုပ်တို့သည် ကမ္ဘာကြီး၏ အသီးဖြစ်ရန်၊ လူသားများအတွက် လက်ဆောင်တစ်ခု၊ တစ်ချို့လူများအတွက် အသုံးအဆောင်လေးများ ဖြစ်ပေးကြရန် ဖန်ဆင်းခြင်းခံရပါသည်ဟု ဆိုသည်။ အစား

အစာကို စွန့်ပစ်ဖြန်းတီးခြင်းသည် ဆင်းရဲသား၏စားပွဲမှ အစာကို ခိုးယူခြင်းနှင့် ငတ်မွတ်အောင်ထား၍သေစေခြင်းဖြစ်သည်ကို သိရှိရန်လိုအပ်ပါသည်ဟု ပုပ်ရဟန်းမင်းကြီးက ဆိုခဲ့ပါသည်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် မိမိ၏မိန့်ခွန်းကို ခရစ်ယာန်တို့၏ အမှန်တရားဖြစ်သော "ငါဆာလောင်သောအခါ သင်တို့သည် ငါ့ကိုစားစရာပေး၏၊ ငါရေငတ်သောအခါ သောက်စရာပေး၏" ဟူသောကျမ်းချက်ဖြင့် နိဂုံးချုပ်ခဲ့သည်။ ထိုအရာသည် အခြေခံအကျဆုံးသောအရာ ဖြစ်သည့်အပြင် ယုံကြည်ခြင်း၏ လွတ်လပ်မှုနှင့် ထင်မြင်ယူဆချက်ဖြစ်ကာ ရွှေ့ပြောင်းဒုက္ခသည် အစေခံနိုင်ကာ ပြောင်းလဲခြင်းနှင့် ကူးပြောင်းခြင်း၏ ဖန်ဆင်းခံအဖြစ် ကျွန်ုပ်တို့၏ လူသားဂုဏ်သိက္ခာကို တိုင်းတာစရာတစ်ခု အဖြစ် တိုင်းတာနိုင်ကြောင်း ပြောဆိုခဲ့သည်။

(ဗာတီကန်ရေဒီယို)

## ခရစ်တော်၏အာနုဘော်များအားဖြင့် ကျွန်ုပ်တို့အပေါ်၌ ဘုရား၏မေတ္တာတရားပေါ်လွင်

ခရစ်တော်၏ ပထမဆုံးဖြစ်သော ကာနန်မြို့လက်ထပ်ပွဲ အာနုဘော်သည် (၈၊ ၆၊ ၂၀၁၆) ဗုဒ္ဓဟူးနေ့၌ပုပ်ရဟန်းမင်းကြီးက လူထုပရိတ်သတ်အား ဩဝါဒပေးရန် အဓိကပစ်မှတ် ဖြစ်ခဲ့သည်။ ဒီနှစ်ဘုရားသခင်၏ထူးခြားသော မဟာဂျူဘီလီနှစ်တွင် အဦးဆုံးထောက်ရုံးခဲ့ကြသော သနားခြင်းပုံဥပမာများအတိုင်း ခရစ်တော်သည် မိမိ၏အာနုဘော်ကို လူသားတို့အံ့အားသင့်စေရန်ပြုလုပ်ခြင်းမျိုးမဟုတ်ပဲ လူသားတို့မှတစ်ဆင့် ဘုရားရှင်၏ချစ်ခြင်းကိုပြသရန်ပင်ဖြစ်သည်။ ၎င်းအပြင် ထိုအရာသည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ပြန်လည်ဆန်းစစ်သုံးသပ်ရန် ဖိတ်ခေါ်ခြင်းတစ်ရပ်လည်း ဖြစ်သည်ဟု ဆိုခဲ့သည်။ ချစ်လှစွာသောညီအစ်ကိုမောင်နှမများတို့ ယခုကျွန်ုပ်တို့ သနားခြင်းဂျူဘီလီနှစ်အတွက် ဩဝါဒသင်ကြားရာ၌ ယခုဆက်လက်၍ ကာနန်မြို့တွင် သခင်ခရစ်တော်

ရေကို စပျစ်ရည်သို့ ပြောင်းလဲခဲ့သော ပထမဦးဆုံးသော အာနုဘော်တော်ကို ဆက်လက်ထောက်ရုံးကြပါစို့။ ၎င်းအာနုဘော်တော်ကို ရှင်ယောဟန်က "နိမိတ်လက္ခဏာများ" ဟူ၍ တိကျမှန်ကန်စွာ ဖော်ပြထားပါသည်။ ဘုရားရှင်၏ကြီးမားသော သနားခြင်းကရုဏာသည် သူတို့အားဖြင့် ထင်ရှားစေခဲ့သည်။ ထိုအာနုဘော်၏အဓိပ္ပာယ်ကို ပိုလေးနက်စေရန်အတွက် သခင်ယေရှုက ၎င်းလက်ထပ်ပွဲကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ထိုအရာသည် နောက်ဆုံးသောအချိန် ကယ်တင်ခြင်းမင်္ဂလာစားပွဲ၌ ခရစ်တော်သည် သတို့သားအဖြစ်နှင့်လည်းကောင်း၊ အသင်းတော်သည် သတို့သမီးအဖြစ်နှင့် လည်းကောင်း ရှိနေမည့်အကြောင်း မိမိကိုယ်ကို မိမိလာရောက်ဖော်ထုတ်ပြသသော အာနုဘော်တစ်ခုလည်းဖြစ်သည်။ ရေကိုစပျစ်ရည်အဖြစ်သို့ ပြောင်းလဲလိုက်ခြင်းအား

ဖြင့် ခရစ်တော်က မိမိသည်ဥပဒေနှင့် ပရောဖက်ကျမ်းတို့၏ အချုပ်နှင့်ပြီးပြည့်စုံခြင်းဖြစ်ကြောင်း အချက်ပေးခဲ့သည်။ အစေခံတို့အား မယ်တော်အမိန့်ပေးရာ၌ "သူစေခိုင်းသမျှကိုပြုကြပါ"ဟူ၍ဖြစ်သည်။ အသင်းတော်အတွက် ဘဝတစ်စိတ်တစ်ပိုင်းအားဖြင့် ဆက်ကပ်ရန် ဖြစ်သည်။ ဘုရားသခင်အတွက် ထားသောကျွန်ုပ်တို့၏ ချစ်ခြင်းကိုအမြဲမပြတ် ပြန်ဆန်းစစ်ရန် ဖိတ်ခေါ်ခြင်းခံရသည်။ ၎င်းအပြင် အသစ်သော ပိုင်စပျစ်ရည်၊ အသစ်သောဘဝအသက်တာကို သူ၏ကယ်တင်ခြင်း ဒဏ်ရာတော်များမှ ပြန်ရယူနိုင်ရန် အမြဲဖိတ်ခေါ်ခြင်းခံရသည်။ ကာနန်မြို့လက်ထပ်ပွဲ၌ ကျွန်ုပ်တို့သည် ဘုရားရှင်၏ မိသားစုဝင်အဖြစ်နှင့် အသင်းတော်၏ မိသားစုဝင်များအဖြစ်ပါဝင်ရန်ယုံကြည်ခြင်းဖြင့် ဘုရားရှင်ထံသို့ပြန်လာရန်၊ အသစ်နှင့် ထာဝရဖြစ်သောပျော်ရွှင်ခြင်းမင်္ဂလာပွဲ၌ ပါဝင်ခံစား

ရန်အတွက် ဖိတ်ခေါ်ခြင်းခံရပါသည်။ ထို့နောက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က USA, Singapore, Malaysia, Indonesia, India,China,Netherlands, France, Scotland, England မှရောက်လာကြသော English စကားကိုသာ ပြောသောဘုရားဖူးများကို နှုတ်ခွန်းဆက်သခဲ့ပါသည်။ ယခုလက်ရှိ သနားခြင်းဂျူဘီလီနှစ်သည် သင်နှင့်သင်တို့၏ မိသားစုများအတွက် ကျေးဇူးတော် အခါသမယနှင့် ဝိညာဉ်ရေးရာ ပြန်လည်သုံးသပ်ရန်အချိန်ဖြစ်နိုင်စေကြောင်းအထူးဆုတောင်းပေးပါသည်။ သင်တို့အားလုံးအပေါ်သို့ ဘုရား၏ ပျော်ရွှင်ခြင်း ငြိမ်းချမ်းခြင်း ပြည့်ဝစွာသက်ရောက်ပါစေကြောင်း ခရစ်တော်၏နာမတော်၌ ကျွန်ုပ်ဆုတောင်းပါ၏ဟူ၍ ပါရှိပါသည်။ (CBCM osc)

## ပုပ်ရဟန်းမင်းကြီး ဖရန်စစ်မှ နယ်သာလန်ဝန်ကြီးချုပ်အားလက်ခံတွေ့ဆုံ

ဖွန်လ ၁၅၊ ၂၀၁၆ ဗုဒ္ဓဟူးနေ့ မနက်တွင် ရဟန်းမင်းကြီး ဖရန်စစ်သည် နယ်သာလန်ဝန်ကြီးချုပ် Mark Rutte အား ဗာတီကန်၌ လက်ခံတွေ့ဆုံခဲ့သည်။ Mark Rutte သည် ရဟန်းမင်းကြီးနှင့် တွေ့ဆုံပြီးနောက် ဗာတီကန်အတွင်းရေးမှူး ကာဒီနယ် Pietro Parolin , နိုင်ငံတကာနှင့် ပေါင်းသင်းဆက်ဆံရေးအတွင်းရေးမှူး ဂိုဏ်းချုပ်ဆရာတော် Paul Richard Gallagher တို့နှင့် တွေ့ဆုံခဲ့သည်။ ရုံးတော်မှ တရားဝင်သတင်းထုတ်ပြန်ချက်အရ ရဟန်းမင်းကြီးနှင့် နယ်သာလန်ဝန်ကြီးတို့၏ လက်ခံတွေ့ဆုံခြင်းသည် နယ်သာလန်နှင့် ဗာတီကန်ကြား နှစ်ဦးနှစ်ဖက်ပါဝင်လျှက် နွေးထွေးပျူငှာမှုရှိသော တွေ့ဆုံမှုတစ်ခုဖြစ်သည်။ ၎င်းအပြင် ပြောင်းရွှေ့နေထိုင်ခြင်း၏ ဖြစ်စဉ်၊ နိုင်ငံတကာနှင့်ဆိုင်သော အမျိုးမျိုးသော သတင်းအချက်အလက်၊ အဖြစ်အပျက်များကို အချင်းချင်းအပြန်အလှန် မေးမြန်းဝေငှခဲ့ကြသည်။

# ဆက်ကပ်အဖွဲ့များအတွက် ဂျူဘီလီပွဲတွင် ပါဝင်တက်ရောက်သူများကိုပုဂံရဟန်းမင်းကြီးဖရန်းစစ်က နှုတ်ခွန်း ဆက်သ

“ရိုးရာတွေ့ဆုံပွဲတစ်ခု” အဖြစ်ဆက်ကပ်အဖွဲ့များ၏ ကမ္ဘာ့အနုပညာနံ့ခြင်းနှင့် ထိုရိုးရာ အဖွဲ့တွင် လိုက်ပါလုပ်ဆောင်သူများတွင် “ခရစ်တော်၏ သက်သေခံသူများဖြစ်ရန်” အထူးအခွင့်အရေးတစ်ခု ရှိနေသည်ဟု အီတလီလူမျိုး ဆက်ကပ်အဖွဲ့သားများနှင့် ဖျော်ဖြေမှု ခရီးသည်များအား ကြာသပတေးနေ့တွင် ပုဂံရဟန်းမင်းကြီးကပြောကြားခဲ့သည်။

ဗာတီကန်နိုင်ငံတွင် ဖျော်ဖြေရေးကွင်းပြင်၌ ပုဂံရဟန်းမင်းကြီး ဖရန်းစစ်က ဆက်ကပ် အဖွဲ့များ၏ ပါဝင်ကူညီလုပ်ဆောင် ဖျော်ဖြေမှု၊ ရယ်စရာနှင့် အဓိက ဖျော်ဖြေသူများ၊ အနုပညာ၊ ဒီဇိုင်း၊ ကြိုးဆွဲရုပ်များ၊ မြူးစစ်ပညာရှင်များ၊ မိမိတို့၏ ဂျူဘီလီပွဲတော်ကို ကျင်းပကြသော သူတို့ တစ်ဖွဲ့လုံးနှင့် ခရီးသွား ပွဲကြည့်ပရိသတ်များအားနှုတ်ခွန်းဆက်စကား မြွက်ကြားခဲ့သည်။

ပုဂံရဟန်းမင်းကြီး က “သင်တို့၏ ဖျော်ဖြေမှုပွဲတော်နှင့် ဝမ်းမြောက်ခြင်းသည် သင်တို့တစ်ဦးစီ၏ မတူညီသော

ဂုဏ်သိက္ခာနှင့် လက္ခဏာများ ဖြစ်သည်။ သင်တို့၏ ဘဝနှင့် အသက်မွေးဝမ်းကျောင်းလည်းဖြစ်သည်”ဟု ပြောကြားခဲ့သည်။ ထိုအရာကိုသနားခြင်း ဂျူဘီလီနှစ်ထဲ၌ အနှစ်သာရမဲ့စွာ အပေါ်ယံ သဘောဖြင့် လုပ်ဆောင်၍ မရနိုင်ကြောင်း ပြောကြားခဲ့သည်။

၁၅-၁၆ ဇွန်တွင် ကျင်းပခဲ့သော ဂျူဘီလီကို ရွှေ့ပြောင်းနေထိုင်သူများနှင့် နယ်လှည့် သွားလာသူတို့အတွက် တမန်တော်ဆိုင်ရာ ထောက်ပံ့ခြင်း၏ရဟန်းမင်းကြီးအသိအမှတ်ပြုကောင်စီ၊ အီတလီနိုင်ငံ ရဟန်းမင်းကြီး ညီလာခံနှင့် ရောမသာသနာ၏ ရွှေ့ပြောင်းနေထိုင်သူများ ဆိုင်ရာ ရုံးတော်တို့၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် အဓိကကူညီ၍ ကျင်းပပေးခြင်း ဖြစ်သည်။ “သင်တို့သည် ပျော်ပွဲရွှင်ပွဲများ၊ အံ့ဩဖွယ်ရာနှင့် လှပခြင်းတို့၏ လက်မှုပညာ ကျွမ်းကျင်သူများဖြစ်ကြသည်” ဟု ရဟန်းမင်းကြီးကဆိုထားသည်။ “သင်တို့၏ထိုကဲ့သို့ ထူးချွန်သော အရည်အချင်း အစွမ်းအစများဖြင့် ကမ္ဘာ့လူထုအဖွဲ့ အစည်းများကို

အားဖြည့်ပေးခြင်း၊ မျှော်လင့်ခြင်းနှင့် မိမိကိုယ်ကို ယုံကြည်မှုများကို မြှင့်တင်ပေးသောရည်ရွယ်ချက်များ ပါရှိသည့်အဖွဲ့များကိုပင်လျှင်အားဖြည့်ပေးနိုင်ပါသည်။ ဖျော်ဖြေတင်ဆက်ခြင်းဖြင့်သင်တို့သည်ဝိညာဉ်၊ စိတ်နှလုံးကိုခွန်အားဖြည့်ပေးသည်။တစ်ဦးတစ်ယောက်တည်းနေခြင်း၏ ပျင်းရိဖွယ်အတွေ့အကြုံများကိုပြုသရန်၊ လှပခြင်း၏ အံ့ဩဖွယ်ရာများနှင့် ချိတ်ဆက်ကြည့်မိရန်၊ ကိုယ်ကျန်းမာ စိတ်ချမ်းသာစေနိုင်သောအခွင့်အရေးများကို ဖန်တီးပေးရန် စသည်တို့ကို ပြုလုပ်ပေးနိုင်ပါသည်။ ယခုသနားခြင်းဂုဏ်ဂျူဘီလီနှစ်၌အလိုအပ်ဆုံးသောသူအိုးမဲ့အိမ်မဲ့နှင့်ဆင်းရဲသားများအကျဉ်းသားများနှင့် စွန့်ပစ်ခံကလေးများအတွက် ဖော်ပြပေးကြသော သူတို့အား အရင်သူမြတ်ဖရန်စစ်က ကျေးဇူးတင်စကားဆိုခဲ့သည်။ ထိုသို့ပြုလုပ်ပေးခြင်းသည်လည်း တစ်ခါတစ်ရံအမှောင်ဖုံးလှနိုးပါးကမ္ဘာကြီးအား ဂုဏ်ကျသဖြင့် ဖြစ်သည်။ထို့နောက် ပုဂံရဟန်းမင်းကြီးက “ သင်တို့၏ ဘဝနှင့် အလုပ်သည် တစ်ခါ

တစ်ရံသင်တို့ကိုတိုက်နယ် အဖွဲ့အစည်းများ၌ပုံမှန်ပါဝင်ရန်အခက်အခဲဖြစ်ကောင်းဖြစ်နိုင်ပါသည်။မည်သို့ပင်ဖြစ်စေသင်တို့၏ ယုံကြည်ခြင်းကို ဂရုစိုက် ထိန်းသိမ်းပါ။ ကိုယ်တော်မြတ် စက္ကရမင်းတူးများနှင့် နီးနိုင်သောမည်သည့် အခွင့်အရေးမျိုး၌မဆိုပါဝင်ပါ။ ဘုရားနှင့်နီးစပ်သူများကို ချစ်ရန်၊ သင်တို့၏ သားသမီးများကို လက်ဆင့်ကမ်းသွန်သင်ပေးကြပါဟု” အားပေးသွန်သင်ခဲ့သည်။နောက်ဆုံးအနေဖြင့်အရင်သူမြတ်ဖရန်စစ်က အသင်းတော်သည် သင်တို့၏ခရီးသွားဘဝနှင့်အတူ တွဲပါလာသော ပြဿနာများကို ဂရုတစိုက်ရှိနေခဲ့ပါသည်။ တစ်ခါတစ်ရံ သင်တို့ကို နံရံတစ်ဖက်သို့ ရောက်စေသောအစွန်းရောက် ဖယ်ရှားမှုများမှ ကူညီရန် အသင်းတော်များနှင့် တိုက်နယ်များကို ဖျော်ဖြေရေးခရီးသည်နှင့်လူသားအားလုံးတို့၏လိုအပ်မှုများအား အထူးအာရုံစိုက်နားထောင်ရန် ရဟန်းမင်းကြီးက ဖိတ်ခေါ်ခဲ့သည်။

ဗာတီကန်ရေဒီယို

## ရဟန်းမင်းကြီးဖရန်စစ်ကမသန်စွမ်းသူလင်မယားကို ဝီချဲတွန်းလည်းတစ်စုံ ပေးအပ်

လွန်ခဲ့သောစနေနေ့ (၆၊ ၆၊ ၂၀၁၆)တွင် ရဟန်းမင်းကြီး ဖရန်စစ်သည် လျှပ်စစ်ဖြင့် ပြုလုပ်ထားသော ဝီချဲတစ်စုံကို မသန်စွမ်းသူ လင်မယားနှစ်ဦးအား လက်ဆောင်အဖြစ် ပေးခဲ့ကြောင်း သိရသည်။ လင်မယားတို့သည်လည်း မမျှော်လင့်ဘဲ ရဟန်းမင်းကြီးထံမှ ၎င်းထိုင်ခုံကို လက်ဆောင်အဖြစ် လက်ခံရရှိသည့် အတွက် အင်မတန်မှဝမ်းသာမိကြောင်း နှင့်ကျေးဇူးအထူးတင်လျှက်ရှိကြောင်းသိရသည်။ သူတို့နှစ်ဦးသည် ရောမမြို့၏အပြင်ဘက် အစွန်အဖျားတစ်နေရာတွင် နေထိုင်ကြ၍ လိုအပ်သည်များကို Medicina Solidale အဖွဲ့မှ ပံ့ပိုးကူညီထားလျက် ရှိကြောင်းလည်း သိရှိရပါသည်။

၎င်းလင်မယားသည် ရောဂါထူလွန်းပြီး နှစ်ယောက်စလုံးသည် နှလုံးရောဂါနှင့် သွေးတိုးရောဂါတို့ကို အပြင်းအထန်ခံစားနေကြောင်း၊ အမျိုးသမီးမှာ

မကြာသေးခင်က ခြေထောက်တစ်ဖက်ကို ဖြတ်ထုတ်လိုက်ရကြောင်းသိရှိရပါသည်။

Medicina Solidale အဖွဲ့က သူတို့လိုအပ်သော ဝီချဲကို ဝယ်ပေးနိုင်ရန်အတွက် လိုအပ်သည့် ပိုက်ဆံကို ရှာဖွေပေးလျက်ရှိရာ ရဟန်းမင်းကြီးက ထိုလိုအပ်မှုကို အမြော်အမြင်ရှိစွာ ဆောင်ရွက်ပေးလိုက်ကြောင်း သိရှိရသည်။

Medicina Solidaleအသင်းကို စတင်တည်ထောင်သူErcoliသည်“ရဟန်းမင်းကြီးက ကျွန်ုပ်တို့ကို အမြဲအံ့ဩအောင် လုပ်တာ နှစ်ယောက်မရှိဘူး” ဟုပြောကြားသွားသည်။ ထို့နောက် လူနာတွေအတွက် ဆေးများ၊ အစားအစာများနှင့် လူနာတင်ယာဉ်များကို လှူဒါန်းပေးသော မွန်ဆီညော် Konardကိုလည်း ကျေးဇူးတင်လျက်ရှိကြောင်း၊ Medicina Solidale အသင်းသည် ၂၀၀၃ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ရည်ရွယ်ချက်မှာ လူမှုရေး၌



သော်လည်းကောင်း၊ ကျန်းမာရေးကြောင့် သော်လည်းကောင်း အပယ်ခံရသူများနှင့် ဆင်းရဲသားများတို့ကို ကူညီရန်ဖြစ်သည်။ “ရဟန်းမင်းကြီးက ယခုလို လူနာတွေကို ပါဝင် ကူညီပေးတာဟာ Medicina Solidale အသင်းကို ကူညီပေးသလိုပဲလို့ ခံစားမိပါတယ်။ ပြီးတော့ နေ့စဉ်လုပ်ငန်းခွင်မှာ ကျွန်တော်တို့တွေ အထီးကျန်ဆန်

နေရတာတွေ၊ စွန့်ပစ်ခံရတာတွေ သိပ်မရှိတော့ပါဘူး... ရဟန်းမင်းကြီးနဲ့ဆိုရင် ဘာကွာခြားမှုမှ မခံစားရပါဘူး ဘာဖြစ်လို့ လဲဆိုတော့ သူကကျွန်ုပ်တို့အတွက် အမြဲရပ်တည်ပေးနေလို့ပဲဖြစ်တယ်” ဟု Ercoli က ပြောကြားသွားကြောင်း ဗာတီကန်ရေဒီယိုသတင်းမှရရှိပါသည်။

## ဂျေရုလင်၏လက်တင်ရဟန်းအကြီးအကဲက Ramadan အတွက်နှုတ်ခွန်းဆက်သ

ဂျေရုလင်၏ လက်တင်ရဟန်းအကြီးအကဲက ယခုအပတ်တွင် သန့်ရှင်းသောကာလ (Ramadan) ကိုစတင်သူ ကမ္ဘာတစ်ဝှမ်းလုံးဆိုင်ရာ မွတ်ဆလင်များထံသို့ ရင်းနှီးပျူငှာမှုနှင့်ငြိမ်းချမ်းခြင်း နှုတ်ဆက်သဝဏ်လွှာပေးပို့ခဲ့ပါသည်။သတင်းထုတ်ပြန်ချက်တစ်ခု၌ လက်တင်ရဟန်းအကြီးအကဲက ဂျေရုလင်၏ရဟန်းတော်များနှင့် ယုံကြည်သူဘာသာတူများစွာ တို့နှင့်အတူ မွတ်ဆလင်တို့၏ မြိုးခြံဝါရှောင်ခြင်းနှင့် ဆုတောင်းခြင်းကာလဖြစ်သော ထို Ramadan ၏အစတွင်မွတ်ဆလင်တို့အား အထူးနှုတ်ခွန်းဆက်သပါ၏ ဟုရေးသားထားသည်။ အကြမ်းဖက်မှုများကြောင့်အရှေ့အလယ်ပိုင်းတစ်ခုထဲ၌ ဘုရားရှင်၏ကူညီစောင့်ရှောက်မှုရရှိရန် အချင်းချင်းအပြန်အလှန်လေးစားမှုရှိရန် အမှန်းနှင့်မတရားမှုများ ကျွန်ုပ်တို့ဒေသ၌ လွှမ်းမိုးမှုမရှိရန် ကျွန်ုပ်တို့ဆုတောင်းပါသည်။

ပဋိပက္ခများစွာကြောင့်ပျက်စီးသွားသော ဆီးရီးယားနိုင်ငံ အီရတ်စစ်ပွဲနှင့် နိုင်ငံရေးအပြောင်းအလဲအမျိုးမျိုးကြောင့် အခက်အခဲကြားမှပြန်လည်နုလုံထူရန် ကြိုးစားရသော အီဂျစ်နိုင်ငံ၏အခြေအနေများ၊ မြောက်များစွာရောက်ရှိလာသော ဒုက္ခသည်များဖြင့် ပြန်လည်ထူထောင်ရန်ပြင်ဆင်နေသော ဂျော်ဒန်၊ လေဘနွန် စသည့်ဒေသများနှင့်အတူ အကြမ်းဖက်မှုများဆက်လက်ရှိနေသေးသော ဂျေရုလင်မြို့ပြန်လည်မြှင့်တင်ရေးကိစ္စများတွင် ကျွန်ုပ်တို့ထပ်တူ ရှိနေပါသည်။ အရှေ့အလယ်ပိုင်းတွင် ငြိမ်းချမ်းရေးပြန်လည်ရယူရန်၊ စစ်လက်နက်သံများဆိတ်သုန်းသွားစေရန်၊ ဘာသာရေး၊ လူမှုအကျိုးဆောင်ရွက်ခြင်းဆိုင်ရာကိစ္စများနှင့် နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်အားလုံးတို့တွင် ကူညီပေးပါသည် ဟူ၍ဖြစ်ပါသည်။ (ဗာတီကန်ရေဒီယို)



# မွတ်ဆလင်ရွာသားများကက်သလစ်ဘုရားကျောင်းတစ်ဆောင်ဆောက်လုပ်ရန်အတွက်အလှူငွေထည့်ဝင်

ဘာသာတရားအချင်းချင်း ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရန် မွတ်ဆလင်တောင်သူ တစ်စုက ပါကစ္စတန် Singh ခရိုင်၊ Gojra မြို့၊ Khalsabad ရွာတွင် ကက်သလစ်ခရစ်ယာန်များ ဆုတောင်းနိုင်ရန်အတွက် ဘုရားကျောင်းဆောင် တစ်ဆောင်ကို အတူဆောက်ကြမည်ဖြစ်ရာ မွတ်ဆလင်တို့မှ လိုအပ်သည်များ ထည့်ဝင်ကြမည်ဖြစ်ကြောင်း သိရသည်။

(၂၀၀၉)ခုနှစ်တွင် ၎င်းနေရာ၌ မွတ်ဆလင်တို့၏ရန်ငြိုးကြောင့် ခရစ်ယာန်အတော်များများ သေဆုံးခဲ့ကြရကြောင်း ၊ သေဆုံးသောသူများထဲမှ ခုနှစ်ယောက်သည် မိမိ၏နေအိမ်တွင် အရှင်လတ်လတ်မီးရှို့သတ်ခံခဲ့ရကြောင်း၊ အနီးနားတွင်ရှိသော ဘုရားကျောင်း(၄) ဆောင်တို့ကိုလည်း ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။ ခြောက်နှစ်ကြာသောအခါ ၎င်းနေရာတွင် လက်ရှိနေထိုင်ကြသော မွတ်ဆလင်တို့က ရွှံ့နှင့် ပြုလုပ်မည့် ဘုရားကျောင်းတစ်ဆောင်ကို ဆောက်လုပ်ရာ၌ ပါဝင်ကူညီ

ကြမည်ဖြစ်ကြောင်း Dilawar Hussain ဆိုင်ပိုင်ရှင် တစ်ဦးက ဘုရားကျောင်းသည် Allab ဘုရားကျောင်းလည်းဖြစ်သည်ဟုဆိုပြီး အလှူငွေ Rs (10000)၊ နယ်ခံစီးပွားရေး သမားတစ်ယောက်ကလည်း အလှူငွေ Rs (30000)၊ လယ်သမားတစ်စုမှ အလှူငွေ Rs (2000)၊ အခြားသောနေရာမှ မွတ်ဆလင်တစ်ဖွဲ့သည်လည်း အလှူငွေများ ထည့်ဝင်ခဲ့ကြောင်း၊ ၎င်းအလှူငွေများနှင့်(၃၆) ရွာမှ မွတ်ဆလင်များ ပေးလှူသော အလှူငွေများကို St. Fidelis ကျောင်းထိုင်ဘုန်းတော်ကြီး Fr. Attab James Pawl မှ တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ ဖာသာရ်က "ဒါဟာ ဘဝရဲ့အကြောင်းပါဘဲ။ အရင်တုန်းကဆိုရင် ဘုရားရှိခိုးဖို့ တစ်ယောက်ယောက်ရဲ့ အိမ်ကို သုံးရတယ်။ အခုတော့ မွတ်ဆလင်ညီအစ်ကိုတွေက ကျွန်ုပ်တို့အတွက် လက်ဆောင်အဖြစ် ကူညီဆောက်ပေးမှာ မို့သူတို့တွေကိုအရမ်းပဲကျေးဇူးတင်မိတယ်

ဒါဟာ ဂုဏ်ယူစရာ တစ်ခုလည်းဖြစ်တယ်။ လူတစ်စု၏ မဆင်မခြင်မှုကြောင့် ဘာသာရေးတစ်ခုလုံးကို အပြစ်မမြင်သင့်ပါဘူး။ မွတ်ဆလင်တွေက ကက်သလစ်ခရစ်ယာန်ကို ကူညီတာ ပထမဆုံး အကြိမ်လည်း မဟုတ်ပါဘူး။ (၂၀၀၅) ခုနှစ်တုန်းကလည်း Gojra tehsil မှာ ဘုရားကျောင်းဆောင် ဆောက်တုန်းက ပါဝင်ကူညီခဲ့သေးတယ်။" ဟု Fr. James မှထပ်မံ ပြောကြားခဲ့သည်။

Ijaz Farooqu ကလည်း BBC သို့ "Pakistan နိုင်ငံ Khalsabad လောက်ခရစ်ယာန်နှင့်မွတ်ဆလင် အိမ်ထောင်စုတွေ စည်းလုံးကြတာမရှိခဲ့ဘူး ဒီနေရာဟာ အချင်းချင်းရဲ့ ယုံကြည်ခြင်း၊ ဘဝအကြောင်းဝေမျှကြဖို့ အကောင်းဆုံးနေရာတစ်ခုဖြစ်သလို အေးအတူ ပူအမျှ ယှဉ်တွဲနေထိုင်ဖို့ အင်မတန်မှကောင်းတဲ့ နေရာတစ်ခုလည်းဖြစ် တယ်" ဟု ပြောကြားသွားကြောင်း သိရသည်။ ၎င်းနေရာတွင် ကြီးပြင်းလာသောကက်သလစ်ဘာသာတူ

(Faryal Masih)တစ်ဦးကလည်းသတင်းဌာနတစ်ခုသို့ "ကျွန်တော်တို့ ငယ်စဉ်က လေးဘဝကတည်းက ဒီနေရာမှာအတူကြီးပြင်းလာခဲ့ကြတယ်။ချစ်ချစ်ခင်ခင်နဲ့ နေကြတယ်။ အချင်းချင်းရုံးရာပွဲနှင့် လက်ထပ်ပွဲတွေ လည်းတက်ခဲ့ကြတယ်။ ဝမ်းနည်းသည်ဖြစ်စေ၊ ဝမ်းသာသည်ဖြစ်စေ မျှဝေခံစားခဲ့ကြတယ်။ ဆောက်လုပ်မယ့် ဘုရားကျောင်းဆောင်အသစ်ဟာ ကျွန်တော်တို့ ဆုတောင်းဖို့ခရစ္စမတ်ပွဲကျင်းပဖို့၊ ပါစကားပွဲကျင်းပဖို့အတွက် အဆောင်ကို လိုက်ငှားရမ်းစရာ မလိုတော့ဘူးဆိုတာ သဘောပေါက်လိုက်ပါပြီ။ မွတ်ဆလင်အကြီးအကဲတွေက ဘုရားကျောင်းတစ်ကျောင်းဆောက်ပေးမယ် ပြောတုန်းက မယုံခဲ့ဘူး။ ဒါပေမဲ့ အခုတော့ တစ်လအတွင်းမှာပဲ ကျွန်တော်တို့ အံ့မခန်းဖြစ်သွားခဲ့ရပါတယ်။ ကျွန်တော်တို့ရဲ့အိမ်မက်တွေ ပြည့်စုံသွားခဲ့ရပါပြီ။" ဟု ပြောကြားသွားခဲ့ကြောင်း ဗာတီကန်ရေးဒီယိုမှ သိရပါသည်။

CBCM-OSC

## မျှော်လင့်ခြင်းအိမ်တော်

"ကျွန်ုပ်တို့၏လုပ်ဆောင်ချက်သည် မိဘမဲ့များကို ဂရုစိုက်ရန်" ဖြစ်သည်ဟု Sr. Lilly ကပြောသည်။ ၎င်းတို့သည် အသက်(၄)နှစ်မှ (၁၈)နှစ် အမျိုးသမီးငယ်များ၊ စွန့်ပစ်ခံရသူများ၊ မည်သူမျှ မလိုလားသောသူများဖြစ်ကြသည်။ New Delhi ၏ မြောက်တောင်ပိုင်း မြို့၏ အလွန်ဆင်းရဲသောရပ်ကွက်တွင် ၂၅၀၀၀ ခန့်ရှိသော မိသားစုဝင်များ နေထိုင်လျက်ရှိကြသည်။ ၎င်းနေရာသည် အရာမထင်သော အလုပ်များပင် ရှာဖွေလုပ်ကိုင်ရန် ခက်ခဲသည်။ထို့ကြောင့်အများစုကအလိုလိုနှင့်(စားဝတ်နေရေးအတွက်) ပြစ်မှုငယ်ကလေးများ ကျူးလွန်လျက် ရှိကြသည်။ နေစရာအိမ်မရှိသော မိန်းကလေးငယ်များကို Sister Lilly Chirayath (C.H.F) က

ခေါ်ထားပြီးမိဘမဲ့ကလေးများကိုလည်းအမှန်တကယ် ကယ်တင်ခဲ့သည်။ စစ္စတာရ်က ၎င်းမိန်းကလေးများသည် ရထားဘူတာများ၊ ဈေးများနှင့်လမ်းများ ပေါ်တွင် လှည့်ပတ် သွားလာနေကြသူများ ဖြစ်ပြီး တစ်ချို့မှာ မိဘများ၏စွန့်ပစ်ခြင်း နှင့် တစ်ချို့မှာ အရက်သမားဖခင်၏ ဆိုးဝါးသည့် အနိုင်ကျင့်ဆက်ဆံမှုတွင် နေခဲ့ရကြောင်းလူမှုရေးဥပဒေချိုးဖောက်မှု အမျိုးမျိုးကြောင့် ပျက်စီးခံရသောသူများ ဖြစ်ကြသည်ဟုပြောသည်။အများအားဖြင့်ခန္ဓာနှင့်စိတ်ပိုင်း ဆိုင်ရာ ချွတ်ယွင်းခံရမှုကိုတို့နှင့် ကြုံခဲ့ကြရသည်။စစ္စတာရ်က သူတို့တွေကို နည်းအမျိုးမျိုးဖြင့်ကူညီလျက်ရှိပါသည်။ စားဝတ်နေရေး၊ ပညာရေး စသည်တို့ ဖြစ်သည်။ စစ္စတာရ်၏ ပြောပြချက်အရ

"ကျွန်မထင်တယ် သူတို့တွေကို အခွင့်အလမ်းများဖန်တီးပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် နှစ်သိမ့်မှုကူညီလမ်းညွှန်ပြခြင်းတို့ လိုအပ်တယ်"ဟုပြောကြားသည်။ စစ္စတာရ်၏ Website မှာ အလွန်သက်ဝင်လှသည်။ အငယ်ဆုံးသောသူကိုသင်ဂရုစိုက်လျှင် ငါ့ကိုဂရုစိုက်ရာရောက်၏။ ကလေးငယ်များသည် ဘုရားအဖို့ ချစ်စရာအကောင်းဆုံး ဖြစ်သည်။ ထိုသူများ သည်အလွန်ဖြူစင်ပြီး အပြစ်ကင်းကြသည်။ ထိုသူတို့သည် အရာရာကို ရရှိရန် အထိုက်တန်ဆုံးသူ ဖြစ်သည်။ ချစ်ခြင်း၊ ပျော်ရွှင်ခြင်း၊ ဘုရားသခင်၏ ဂရုစိုက်ခြင်းတို့ကိုခံထိုက်သူများ ဖြစ်သည်။ ဘုရားကသူတို့ကို ဂရုစိုက်ရန် ကျွန်ုပ်တို့ လက်ထဲသို့ အပ်နှင်းထားသည်။

သို့သော်ကျွန်ုပ်တို့သည် လောကကြီးထဲတွင် မည်သည့်အရာများ မြင်ရသနည်း။ ကျွန်မအတွက်တော့ ကလေးလေးတစ်ယောက် ရက်စက်ကြမ်းတမ်းစွာ ဆက်ဆံခံရခြင်းသည်အနာကျင်ရဆုံးပင်ဖြစ်သည်။ အဆိုးဆုံး ဒုက္ခဆင်းရဲခြင်းမှာအထီးကျန်ဆန်ခြင်းနှင့် တစ်ပါးသူကိုယုံကို မလိုလားခြင်းပဲဖြစ်သည်။ တစ်စုံတစ်ယောက် ပျော်ရွှင်လျှင် ၎င်းပျော်ရွှင်ခြင်းကို တစ်ပါးသူမိသားစု၊ အသိုင်းအဝိုင်းနှင့် ကမ္ဘာကြီးအားပေးဝေသည်။ထို့ကြောင့် ကလေးငယ်တို့၏နှလုံးသားကို ချစ်ခြင်းဖြင့် ဖြည့်ဆည်းပြီး ပျော်ရွှင်လန်းဆန်းသော ဘဝဖြစ်လာအောင် ကြိုးစားကြရမည်ဖြစ်သည်။

### တ(၉) ဦးထွန်းလွင်မှအဆက်

ပွဲတော့အပေါ်ရောက်လာတယ်။ အပေါ်တက်တဲ့အခါ မိုးလေဝသရဲ့သဘာဝမှာ လေက အပေါ် တက်ရင်အေးတယ်။ အောက်ကိုဆင်းရင်နွေးတယ်။ ရေငွေ့ပါတဲ့လေက အပေါ်တက်လို့အေးလာရင် ပါတဲ့ရေငွေ့ တွေဟာအရည်ဖွဲ့တယ်။ အရည်ဖွဲ့တော့ ရေဘောင်သင်းတွေ ဖြစ်လာတယ်။ ရေဘောင်သင်းတွေစဖြစ်တဲ့နေရာက တိမ်ဖြစ်လာတယ်။ဒါပေမဲ့အောက်က အပူကတအားကောင်းပြီး အလယ်မှာ ပင့်တင်နေတဲ့လေကလည်း တအားကောင်းတော့ အဲ့ဒီရေပေါက်တွေကအပေါ်ကို ဆက်တက်သွားတယ်။ ရပ်နေလို့မရဘူး။ အပေါ်ဆက်တက်သွားလေ ပိုအေးလေပေါ့။ ပိုအေးလေ ပို၍အရေ ဖွဲ့လေ ရေပေါက်တွေပိုကြီးလာလေ ဖြစ်တယ်။ ဒါပေမဲ့ တကယ့်အမှန်က အမြင့်နေရာ ရောက်တဲ့အခါကျတော့ အပူချိန်က သူညီကုကျတယ်။ သူညီဖြစ်တဲ့ အမြင့်နေရာ

ကို ရောက်တဲ့အခါကျတော့ ရေရဲ့သဘာဝက သူညီဖြစ်ရင် ရေခဲဖြစ်သွားတယ်။ လေ့လာမှုအရပ်ကတော့ ပေငါးသောင်းခွဲအထိ တက်တယ်။ အပေါ်တက်လေပိုပြီးခဲလေပေါ့။ ရေခဲက ပိုကြီးလာလေလေဘဲ။ ကြီးလာတော့ အလေးချိန်က ပိုကြီးလာတယ်။ မြန်မာနိုင်ငံက အရင်လိုမိုးအကြီးကြီး ရွာစရာ မလိုဘူး။ နည်းနည်းလေးရွာတာနဲ့ ရေကြီးသွားပြီ။ ရေထိန်းတဲ့ ရေအားစနစ် မရှိတော့ဘူး။ တောင်ကုန်းမှာနေတဲ့သူတွေ သတိထားပါ။ မိုးသီးတွေဖြစ်လာတယ်။ (၅)နှစ်မှ (၇)နှစ်တစ်ခါ ဆိုသလို အနောက်ဘက်က ရေနွေးတွေက ပုံသေအရှေ့ဘက်ကို ရောက်တယ်။ ပစ်ဖိတ်သမုဒ္ဒရာတစ်ခုလုံး ရေနွေးဖြစ်သွားပြီဆိုရင် အယ်နီညိုလို့ ခေါ်ပါတယ်။ ထို့အတူဘဲ အရှေ့ဘက်ကရေအေးတွေက အနောက်ဘက်ကို ရောက်သွားရင် လာနီညာဖြစ်သွားတယ်။မြန်မာပြည်ကိုဝင်တဲ့မုန်တိုင်းတွေ(၁၈၇၇) ခုနှစ်

ကနေစပြီးတော့(၂၀၁၅)ခုနှစ်အထိ နှစ်ပေါင်း(၁၃၇)ခုနှစ်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်တဲ့မုန်တိုင်းတွေနှင့် မြန်မာနိုင်ငံကိုဝင်ခဲ့တဲ့ မုန်တိုင်းတွေ အားလုံးပြန်ကြည့်လိုက်တဲ့အခါ လွန်ခဲ့တဲ့နှစ်ပေါင်း (၁၃၈) နှစ်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းပေါင်း (၁၃၀၀) နဲ့ (၁၀)ရန် ဖြစ်တဲ့အခါ၊ မြန်မာနိုင်ငံမှာ (၈၅) ရန် ဖြစ်ခဲ့တယ်။ အဲ့ဒီထဲမှာ (၅၁) ရာနှုန်းက မေလမိုးကြို၊ (၄၉)ရာနှုန်းက အောက်တိုဘာလ၊ နိုဝင်ဘာလ မိုးလွန်မှာဖြစ်တယ်။ မြန်မာနိုင်ငံကို ဇွန်၊ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလတွေမှာ မုန်တိုင်းဘယ်တော့မှ မဝင်ဘူး။ ဝင်လို့ရှိရင် မေလမှာဝင်မယ်။ ဒါမှမဟုတ် အောက်တိုဘာလ၊ နိုဝင်ဘာလ မြန်မာပြည်ကို ဝင်တဲ့အထဲမှာလည်း (၂)လုံးက မြစ်ကျွန်းပေါ်ထဲ၊ တစ်လုံးက(၁၉၇၅) အဲ့ဒီတုန်းက ပုသိမ်နဲ့ ၅ ကြားမှာမုန်တိုင်းကဖြတ်သွားတယ်။ ပြောရရင်တော့ မြစ်ကျွန်းပေါ်ရဲ့ အနောက်

ဘက်ကမ်းရိုးတမ်းကနေ ဝင်သွားတယ်။ ကျွန်တော် အဲ့ဒီတုန်းက မုန်တိုင်း(၂၄)နာရီ ကွင်းဆင်းလေ့လာရေးအဖွဲ့ရဲ့ အတွင်းရေးမှူးပါ။ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ရွာအနံ့၊ နေရာအနံ့ မြေပြင်ထဲကို အကုန်စီးဆင်းလာမှာဘဲ။ မနှစ်က အောက်တိုဘာလမှာ တောင်ပေါ်မြို့တစ်မြို့ ရေမြုပ်တယ်။ တစ်ခါမှာလည်းမကြားဖူးဘူး။ တစ်ပတ်လုံး ရွာတဲ့မိုးက လေးလက်မဘဲ ရှိတယ်။ မြန်မာနိုင်ငံမှာ လေးလက်မ ဆိုတဲ့အရာက ပါးပါးလေးပါ။ အရင်တုန်းကဆို ဘာမှမဖြစ်ပါဘူး။ အခုရေမြုပ်ကုန်ပြီ။ ဘာကြောင့်လဲဆိုရင် သစ်တောတွေပြုန်းတီးလို့ ဖြစ်တယ်။ ကြောက်စရာအရမ်းကောင်းတယ်။ အထူးသဖြင့် ကုန်းမြင့်ပိုင်းမှာ နေတဲ့သူတွေ သတိထားစေချင်ပါတယ်။ (၂၀၁၇) ခုနှစ် မိုးရာသီမှာ ရေကြီးမှုနှင့်မုန်တိုင်း အန္တရာယ်တွေကိုဂရုစိုက်ရမယ်"ဟုဝေမျှသွားခဲ့ပါသည်။ (CBCM-OSC)



# [Lay Volunteer]ဆက်ကပ်လူငယ်များ ၂၀၁၆ခုနှစ် ပညာသင်နှစ်သင်တန်းဖွင့်

မော်လမြိုင်ဂိုဏ်းအုပ်သာသနာ (Lay Volunteer) ဆက်ကပ်လူငယ်သင်တန်းဖွင့်ပွဲကို ၂၀၁၆၊ ၂၀၁၆ ရက်နေ့ညနေတွင် Holy Family Cathedral သန့်ရှင်းသောအိမ်ထောင်စုဘုရားကျောင်း မာရီယားခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။



ဤသင်တန်းဖွင့်ပွဲတွင် ဆရာတော်ကြီး ရေမွန်စောဖိုးရေက "ယနေ့လူငယ်များဟာ မူယစ်ဆေးဝါးနှင့် အခြားမကောင်းတဲ့လမ်းတွေကို ရောက်ရောက်သွားကြတယ်။ ဆက်ကပ်မယ့်ဘဝ ပေးဆပ်မယ့်ဘဝတွေ ရှားလာပါပြီ။ ဒါကြောင့် ဆရာတော်၊ ဘုန်းတော်ကြီးများ နှင့်လူငယ်များကြားမှာ Gap မဖြစ်အောင် ဒီသင်တန်းလုပ်ခြင်းအားဖြင့် လူငယ်တွေကို ပိုပြီးဘဝပေးဆက်တတ်လာအောင် ဆွဲခေါ်ရန် ရည်ရွယ်ပါ တယ်" ဟု မြွက်ကြားခဲ့ပါသည်။

ဤ ၂၀၁၆ ခုနှစ် ဆက်ကပ်လူငယ်ပညာသင်နှစ်တွင် သင်ကြားပေးသော ဘာသာရပ်များသည် လူ၏ စိတ်ပိုင်းဆိုင်ရာစမ်းစစ်မှုများ Basic Human Formations/ Psychological Test၊ သိကောင်းစရာ ဘုရားစကား၊ အခြေခံသမ္မာကျမ်းစာ၊ ဝတ်ပြုကိုးကွယ်ခြင်း၊ အခြေခံမိသားစုအကြောင်း၊ ကိုယ်ကျင့်တရား/ နီတိ၊ Basic Media Knowledge and communication (Media နှင့်လူထုဆက်သွယ်ရေး) အခြေခံစက်ချုပ်ပညာ၊ နှင့် အခြေခံ Music တို့ဖြစ်ပါသည်။ ၂၀၁၆ ခုနှစ် ဆက်ကပ်လူငယ်ပညာသင်နှစ်သည် လူငယ်မိန်းကလေး (၁၀)ယောက်နှင့် ယောက်ျားလေး (၇)ယောက် အားလုံးပေါင်း (၁၇)ယောက် တက်ရောက်ကြသည်။ သင်တန်းသည် (၂)နှစ်ဖြစ်ပါသည်။

သင်တန်း၏ရည်ရွယ်ချက်သည် လူသားများ ဘုရားသခင်၏ ဇံဂေလီသတင်းကောင်းကို ဟောပြောသက်သေခံရန်၊ အသွင်သစ် အမြင်သစ် အသင်းတော်၊ အားလုံးပူးပေါင်းပါဝင်သောအသင်းတော်ကို တည်ဆောက်ရန်အတွက် စည်းရုံးလုပ်ဆောင်ရန်၊ လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပါဝင်ကူညီရန် စသည်တို့ဖြစ်ကြပါသည်။ A Shwe (MLM-OSC)

## မင်္ဂလာဒုံစိန်အက်ဒွက်သာသနာ၏ ဂေါပကအမှုတော်ဆောင်သစ်များပြန်လည်ရွေးချယ်ခြင်း

ရန်ကုန်ဂိုဏ်းချုပ်သာသနာ

ရန်ကုန် ကက်သလစ်ဂိုဏ်းချုပ်၊ စိန်အက်ဒွက်သာသနာ (မင်္ဂလာဒုံမြို့နယ်) တွင် သာသနာအုပ်စုရှိ ဘာသာဝင်များ အားလုံးအတွက် ကျောင်းထိုင်ဘုန်းတော်ကြီးနှင့်အတူ လက်တွဲ လုပ်ဆောင်မည့် ဂေါပက အမှုတော်ဆောင်အဖွဲ့ကို ဖွဲ့စည်း (၁၉)ရက်နေ့တွင် ရွေးချယ်ခဲ့ပါသည်။ ဤ ရွေးကောက်ပွဲတွင် အမှုတော်ဆောင်ရန်

ဘာသာတူ(၁၅)ဦးအုပ်စု(၈)စုမှရွေးချယ် ခဲ့ပါသည်။ဤရွေးကောက်ပွဲတွင်အမှုတော် ဆောင်ရန် ဘာသာတူ (၁၅)ဦး၊ အုပ်စု(၈) စုမှ ကိုယ်စားလှယ်များ၊ အဖွဲ့အစည်း အသီးသီးမှ တာဝန်ခံများ၊ လူငယ် အဖွဲ့မှ ကိုယ်စားလှယ်(၂)ဦး၊ ကောင်းသောသိုး ထိန်းသိလှိုင်ဂိုဏ်းမှ သီလရှင်တစ်ပါး၊ သ ခင်ခရစ်တော်၏ အဖိုးထိုက်တန်ဆုံးသော

အသွေးတော်သီလရှင်များ ဂိုဏ်းမှသီလ ရှင်(၃)ပါး၊အခြားစိတ်ဝင်စားသောဘာသာ တူများဖြင့် စုစုပေါင်း(၄၆)ဦး ပါဝင်တက် ရောက်ခဲ့ပါသည်။ ဤအစီအစဉ်ကို သန့် ရှင်း သောဝိညာဉ်တော်ဘုရား၏လမ်းညွှန် မှု ကျေးဇူးတော်များ ခံစားရရှိရန် ဆု တောင်းခြင်းနှင့် ကျောင်းထိုင် ဘုန်းတော် ကြီး ၏အမှာစကားဖြင့်စတင်ခဲ့ကြပါသည်။

ထို့နောက်ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ် သာသနာ၊ ဒုတိယအကြိမ် ဓမ္မညီလာခံမှ အကြံပြုထားသော ဂေါပက အဖွဲ့အစည်း ၏ စည်းမျဉ်း ဥပဒေများကိုလည်း ကျောင်း ထိုင်ဘုန်းတော်ကြီးမှရှင်းလင်းတင်ပြပေးခဲ့ ပြီးလျှင်၊၄က် မဲဆန္ဒပေးသော စနစ်ဖြင့်မဲ အများဆုံးရရှိသောသူကို ရွေးချယ်ပြီး တာ ဝန်အသီးသီးပေးအပ်ခဲ့သည်။ Sr.Louis Marie

## စိန်အန်ထော်နီပွဲကျင်းပခြင်း

မန္တလေးသာသနာ



မန္တလေးမြို့နန်းရှေ့ စိန်အန်ထော်နီ ဘုရားကျောင်းပွဲအား ၁၈၆၊ ၂၀၁၆ ရက်နေ့ ညန (၅း၀၀)က ကျင်းပပြုလုပ် ခဲ့ပါသည်။ ပွဲတော်သို့ ရပ်နီးရပ်ဝေးမှ ဘုန်းတော်ကြီး များနှင့် ဘာသာတူများ ပါဝင်တက်ရောက် ခဲ့ကြပါသည်။

ချင်ခဲ့တယ်။ တရားတော်အတွက် အသေ ခံတဲ့ အခွင့်ထူးကို မရခဲ့ပေမယ့်လို့ ဟော ပြောသွန်သင်ခြင်း၌ နာမည်ကျော်ကြား လာခဲ့တယ်။ ဟောပြော သွန်သင်ရာမှာ လူသားခြင်း သနားကရုဏာ သက်ဖို့ရာ သူတော်မြတ် စိန်အန်ထော်နီ အမြဲသွန် သင်ခဲ့တယ်။ နှစ်ပေါင်း (၁၀၀၀)နီးနီး ကြာခဲ့ပေမယ့်လို့ သူပြုခဲ့တဲ့ သူသင်ခဲ့တဲ့ လမ်းစဉ်အတိုင်းပဲ လူတွေက ဆင်းရဲသူ တွေကို ထောက်ပံ့ကူညီကြတယ်။ စိန်အန် ထော်နီရဲ့ လမ်းညွှန်ချက်တွေဟာ ခရစ် ယာန်တရားတွေပဲဖြစ်တယ်။ ဘုရားသခင် ရဲ့သနားကြင်နာတက်ခြင်း၊ဘုရားသခင်က သွန်သင်တဲ့ ပညတ်အတိုင်း၊ သူတော်သူ မြတ်တွေဟာလိုက်နာကျင့်ဆောက်တည်ခဲ့ ကြခြင်းဖြစ်တယ်။ စိန်အန်ထော်နီ သာမ က သူတော်မြတ် ရဟန္တာအတော်များများ

က ဘုရားသခင်ရဲ့ အလိုကိုလိုက်ပြီး ဘုရားသခင်ရဲ့ချစ်ခြင်း မေတ္တာကို သက် သေခံ ဟောပြောခဲ့ကြတယ်။ ဒီနှစ် (၂၀၁၆)မှာ ရဟန်းမင်းကြီး ပုပ်ဖရန်စစ် ကနေပြီးတော့ သနားကြင်နာခြင်းနှစ် အဖြစ်သတ်မှတ်ပြီး တစ်ကမ္ဘာလုံးမှာရှိတဲ့ ယုံကြည်သူသားသမီးတွေ သနားကရုဏာ တော်နှစ်ကို လိုက်ကျင့်ကြဖို့ ဘုရား သခင်ရဲ့ သနားကရုဏာကို ခံရအောင်၊ လိုက်ကျင့်စေချင်တဲ့ ညွှန်ကြားချက်တွေ ပေးထားတဲ့ ဒီနှစ်မှာ သနားကရုဏာနှစ်ကို ကျင်းပကြပါတယ်။ ဘာဖြစ်လို့ ကျင်းပ လည်းဆိုတော့ ရဟန်းမင်းကြီး ဒုတိယ မြောက်ယောဟန်ပေါလူး၊ ရဟန်းမင်းကြီး ဘက်နစ်၊ ရဟန်းမင်းကြီးဖရန်စစ်၊ ရဟန်းမင်းကြီး (၃)ပါးစလုံးရဲ့ ဟောပြော သွန်သင်ချက်တွေမှာ ဘာကိုတွေ့ရလဲ ဆိုတော့ ကမ္ဘာကြီးနဲ့ လူ့အသိုင်းအဝိုင်းမှာ ဝေဒနာတွေ၊ဒဏ်ရာတွေ၊လှုပ်ပြီတဲ့ အမုန်းတရားတွေ ၊တိုက်ကြ၊ ခိုက်ကြ၊ သတ်ကြ၊ဖြတ်ကြ၊ အနိုင်ကျင့်ကြ၊ မတရား မှုတွေပြုကြ၊ တာတွေများလှပါပြီ။ ယနေ့ ကမ္ဘာကြီးက လိုအပ်နေတာက သနားကရု ဏာလိုအပ်နေတာပါ။အဲဒီသနားကရုဏာ ရဲ့မူလအစပိုင်ရှင်ကဘုရားသခင်ဖြစ်တော် မူတယ်။ ဘုရားပိုင်တဲ့ သနားကရုဏာ၊

ဘုရားပေးတဲ့သနားကရုဏာကို ကျွန်ုပ်တို့ ယုံကြည်သူတွေက ထိုက်ထိုက်တန်တန် လက်ခံပြီး၊ သူတစ်ပါးကို ဝေဒပေးနိုင်ဖို့၊ သူတစ်ပါးကို သက်သေခံဖို့ လိုအပ် တယ်လို့ ရဟန်းမင်းကြီး သုံးပါးစလုံးရဲ့ သွန်သင်ချက်တွေကနေ အခြေခံပြီးတော့ ဒီနှစ်ကို သနားကြင်နာခြင်းနှစ် အဖြစ် သတ်မှတ် ပေးခြင်းဖြစ်ပါတယ်။ ကျွန်ုပ်တို့ တွေဟာစိန်အန်ထော်နီဆီမှာအထူးသဖြင့် ပျောက်ဆုံးနေသော ပစ္စည်းများတွေပြန်ရ ဖို့ကိုးစားတတ်ကြတယ်။ ဒါကြောင့်ဒီနှစ် သနားကြင်နာခြင်းနှစ်မှာကိုယ်အသုံးမကျ လို့ပျောက်ဆုံးသွားတဲ့ အခွင့်အရေးတွေ၊ ဘုရားသခင်နဲ့ ကောင်းသော ဆက်ဆံရေး ပျောက်ဆုံး သွားတာတွေ၊ ပျောက်ဆုံး နေတဲ့ဝိညာဉ်ရေး ဘဝသက်တာကို ပြန်ရ အောင်သူတော်မြတ် စိန်အန်ထော်နီဆီ ကနေတဆင့် တောင်းခံကြပါစို့" ဟုဩဝါဒ တရားရေအေးကို တိုက်ကျွေးခဲ့ပါသည်။ ထို့နောက်နန်းရှေ့စိန်အန်ထော်နီ ကျောင်းထိုင် ဘုန်းတော်ကြီး ဂျော့ရှီ ခင်မောင်ထွေးမှ စိန်အန်ထော်နီ နိဗ္ဗိဒါ အစရက်မှ ပွဲနေ့တိုင် အဘက်ဘက်မှ ကူညီပေးကြသောသူများ ပါဝင်ကြသူများ အားလုံးကို ကျေးဇူးတင်ကြောင်း ပြော ကြားခဲ့ပါသည်။ Pinky (MDY- OSC)



# Bible ကော်မရှင် Media သုံး၍ သမ္မာကျမ်းစာဆိုင်ရာဘုရားစကားသင်ကြားခြင်းဆရာဖြစ်သင်တန်း

Media သုံး၍ သမ္မာကျမ်းစာဆိုင်ရာဘုရားစကား သင်ကြားခြင်း ဆရာဖြစ်သင်တန်းကို တောင်ငူသာသနာ တောင်ငူမြို့တွင် ဇွန်လ(၁၀-၁၅)၂၀၁၆ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

၎င်းသင်တန်းတွင် သင်တန်းတက်ရောက်သူ(၆၂)ဦးရှိပြီး လူငယ်များ၊ သီလရှင်လောင်းများ၊ မွေ့သင်တန်း ကျောင်းသားများ၊ မိခင်များပါဝင်ပါသည်။

ရည်ရွယ်ချက်မှာ ကလေးများသည် လက်ရှိ သုံးနေသော ဘုရားစကားသင်ကြားခြင်းနည်းလမ်းများကို စိတ်ဝင်စားမှုနည်းပါးလာပြီး ခေတ်မှာလည်း ပြောင်းလဲ

လာသောကြောင့် ခေတ်နှင့် လိုက်လျောညီထွေရှိမည့်နည်းလမ်းဖြစ်သည့် မီဒီယာကိုအသုံးပြု၍ ဘုရားစကားသင်ကြားခြင်းပြုလုပ်ရန်ဖြစ်သည်။

သင်တန်းတက်ရောက်သူများမှ "ဒီသင်တန်း တက်ခြင်းအကျိုးကြောင့်မေးခွန်းတွေ ထုတ်တတ်လာတယ်။ ကလေးတွေကို ဘုရားစကား ဘယ်လိုသင်ရမလဲဆိုတဲ့ နည်းလမ်းရလာတယ်။ လူတွေရှေ့ထွက်ပြီးတင်ပြခွင့်ရတော့ ကိုယ့်ကိုကိုယ်ယုံကြည်မှု ရှိလာတယ်။ ရွာပြန်ရောက်ရင် ကလေးတွေကို တတ်နိုင်သလောက် ပြန်ပို့ချပေးချင်ပါတယ်"ဟု ပြောသည်။ ဆက်



လက်ပြီး သင်တန်းသည် များစွာအကျိုးရှိကြောင်း၊ နောက်ထပ်လည်း ယခုကဲ့သို့သော သင်တန်းများ ဆက်လက်၍ တက်ရောက်ချင်ကြောင်းပြောသည်။

သင်တန်းတက်ရောက်သူ အများစုမှာလူငယ်များဖြစ်ကြသဖြင့် တက်ကြွကြပွားစွာ စိတ်ဝင်စားမှုရှိကြ၍ အားရကျေနပ်ကြောင်းဖော်ပြသောစကားများ ပြော သည်။

## တရားမျှတရေးနှင့် ငြိမ်းချမ်းရေးကော်မရှင်မှ ဖြုလုပ်သောနှစ်စဉ်ပုံနှိပ်အစည်းအဝေး

တရားမျှတရေးနှင့် ငြိမ်းချမ်းရေး (J.P)ရုံး၏ နှစ်စဉ်ပုံနှိပ်အစည်းအဝေးကို ဇွန်လ (၁၃)ရက် ၂၀၁၆ တွင် ၂၉၂(က) ပြည်လမ်း စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့ရှိ ကက်သလစ် ဆရာတော်ကြီးများ ကျောင်းတိုက်၌ ဖွင့်လှစ်ထားသော (J.P)ရုံး၌ပြုလုပ်ခဲ့သည်။၎င်းအစည်းအဝေးသို့ (J.P)ရုံး၏ နာယကဆရာတော် ရေမွန်စောဖိုးဝေ၊ ဖာသာရ်အမား၊ ဖာသာရ်ဟူးဘတ်(မော်လ

မြိုင်သာသနာ)၊ ဖာသာရ်သောမတ်စ် (မြန်မာနိုင်ငံလုံးဆိုင်ရာ တရားမျှတရေးနှင့်ငြိမ်းချမ်းရေးကော်မရှင်ဒါရိုက်တာ)၊ ဒေါက်တာရစ်ချက် ဝင်းထွန်းကြည် (K.M.S.S) နှင့် ဦးအာလမ်စောဦး (နှစ်ချင်းအသင်းတော်) တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။

အစည်းအဝေး၏ ရည်ရွယ်ချက်မှာ တရားမျှတရေးနှင့် ငြိမ်းချမ်းရေး၏လုပ်ဆောင်မှုများကို ပြန်လည်ဆန်းစစ်သုံးသပ်

ရန်ဖြစ်သည်။ ၎င်းအစည်းအဝေးတွင်-  
၁။ သာသနာနယ် အသီးသီးရှိ တရားမျှတရေးနှင့် ငြိမ်းချမ်းခြင်းလုပ်ငန်းဆိုင်ရာ ပူးပေါင်းပါဝင်သူများနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ တရားမျှတရေးနှင့် ငြိမ်းချမ်းရေးရုံး၏ ပူးပေါင်းပါဝင်မှုကို ပြန်လည်တိုးမြှင့်တင်ဆောင်ရွက်ရန်  
၂။ တရားမျှတရေးနှင့် ငြိမ်းချမ်းခြင်းရုံး၏ လုပ်ဆောင်မှုများကို သာသ

နာပြု လုပ်ဆောင်မှု အခြေအနေများနှင့် တွဲလျက်လုပ် ဆောင်ရန်  
၃။ ကချင်ဒေသအတွက် ငြိမ်းချမ်းရေးနှင့်ဆိုင်သောအစီအစဉ်များကို ရေးဆွဲချိတ်ဆက်လုပ်ဆောင်နိုင်ရန်  
၄။ တရားမျှတရေးနှင့် ငြိမ်းချမ်းခြင်း၏လုပ်ဆောင်မှုများကို ဖာသာရ်အမားမှကြီးကြပ် လမ်းညွှန်ပေးရန် စသည်တို့ကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်းသိရသည်။

## အရပ်ဖက်လူမှုအဖွဲ့အစည်းများတွေ့ဆုံဆွေးနွေး

အရပ်ဖက် လူမှုအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲကို အမှတ်(၆၆) ပုလဲလမ်း ကမာရွတ်မြို့နယ် ရန်ကုန်မြို့တွင် ဇွန်လ(၁၆)ရက် ၂၀၁၆တွင် ပြုလုပ်ခဲ့သည်။ ၎င်းအစည်းအဝေးတွင် လူမှုအဖွဲ့အစည်း (၂၀)ကျော် ပါဝင်တက်ရောက် ဆွေးနွေးခဲ့ရာ ကက်သလစ် ဆရာတော်ကြီးများ ကျောင်းတိုက်တွင်ဖွင့်လှစ်ထားသော ငြိမ်း

ချမ်းရေးနှင့်တရားမျှတရေးရုံးမှ ဒါရိုက်တာ ဖာသာရ်သောမတ်စ် ပါဝင်တက်ရောက်ခဲ့သည်။အစည်းအဝေး၏ ရည်ရွယ်ချက် မှာ (၂၁)ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံ အရပ် ဖက်လူထု Forum ကျင်းပနိုင်ရန် ဖြစ်သည်။ အစည်းအဝေးတွင် အချက်လေးချက်ကို အဓိကထားဆွေးနွေးခဲ့ကြသည်။၎င်းတို့မှာ

၁။ လူမှု Forum ကျင်းပရန် အခြေခံမှုများ TOR မှုကြမ်း၊  
၂။ Forum တွင်အဓိကပါဝင် ဆွေးနွေးမည့် ကဏ္ဍများ-လူမှုရေး၊ စီးပွားရေး၊မြေယာနှင့် သယံဇာတ  
၃။ လူထု Forum ကျင်းပပြုလုပ်မည့် လုပ်ငန်းစဉ်(Process) နှင့် ဆပ်ကော်မတီများ ဖွဲ့စည်းခြင်း၊ယာယီကော်မတီဝင်များသည်

တိုင်းနှင့်ပြည်နယ် (၁၄)ခုတွင် သွားရောက်ပြီးအခြေခံမှုများ (TOR)မှုကြမ်းကို တင်ပြ ဆွေးနွေး၍ အကြံပြုချက်များရယူရန်တို့ကို ဆွေးနွေးခဲ့သည်။ (၂၁)ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံ အရပ်ဖက်လူထု Forum ကိုလေ့လာလေ့လာနောက်ဆုံးပတ်တွင် ကျင်းပမည်ဟုသိရသည်။

## သူတော်သူမြတ်ဘုန်းတော်ကြီးကလေးမင်းပီစီမားရာ

(ရှ်စ် SdP)

ကျိုင်းတုံသာသနာ ၂၀၁၆ ခုနှစ်၊ ဇွန်လ ၁၅ ရက် ကျိုင်းတုံ သာသနာ၊ မိုင်းပျဉ်းမြို့တွင် သူတော်သူမြတ် ဘုန်းတော်ကြီးကလေးမင်း ပီစီမားရာအား( ၅ )ကြိမ်မြောက် သူတော်သူမြတ် သဒ္ဓါကြည်ညိုဂုဏ်ပြုပွဲကိုကျင်းပခဲ့ပါသည်။ သူတော်သူမြတ်ဘုန်းတော်ကြီး ကလေးမင်းပီစီမားရာ ကို ၂၀၁၁ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ အီတလီနိုင်ငံ၊ မီလန်မြို့တွင်သူတော်သူမြတ်အဖြစ် တင်မြှောက်ခဲ့ပါသည်။ ထို့ကြောင့် သူတော်သူမြတ် ဘုန်းတော်ကြီးကလေးမင်းပီစီမားရာ၏ သဒ္ဓါကြည်ညိုဂုဏ်ပြုချီးမြှင့် ဆုတောင်းပွဲကို တောင်ကြီးဂိုဏ်းချုပ်သာသနာ မှ ဆရာတော်ကြီး

မာတီးယားဦးရွှေ(ငြိမ်း) အမှူးပြု၍ ဘုန်းတော်ကြီးများနှင့်အတူ မစ္စားတရားတော်မြတ်ကို ပူဇော် ဆုတောင်းခဲ့ပါသည်။ မစ္စားတရားတွင် "လူတိုင်းသည် ရဟန္တာဖြစ်နိုင်သလို ရဟန္တာဖြစ်ရန်လည်း တာဝန်ရှိကြောင်း၊ ရဟန္တာဖြစ်ရန် အဓိကလမ်းညွှန်မှာ မာတေဦးရှုး(၃-၁၁) တွင် သခင်ခရစ်တော်ကိုယ်တော်တိုင်မိန့်ကြားခဲ့သောတောင်ပေါ်ဒေသနာတော် (သို့) မင်္ဂလာရှစ်ပါးပင်ဖြစ်ကြောင်း" မာတေဦး ၁၅း၁-၄၀ တွင်တွေ့ရသည်။ နောက်ဆုံး တရားစီရင်ခြင်းတွင် တွေ့ရသည့်အတိုင်း အငယ်ဆုံးသောသူများ၊ အကူအညီလိုအပ်နေသူများကို ပြုစုကူညီပေးခြင်း

စသည်တို့ဖြင့် ရဟန္တာ ဖြစ်နိုင်ကြောင်း" ဘုန်းတော်ကြီး စတင်ပေးအားနိက ဩဝါဒတွင်မိန့်ကြားခဲ့ပါသည်။ ထိုပွဲတော်သို့ ရပ်နီးရပ်ဝေးရှိ ယုံကြည်သူမွေမိတ်ဆွေဘာသာတူ ဘုရားဖူးများ နှစ်စဉ်နှစ်တိုင်းထက် သူတော်သူမြတ်ဘုန်းတော်ကြီး ကလေးမင်းပီစီမားရာအား သဒ္ဓါကြည်ညို အားကိုး ဆုတောင်းရန် ရောက်ရှိလာသည်ကိုတွေ့ရှိရပါသည်။ သူတော်သူမြတ် ဘုန်းတော်ကြီးကလေးမင်းပီစီမားရာ၏ ကြားဝင် ဆုတောင်းမေတ္တာတော်ကြောင့် မိမိတို့ပြုလိုသော လိုအပ်ဆန္ဒပြည့်ဝမှုရရှိပြီး ပိုမိုသဒ္ဓါကြည်ညိုအားကိုးမိပါကြောင်း၊ ထို့ကြောင့် မိမိတို့

ကျန်းမာရေးအတွက် မိမိတို့၏လိုရာဆု ကျေးဇူးကိုတောင်းခံရန် ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာကြသည် ဖြစ်ကြောင်း ဘာသာတူများကသက်သေခံသွားကြပါသည်။ ဆက်လက်ပြီး သူတော်သူမြတ်မှ သည် ရဟန္တာအဆင့်သို့ တင်မြှောက်နိုင်ရန် သူတော်သူမြတ် ဘုန်းတော်ကြီးကလေးမင်းပီစီမားရာ၏ ကြားဝင်ဆုတောင်းမေတ္တာကို အမှီပြု၍ မိမိတို့ပြုလိုသောလိုအပ်ဆန္ဒပြည့်ဝခြင်းစသည့်တန်ခိုးလက္ခဏာများ ရရှိစားပါက နီးစပ်သော ဘုန်းတော်ကြီးထံသို့ အကြောင်းကြားပေးစေလိုကြောင်း ဘုန်းတော်ကြီး ဖာသာရ်စတီပင်းအားနိ မှ မိန့်ကြားခဲ့ပါသည်။



# မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများ၏(၆)လပတ် အစည်းအဝေးကျင်းပခြင်း

စိတ်စိတ်အိမ်

မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများ၏မြောက်လပတ်အစည်းအဝေးကို ဇွန်လ ၆-၁၁ နေ့ ၂၀၁၆ ခုနှစ်တွင်ပြုလုပ်ခဲ့ပါသည်။

## စိတ်စိတ်အိမ်ဥက္ကဋ္ဌ၏အဖွင့်အမှာစကား

အစည်းအဝေးကိုဆရာတော် ရေမွန်စောဖိုး ရေမှ အဖွင့်မေတ္တာဖြင့် ဖွင့်လှစ်ပေးခဲ့ကာ ဥက္ကဋ္ဌဆရာတော် ဖဲလစ်လျန်ခဲန်ထန်ကကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားတွင် ဂိုဏ်းချုပ် ဆရာတော်ကြီးပေါလ်ဂရောင်း(ငြိမ်း) ၏ တက်ကြွစွာပါဝင်ပေးမှုကိုလှိုက်လှိုက်ကြိုဆိုကြောင်း ဆရာတော် ရေမွန်စောဖိုးရေ ဆရာတော် ဂျွန်မန်းဆိန်းဟိုနှင့် ဆရာတော် စတီးဗင်း တွေ့ရုံဖဲတို့ ပြန်လည် ကျန်းမာလာခြင်းကြောင့် ဝမ်းမြောက်ရွှင်လန်းရကြောင်း နှင့် ဂိုဏ်းချုပ်ဆရာတော်ကြီး ဂါဗရီယယ် သိုဟေးမန်းဂါဘီ(ငြိမ်း) ဖာသာရစ်တင်းဗင်းဦးချို (ပုသိမ်သာသနာ၊ မြန်မာနိုင်ငံလုံးဆိုင်ရာလူထု ဆက်သွယ်ရေးတာဝန်ခံဖြစ်ခဲ့ဖူးသူ) ဖာသာရစ် တာရ်ချီးစီအို (ကျိုင်းတုံသာသနာ) တို့ပျံလွန် ခဲ့ခြင်းအတွက် ဝမ်းနည်းကြေကွဲရကြောင်း၊ ကြင်နာသနားခြင်း ဂျူဘီလီနှစ်တွင် ရဟန်းတော်များအတွက် ဂျူဘီလီကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းအတွက် ရန်ကုန်ဂိုဏ်းချုပ် သာသနာနှင့် သာသနာအသီးသီးတို့က ဂုဏ်ယူ ရပါကြောင်း၊ ဆက်လက်၍ အစည်းအဝေး ကြားထဲတွင် ဒေါက်တာဦးထွန်းလွင်နှင့် မစ္စတာဒေဗစ်အာလန်တို့မှလည်းကောင်း၊ နောက်ဆုံးနေ့တွင် Mr. Sean Patrick Lovett (ဗာတီကန်ဂေဒီယို၏ အင်္ဂလိပ်ဆိုင်ရာ ဒါရိုက်တာ)မှပို့ချပေးမည်ဟုပြောကြား ခဲ့ပါသည်။

## ကာဒီနယ်ချားလစ်ဘို၏ အကြံပြုချက်

မြန်မာနိုင်ငံလုံးဆိုင်ရာ ညောင်လေးပင် မယ်တော်ပရဝဏ်တွင် စာသင်ကျောင်းဆောင် အသစ်ဆောက်လုပ်နိုင်ရန်သာသနာအသီးသီး သို့ အလှူငွေကောက်ခံခွင့်ပေးပါရန် ဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ်ချားလစ်ဘို၏အကြံ ပြုချက်နှင့် တင်ပြချက်ကို ဆရာတော်ကြီးများ အားလုံးက သဘောတူခဲ့ကြသည်။

## မေဂျာဆေမနာရီကျောင်းသားများ

ညီလာခံကလာမည့်နှစ်မှစ၍ ရဟန်းလောင်း များကိုရန်ကုန် ရဟန်းဖြစ်တက္ကသိုလ်ရောက် မှသာလျှင် သင်တန်းဝတ်ရုံ စတင်ပေးအပ်ရန် သဘောတူခဲ့ကြသကဲ့သို့ ရဟန်းတော်များ

သည် ခရီးထွက်သောအခါတွင် သင်တန်း (သို့မဟုတ်) သတ်မှတ်ထားသော ရုပ်အင်္ကျီ အမျိုးအစားကို မဖြစ်မနေဝတ်ဆင်ကြရန်တိုက်တွန်း ခဲ့ ကြသည်။

## ရဟန်းတော်များကော်မရှင်

ရဟန်းတော်များ မွမ်းမံသင်တန်း တစ်ခုကို ၂၀၁၉ခုနှစ်တွင် ရဟန်းသိက္ခာခံယူသည့် အဖွဲ့အတွက်အောက်တိုဘာလ(၉-၁၆၊ ၂၀၁၆) ၌ ပုသိမ်သာသနာ၊ ချောင်းသာ၌ ကျင်းပပြု လုပ်မည်ဖြစ်ပါသည်။

## နိုင်ငံတော်တည်ဆောက်ရာ၌အသင်းတော်၏ ကဏ္ဍ

Fr. Amal Raj က "နိုင်ငံတော်တည်ဆောက်ရာ၌အသင်းတော်၏ကဏ္ဍ" သင်တန်း၏လုပ်ဆောင်မည့်အချက်များကိုတင်ပြရာ (၁)။ လူသားဖွံ့ဖြိုးတိုးတက်ရေး (ပညာရေး အစွမ်းပကား)၊(၂)။အပြန်အလှန်ရှိသော လူသားဖွံ့ဖြိုးတိုးတက်မှု (ကက်သလစ်များကိုဖွံ့ဖြိုး တိုးတက်မှုများမှ အကျိုးအမြတ်ယူတတ်ရန် သင်ကြားပေးခြင်း)၊(၃)။ တိုင်းရင်းသားတို့၏တန်းတူအခွင့်အရေး သဘာဝပတ်ဝန်းကျင် မျှတခြင်း (လူမျိုးစုများအားကာကွယ်ရန်နည်းလမ်းရှာဖွေခြင်း)၊ (၄)။အမျိုးသမီးကဏ္ဍ (အမျိုးသမီးများကို အန္တရာယ်များမှ ကာကွယ်ရန်၊ သူတို့၏စွမ်းရည်များကိုမြှင့်တင်ပေးရန်) (၅)။ ညီအစ်ကိုခရစ်ယာန်များနှင့် ပူးပေါင်းဆောင်ရွက်ရန် (ငြိမ်းချမ်းသည့်ဘာသာတရားများ လူသားဖွံ့ဖြိုး တိုးတက်မှု) တို့ဖြစ်ကြသည်။ ထိုစံနှုန်းနှင့် ဦးတည်ချက်များကို လုပ်ဆောင်အကောင်အထည် ဖော်နိုင်ရန်ဆရာတော်များသည်ကဏ္ဍအလိုက်အောက်ပါအတိုင်းဖွဲ့စည်းထားသည်။

(၁) ပညာရေးကဏ္ဍအတွက် ကာဒီနယ်လ်ချားလစ်ဘို၊ ဆရာတော်ဖဲလစ်လျန်ခဲန်ထန်၊ ဆရာတော်ဘဆီးလီအိုအသိုင်း၊ ဆရာတော်စတီးဗင်းတေရ်ဖေ။

(၂) လူသားဖွံ့ဖြိုးရေးကဏ္ဍ ဆရာတော်ရယ်မွန်ဆွန်လုမ်ဂမ်၊ ဆရာတော်အလက်ဇန္ဒားပြီးချို၊ ဆရာတော် ပီတာလတ်နှင့် ဆရာတော်ဖီးလစ်လဆပ် ဇဟောင်း။

(၃) တိုင်းရင်းသားတို့၏တန်းတူ အခွင့်အရေး သဘာဝပတ်ဝန်းကျင်မျှတခြင်း ကဏ္ဍတွင် ဆရာတော် ရေမွန်စောဖိုးရေ ဂိုဏ်းချုပ်ဆရာတော်နီးကော်လပ်စ်၊ ဆရာတော်ဖရန်စစ်ဒေါတန် နှင့် ဆရာတော်ပီတာလူးစ်။

(၄) အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ တွင် ဆရာတော်လူချီးစံအားစ် ရီးကုန်း၊ ဆရာတော်ဂျက်စတင်းစောမင်းသိုက်နှင့် ဆရာတော် အိုက်ဇက်ဇန်။

(၅) ဘာသာရေးအပြန်အလှန်ထောက်ပံ့ရေးကဏ္ဍတွင် ဆရာတော် ဂျွန်မန်းဆိန်းဟို၊ ဂိုဏ်းချုပ်ဆရာတော် ပေါလ်ဂရောင်း(ငြိမ်း)နှင့် ဆရာတော်ဂျွန်စောယောဟန်တို့ဖြစ်ကြပါသည်။

မိမိတို့ကျရာကဏ္ဍအလိုက် တာဝန်ယူ လုပ်ဆောင်ရန်တဖွဲ့စီ၌အဖွဲ့သားအချင်းချင်းတွေ့ဆုံ ဆွေးနွေးခြင်းများ၊ ကျွမ်းကျင်သူများနှင့် အပြန်အလှန်ဆွေးနွေးမှုများ လုပ်ဆောင်၍ အစီရင်ခံစာကို အောက်တိုဘာလ၏ ပထမပတ်တွင် နောက်ဆုံးထားရန်တင်ပြရမည်ဖြစ်သည်။

## ရာသီဥတုပြောင်းလဲခြင်း

ကမ္ဘာကြီးအားလှိုက်ထိန်းသိမ်းခြင်း ဆရာတော်ကြီးများ၏အစည်းအဝေးတွင်မြန်မာ့မိုးလေဝသပါရဂူ ဒေါက်တာဦးထွန်းလွင်အား ဖိတ်ကြားကာ အယ်နီညို၊ လာနီညာနှင့် မြန်မာပြည်တွင်ရာသီဥတုပြောင်းလဲမှုများအကြောင်းကိုလည်းကောင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းအကြောင်းကို Spectrumဒါရိုက်တာ ဒေးဗစ်အာလန် က "Laudato Si" ခြေခံ၍ ဝေမျှပေးခဲ့သည်။

## ခရစ်ယာန်ဂိုဏ်းများစည်းလုံးရေးကော်မရှင်

ဆရာတော်ဂျွန်စောယောဟန်က "သာသနာ့ခေါင်းဆောင်ကြီးများသည် ခရစ်ယာန်ဂိုဏ်းအားလုံးစည်းလုံးမှုကို ရှေးရှုသောဆွေးနွေးပွဲများနှင့် ဘာသာရေး အပြန်အလှန်ဖလှယ်ခြင်းအခမ်းအနားများကို မှန်ကန်တက်ကြွစွာ ပါဝင်သင့်ကြောင်း Rev Mahn Palmerston က MCC ၏လာမည့်(၄)နှစ်အတွက်အတွင်းရေးမှူးအဖြစ် Rev Saw Shwe Lin ကို ဆက်ခံ မည်ဖြစ် ကြောင်းပြောကြားခဲ့သည်။

## စိန်လုကောလိပ်(Eden) မြစ်ကြီးနား

ဆရာတော်Francis ကမြစ်ကြီးနားရှိ St. Luke's မွေဆရာဖြစ်သင်ကျောင်းကို ဖိလစ်ပိုင်နိုင်ငံရှိ အရှေ့အာရှနိုင်ငံများဆိုင်ရာ သာသနာပြုကျောင်း(EAPI)၏ကူညီဦးဆောင်မှုဖြင့် ကောလိပ်အဆင့်သို့မြှင့်တင်ခဲ့ကြောင်း St. Luck's College၏ အခြေအနေကိုတင်ပြ သွားခဲ့သည်။

## ရွှေ့ပြောင်းနေထိုင်ခြင်းနှင့်

လူကုန်ကူးမှုပျောက်ရေး ကော်မရှင် Sr. Jane Nway Nway(RGS) က (၁) အလုပ်အတွက်နှင့်တိုင်းတစ်ပါးသို့ရွှေ့ပြောင်းနေထိုင်ခြင်းမလုပ်ကြရန် လူငယ်များအား ဖြောင်းဖျာပြောဆိုပေးရန်၊ (၂) ဘုန်းတော်ကြီးများနှင့် သူတော်စင်များက ပြည်ပသို့အလုပ်လုပ်သူများကို အားပေးခြင်းမလုပ်သင့်ကြောင်းနှင့် ယခုအခါ အင်ဂျင်များစွာသည် မရေရာသော အကြောင်းအရာများနှင့် စာရွက်စာတမ်း အတုများရှိနေကြောင်း၊ လိမ်ညာသောကတိများရှိနေပြီဖြစ်ပါသည်။ (၃) အခြားကော်မရှင်များနှင့် ပူးပေါင်းပါဝင် လုပ်ဆောင်ကာ ဆက်သွယ်ရန် "လူကုန်ကူးမှု ပျောက်ရေး ရုံး"ဟုသုံးစွဲပေးပါရန် တင်ပြခဲ့သည်။

## ဂျပန်ရောက်မြန်မာကက်သလစ်အတွက်

ဘုန်းတော်ကြီး ညီလာခံကြီးက ဘုန်းတော်ကြီးများကို ဝတ်စောင့်ခြင်းများနှင့် သင်တန်းများ အတွက်အခွင့်အရေးရလျှင်ရသလို ဂျပန်သို့စေလွှတ်ရန် သဘောတူဆုံးဖြတ်ခဲ့ပါသည်။

## ရဟန်းမင်းကြီး

ကိုယ်စားလှယ်ထံမှသတင်းစကား ဆရာတော်ကြီးများ၏အစည်းအဝေးတွင် ဆရာတော်များအားလုံးကို တွေ့ဆုံရန်ဆန္ဒ ပြင်းပြခဲ့သလို ဖိတ်ကြားခြင်း အတွက်လည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ဆက်လက်၍ ရဟန်းမင်းကြီး၏ ကိုယ်စားလှယ်က "မေလ (၅)ရက်(၂၀၁၆)တွင် ပျံလွန်တော်မူသောဂိုဏ်းချုပ်ဆရာတော်ကြီး(ငြိမ်း)Gabriel Thohay Mahn Gaby အတွက် ဝမ်းနည်းရပါကြောင်းနှင့် ဆရာတော်ကြီး၏ နှစ်ပေါင်းများစွာ ဆက်ကပ်ခဲ့ခြင်းအတွက် ကျေးဇူးတင်ကာ သူ၏ဝိညာဉ် ငြိမ်းချမ်းစွာခံစားနိုင်ရန်အတွက် ဆုတောင်းပေးပါကြောင်း၊မြန်မာနိုင်ငံအထွေထွေရွေးကောက်ပွဲကြီး၏ရလဒ်ကောင်းနှင့်နိုင်ငံတော်၏ တောက်ပသောအနာဂတ်အတွက် အသင်းတော်သည်လည်း အစိုးရသစ်နှင့်အတူ ပူးပေါင်းပါဝင်ရန် တာဝန်ရှိကြောင်း၊ ကြင်နာသနားခြင်းဂျူဘီလီနှစ်တွင် ဘုရားသခင်၏လူမျိုးတော် ဖြစ်သော သားသမီးများသည် ဂျူဘီလီနှစ်၏ အသီးအပွင့်များဖြင့်ဝေဆာ၍ နေထိုင်နိုင်ရန် လမ်းညွှန်ပေးကြရန်လိုကြောင်း"အားပေးစကားပြောခဲ့သည်။

စိတ်စိတ်အိမ်

# အယ်နီညို နှင့် လာနီညာအကြောင်းသိကောင်းစရာ

ဒေါက်တာဦးထွန်းလွင်

မြန်မာ့မိုးလေဝသပါရဂူ ဦးထွန်းလွင်က အယ်နီညိုနှင့် လာနီညာအကြောင်းကို ဆရာတော်ကြီးများအားဝေမျှပေးခဲ့သည်။ ရာသီဥတုပြောင်းလဲခြင်းအဆိုးဆုံး နိုင်ငံများတွင်မြန်မာနိုင်ငံသည်ကမ္ဘာ့ဒုတိယနေရာတွင် ရှိနေသည်။ ကမ္ဘာ့နိုင်ငံ(၁၈၄)နိုင်ငံကို ရာသီဥတု ပြောင်းလဲခြင်းနှင့်ပတ်သက်၍ လေ့လာကြည့်သောအခါ နှစ်ပိုင်းခွဲကာ လေ့လာနိုင်သည်။ ပထမတစ်ပိုင်းမှာ ရာသီဥတုပြောင်းလဲမှုဒဏ်ခံရသည့် အလားအလာအနည်းအများကိုကြည့်သည်။ဒုတိယပိုင်းမှာသက်ဆိုင်ရာနိုင်ငံ၊ အုပ်ချုပ်တဲ့အစိုးရ၊ ပြည်သူလူထု၊ သတင်းမီဒီယာ၊ လူမှုကွင်းဆင်းရေး၊ ဒေသတာဝန် ရှိတဲ့သူတွေအားလုံး ပါဝင်သုံးသပ်ချက်များဖြစ်သည်။

မိုးလေဝသတွင် တိမ်(၁၀)မျိုးရှိတယ်။ အခြေခံတိမ်တွေလိုပေါ့တယ်။ အဲ့ဒီတိမ်တွေထဲမှာ တစ်မျိုးက တိမ်နိမ့်၊ တိမ်မြင့်၊ တိမ်အလတ်အားလုံးပေါင်းလိုက်ရင် ကိုးမျိုးရှိတယ်။ အဲ့ဒါတွေအပြင် နောက်တိမ်တစ်မျိုးရှိသေးတယ်။ အဲ့ဒီတိမ်က အောက်ကနေစတယ်။ တဖြည်းဖြည်းနဲ့မြင့်တက်လာတာ ပေါင်းသောင်းခွဲထိ မြင့်တက်လာတယ်။ အနိမ့်ဆုံးကပေ(၁၅၀၀)၊ အမြင့်ဆုံးက ပေ(၅)သောင်းခွဲဖြစ်တယ်။ ဒီလိုတိမ်ဖြစ်ရင်သေချာပေါက်မိုးရွာတယ်။ သေချာပေါက်ရာသီဥတုဖြစ်စဉ်တွေဖြစ်နေပြီ။ အဲ့ဒီနေရာမှာ မုန်တိုင်းလေး တစ်ခုဖြစ်နေသလိုဘဲ ရာသီဥတုပြင်းထန်တယ်။ မိုးတိမ်တောင်လိုလည်းပေါ်တယ်။ ဒီနှစ်ဟာ အလွန်ပူတဲ့နှစ်ဖြစ်တယ်။ မြန်မာတစ်နိုင်ငံလုံးပါဘဲ။အဲ့ဒီအထဲ

မှာ အပူချိန်အမြင့်ဆုံးက မြန်မာနိုင်ငံအလယ်ပိုင်းတွေ၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းဟာ အမြင့်ဆုံးဖြစ်တယ်။ ပြုလုပ်တုကနေကြည့်လိုက်ရင်လည်း အဲ့ဒီနေရာကအပူအိုင်လေးလိုဖြစ်နေတယ်။ မတ်လ(၁)ရက်နေ့ကနေစပြီးတော့ ဧပြီလ (၁၅) ရက်နေ့အထိနေရာသီကာလအတွင်းမှာ မြန်မာနိုင်ငံကို တိုက်ခိုက်တဲ့လေတွေက ရေငွေ့ မပါဘူး။ ခြောက်သွေ့တဲ့လေတွေဖြစ်တယ်။အဲ့ဒီ လေတွေက မြန်မာနိုင်ငံအလယ်ပိုင်း ရောက်တဲ့အခါမှာ အောက်ကအပူတိုက်တယ်။တိုက်တော့ ပွတယ်။ပွတော့အပေါ်တက်တယ်။ ရေငွေ့မပါတဲ့လေတွေအပေါ်တက်တော့ဘာမှ မဖြစ်ဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့သဘာဝကဧပြီလအလယ်

ကနေစပြီးတော့ မြန်မာနိုင်ငံမှာ ရေငွေ့ပါတဲ့ လေတွေစတိုက်တယ်။ဝင်တဲ့နေရာက သုံးနေရာရှိတယ်။ တစ်နေရာကမြန်မာနိုင်ငံရဲ့ အနောက်တောင်ဘက်၊ ဘင်္ဂလားပင်လယ်အော် ထဲကိုဝင်တယ်။ နောက်တစ်နေရာက မြန်မာနိုင်ငံရဲ့ အရှေ့တောင်ဘက်၊ ထိုင်းဘက်ကိုရောက်တယ်။ နောက်တစ်နေရာက မြန်မာနိုင်ငံ အနောက်မြောက်ဘက် ဘင်္ဂလားဒေ့ရှ်ကို ရောက်တယ်။ အဲ့ဒီမှာဝင်တဲ့ လေတွေထဲမှာ ရေငွေ့ပါတယ်။ ဧပြီလ (၁၅)ရက် နောက်ပိုင်း မြန်မာနိုင်ငံပေါ်မှာရှိတဲ့စိုစွတ် လေတွေဟာ ရေငွေ့ပါတယ်။ အဲ့ဒီရေငွေ့ပါလာတဲ့လေက မြန်မာနိုင်ငံအလယ်ပိုင်းရောက်တဲ့အခါမှာအောက်ကပူတဲ့ မျက်နှာပြင်ဟာ တိုက်တော့ ပွလာတယ်။

## အဆက်စာ(၆)အောက်ကော်လံသို့



# ကက်သလစ်သာသနာတော်နှင့်လူထုဆက်သွယ်ရေးအထူးသတင်း

ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ရှိ ကက်သလစ် ဆရာတော်ကြီးများ ကျောင်းတိုက်တွင် လူထုဆက်သွယ်ရေး အကြောင်း အထူးသင်တန်း တစ်ခုကို ဖွဲ့စည်း(၁၁)ရက်နေ့မှ (၁၆)ရက်နေ့ထိ ပြုလုပ်ကျင်းပခဲ့ပါသည်။ အဓိကကက်သလစ် သာသနာတော်၏ သွန်သင်သော စစ်မှန်သည့် ဆက်သွယ်ခြင်းအကြောင်းကို လွယ်ကူစွာ နားလည်နိုင်ရန် လည်းကောင်း၊ ရဟန်းမင်းကြီးရုံးတော်ဆိုင်ရာလူထုဆက်သွယ်ရေးရုံးတော်၏ လမ်းညွှန်မှုအတိုင်း မြန်မာနိုင်ငံတွင်လည်း ကောင်းမွန်ခိုင်မာသော ဆက်သွယ်ရေးဆိုင်ရာ ဖွဲ့စည်းပုံနှင့် အတူ လုပ်ငန်းစဉ်များကို ထိရောက်စွာ အပြန်အလှန်၊ ဖေးမကူညီပေးရင်း လုပ်ဆောင်နိုင်သောသူများဖြစ်လာကြစေရန် လည်းကောင်း၊ (၂၀၁၆)ခုနှစ်တွင်

နေသော Mr. Sean နှင့်အဖွဲ့သည် ရန်ကုန် ကက်သလစ်ရဟန်းဖြစ် တက္ကသိုလ်သို့လည်းသွားရောက်ကာ လူထုဆက်သွယ်ရေးအကြောင်းကို တစ်နာရီကျော်ခန့် တွေ့ဆုံဆွေးနွေး ပေးခဲ့ကြပါသည်။ ဖွဲ့စည်း(၁၂)ရက်နေ့တွင် စတင်ပြုလုပ်သော သင်တန်းသို့ဆရာတော်ကြီး နှစ်ပါး၊ သာသနာ(၁၆)ခုမှ လူထုဆက်ဆံရေးတာဝန်ခံ ရဟန်းတော်များ (၁၆)ပါး၊ ရဟန်းတော်များ(၅)ပါး၊ အမျိုးသား၊ အမျိုးသမီး သူတော်စင်ဂိုဏ်း(၁၅)ဂိုဏ်းမှ သူတော်စင်(၂၁)ပါးနှင့် မြန်မာကက်သလစ် HIV/AIDS Network မှ ကိုယ်စားလှယ်တစ်ဦး စုစုပေါင်း (၄၅)ဦးတက်ရောက်ခဲ့ကြပါသည်။ အကြိမ်(၅၀)မြောက် ကမ္ဘာ့ လူထုဆက်သွယ်ရေးနေ့ ဂုဏ်ပြု



ယောက်ကိုမျှ ဆက်သွယ်ခြင်းမပြုရန် ပိတ်ပင်တားဆီးလိုမရနိုင်ကြောင်း၊ မြန်မာပြည်တွင် ပြန်လည်ဆွေးနွေးသည့်(သို့) ပြန်လည်မေးမြန်းသည့် အကျင့်ကောင်းကျင့်သုံးခြင်းမရှိခဲ့ကြောင်း(cultural of silence)ကို ခံစားနေခဲ့ကြောင်းတို့ကို ရဟန်းအမတ် ကာဒီနယ်ချားလစ်ဘိုက ဩဝါဒတွင် မိန့်ကြားခဲ့ပါသည်။ မစ္စားတရားတော်မြတ်အပြီးတွင် မနက်စာသုံးဆောင်ကြပြီး မနက်(၉)နာရီတွင်သင်တန်းစတင် ဖွင့်လှစ်ခဲ့ပါသည်။ ဆရာတော်ကြီး ပီတာလွီးစ် (မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ် လူထုဆက်သွယ်ရေးနာယက)မှ "ကြွရောက်လာကြသော ဆရာတော်ကြီးများ၊ ဘုန်းတော်ကြီးများ၊ သူတော်စင်များအားလုံးကို ဝမ်းမြောက်စွာနှင့် ကြိုဆိုပါကြောင်း၊ လူ့အသိုင်းအဝိုင်းတွင် မရှိမဖြစ် အဓိကလိုအပ်နေသည့် ဆက်သွယ်ခြင်းကိုကောင်းမွန်စွာအသုံးပြုတတ်ရန်လိုအပ်သည့်အတွက်ယခုသင်တန်းကိုအကောင်းဆုံး လေ့လာသင်ယူကာ လက်တွေ့အကောင်အထည်ဖော်လာစေရန် အရေးကြီးကြောင်း၊ အချိန်နောက်ကျပြီဟူ၍ သော်လည်းကောင်း၊ အချိန်မရှိဟူ၍သော်လည်းကောင်း၊ အသက်ကြီးပြီဟူ၍သော်လည်းကောင်း ဆင်ခြင်ပေးတတ်ခြင်းသည် ပညာသင်ယူရာတွင် နောက်နေ့စေပါကြောင်း၊ ကျွန်ုပ်တို့သည် ကြားရုံသက်သက်ဖြင့်မေ့တတ်ကြသည်၊ ကြားသိရသည်ကို မျက်စိဖြင့် မြင်ရသောအခါ မှတ်မိလာသည်၊ မှတ်မိသောအရာကို လက်တွေ့လုပ်သောအခါနားလည်လာကြောင်း " အဖွင့်မိန့်ခွန်းတွင် မိန့်ကြားခဲ့ပါသည်။

ဆက်လက်၍မြန်မာနိုင်ငံလုံးဆိုင်ရာ လူထုဆက်သွယ်ရေးတာဝန်ခံက တက်ရောက်လာကြသော သင်တန်းသားများအားလုံးကို မိတ်ဆက်ပေးကာ သင်တန်း၏ရည်ရွယ်ချက်များကိုရှင်းပြခဲ့ပါသည်။ လူထုဆက်သွယ်ရေး အထူးသင်တန်းတွင် သင်တန်းပို့ချပေးသည့် Mr.Sean မှ ဝေမျှပေးရာတွင် ဆက်သွယ်ခြင်း ဆိုသည်မှာ စက်ပစ္စည်းများ(ကွန်ပျူတာ၊ အင်တာနက်စသည်ဖြင့်) မဟုတ်ကြောင်း၊ စက်မှုနည်းပညာသည် အစဉ်အမြဲပြောင်းလဲနေမည်၊ စက်မှုနည်းပညာဆိုတာ ဆက်သွယ်ခြင်းမဟုတ်ကြောင်း၊ စစ်မှန်သောဆက်သွယ်ခြင်း ဆိုသည်မှာ ဘုရားသခင်ဖန်ဆင်းထားသော ကျွန်ုပ်တို့ကိုယ်တိုင်ပင် ဖြစ်ကြောင်း၊ဆက်သွယ်ရန်မှာ ကျွန်ုပ်တို့၏ (Choice) ရွေးချယ်မှု ဖြစ်သကဲ့သို့ (Curiosity) စူးစမ်းသိလိုခြင်းသည် ကောင်းသော ဆက်သွယ်ရေးသမား၏ အရေးကြီးဆုံးရိုရမည့် အရည်အချင်းတစ်ခုဖြစ်ကြောင်းကို ပထမနေ့တွင် လက်တွေ့လုပ်ခြင်းတို့ဖြင့် သင်ကြားပေးခဲ့ပါသည်။ ဒုတိယနေ့တွင် အရာရာတိုင်းတွင် (Meaning) အဓိပ္ပာယ် ရှိသောကြောင့် မိမိဆက်သွယ်လိုသောသတင်းကို မိမိကိုယ်တိုင်နားလည်ကာ ကောင်းမွန်စွာ ရှင်းပြနိုင်ရမည်ဟု သင်ကြားပေးခဲ့ပါသည်။ တတိယနေ့တွင် ဆက်သွယ်ပေးသောသူ၏ တန်ဖိုးအဖြစ် အနေအထား (Identity) ကို သိရှိနိုင်ရန် အချက်(၅)ချက်လိုအပ်ကြောင်း သင်ကြားပေးခဲ့ပါသည်။ ပြည့်စုံသော လူထုဆက်သွယ်ရေးနည်းစနစ် (၅) ချက်မှာ ၁။Clear (နားလည်ရှင်းလင်းသော စကားများ ဖြစ်ရမည်)၊ ၂။Concise (လိုရင်း တိုရှင်း ဖြစ်ရမည်)၊ ၃။Concrete(ကျစ်လစ် ခိုင်မာသော စကားသုံးရန်)၊ ၄။ Credible (ယုံကြည် လက်ခံနိုင်သောအကြောင်း အရာဖြစ်ရမည်)၊ ၅။Creative (စိတ်ဝင်စားစရာကောင်းသောတီထွင်ဖန်တီးမှုဖြစ်ရမည်)။ ထို့ကြောင့် ကျွန်ုပ်တို့တစ်ဦးစီသည် လည်းမိမိလက်လှမ်းမီနိုင်သော ဆက်သွယ်ရေးများကို အသုံးပြု၍ ပတ်ဝန်းကျင် နှင့် ကမ္ဘာကြီးကိုအလှဆင်နိုင်ရန် တာဝန်ရှိကြောင်းအသိပညာပေးပို့ချပေးခဲ့ပါသည်။



ကျရောက်သည့် အကြိမ်(၅၀) မြောက် ကမ္ဘာ့လူထုဆက်သွယ်ရေးနေ့ကို ဂုဏ်ပြုရန်လည်းကောင်း ရည်ရွယ်၍ သင်တန်းပြုလုပ်ခြင်းဖြစ်ပါသည်။ ထိုသင်တန်းကို ဗာတီကန်ရေဒီယို၏ အင်္ဂလိပ်ဌာနမှဖြစ်သော Mr. Sean-Patrick Lovett ကိုယ်တိုင်လာရောက် ပို့ချကာ ဖိလစ်ပိုင်နိုင်ငံမှ စိန်ပေါလ်ဂိုဏ်း ဝင်ဘုန်းတော်ကြီး Restie နှင့် ရဟန်းလောင်းလေးပါးတို့က Mass Media ဆိုင်ရာများကိုအသုံးပြုခြင်းဖြင့် ဝိုင်ဝန်းကူညီဆောင်ရွက်ပေးခဲ့ကြပါသည်။ ဖွဲ့စည်း(၁၁)ရက်နေ့တွင် ဧဝံဂေလိသတင်းကောင်းဖြန့်ဝေရာတွင် လူမှုကွန်ရက်ကို ကောင်းမွန်စွာ အသုံးပြုတတ်ရန် လိုအပ်ကြောင်းကို ကက်သလစ်ဆရာတော်ကြီး (၁၈)ပါးတို့အား တစ်နေ့တာလုံးဝေမျှ ပေးခဲ့သည်။ ထိုကဲ့သို့ဝေမျှရာတွင် ပိုမို၍ အကျိုးသက်ရောက်နိုင်စေရန် ရန်ကုန်ကက်သလစ် ရဟန်းဖြစ်တက္ကသိုလ်မှ ရဟန်းလောင်း အပါး(၂၀)တို့ကို ဖိတ်ခေါ်ကာ မိမိတို့၏ သက်ဆိုင်ရာသာသနာပိုင်ဆရာတော်နှင့်အတူ လူမှုကွန်ရက်အသုံးပြုနည်းများကိုလက်တွေ့သင်ကြားစေခဲ့ပါသည်။ သင်တန်းတစ်ခုလုံးကို ဝေမျှပေး

ကျေးဇူးတင်မစ္စားတရားတော်မြတ်ကို ဖွဲ့စည်း(၁၂)ရက် နံနက် (၇း၀၀)နာရီတွင် ကက်သလစ် ဆရာတော်ကြီးများကျောင်းတိုက်၌ ရဟန်းအမတ်ကာဒီနယ်ချားလစ်ဘိုဦးဆောင်၍ ဆရာတော်ကြီး(၁၁)ပါး၊ ရဟန်းတော်များ၊ သူတော်စင်များ၊ စီဘီစီအမ်ကော်မရှင်အသီးသီးမှ ညီအစ်ကိုမောင်နှမများအားလုံးက ပူးပေါင်းပူးပေါင်းကြသည်။ "လူဆိုသည်မှာ တစ်ဦးတစ်ယောက်တည်းနေ၍မရကြောင်း၊ အပြန်အလှန်ဆက်သွယ်နိုင်ရန် လူတိုင်းတွင် တာဝန်ရှိကြောင်း၊ မည်သူတစ်ဦးတစ်





**ကျေးဇူးတင်မှတ်တမ်းတင်ခြင်း**

ကက်သလစ် သာသနာတော်၏ လူထုဆက်သွယ်ရေးသင်တန်းဖြစ်မြောက် နိုင်ရန်နှင့် သင်တန်း ပို့ချပေးမည့်သူများ ကို ဖိတ်ခေါ်ရန် အခွင့်ပေးသည့် မြန်မာ နိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ ချုပ်နှင့် အထွေထွေအတွင်းရေးမှူး ဘုန်း တော်ကြီး မော်ရစ်ညွန့်ဝေတို့ကို လည်း ကောင်း၊ ဗာတီကန်မှသင်တန်းလာ ပေး သော Mr. Seán-Patrick Lovett နှင့် ဖိလစ်ပိုင်နိုင်ငံမှ စိန်ပေါလ်ဂိုဏ်း ဝင်ဘုန်း တော်ကြီး Restie နှင့် ရဟန်းလောင်းလေး

ပါးတို့ကိုလည်းကောင်း(special Thanks to Mr. Seán-Patrick Lovett and Team)၊ သင်တန်း တက်ရောက်ကြသော ဆရာတော်ကြီးများ၊ ဘုန်းတော်ကြီးများ၊ သူတော်စင်များအားလုံးကို လည်းကောင်း၊ နေရာထိုင်ခင်းနှင့် စားရေး သောက်ရေး အစဉ်ပြေစေရန် စီစဉ်ပေးသည့် ဘုန်း တော်ကြီး အဲလ်ဘတ်နှင့် ထရီးဇာခိုင်တို့ ကိုလည်းကောင်း၊ ဘုရားကျောင်းနှင့် ခန်း မဆောင် လှပြင်ပေး သော သီလရှင်များ၊ စီဘီစီအမ် ဝန်ထမ်း များအားလုံး၊ လိုအပ် ရာရာအသုံးပြုရန်ကားအသုံးခွင့် ပေးသော

ဆေးလေးရှင်းဂိုဏ်း၊ သင်တန်း ကြွရောက် လာကြသည့် မြန်မာနိုင်ငံသာသနာ အသီး သီးမှ လူထုဆက်သွယ်ရေး တာဝန်ခံများ နှင့် သူတော်စင်စင်ဂိုဏ်း အသီးသီး တို့ကိုလည်းကောင်း၊ အဖက်ဖက်မှ ကူညီ အားပေးကြသော၊ အကြံဉာဏ် ကောင်း များကိုပေးကြသော (စာဖြင့်သော်လည်း ကောင်း၊ ဖုန်းဖြင့် သော်လည်းကောင်း၊ လူကိုယ်တိုင်သော်လည်းကောင်း) သူအား လုံးတို့ကို ကျေးဇူးတင်လျက်မှတ်တမ်း တင်အပ်ပါသည်။ဘုရားသခင်၏ ကောင်း ကြီးမင်္ဂလာတော်နှင့် အမိမယ်တော်၏

ကာကွယ်စောင့်မခြင်းသည်သင်တို့ အပေါ် အစဉ်သက်ရောက် ပါစေကြောင်း မြန်မာ နိုင်ငံလုံးဆိုင်ရာ ကက်သလစ် လူထု ဆက် သွယ်ရေးရုံးမှ ဆုမွန်ကောင်း တောင်းပေး နေပါသည်။ တိုးတက် ပြောင်းလဲနေသော ယခုမျက် မှောက်ခေတ်တွင်မိမိတို့၏ လုပ် ငန်းတာဝန်များကိုကျေပွန်စွာဆောင်ရွက် နိုင်ကာ ဧဝံဂေလီ သတင်းကောင်းဝေမျှ သက်သေခံရာ၌မိမိယာကွန်ရက်ကို ကောင်းမွန် ထိရောက်စွာဖြင့် အသုံးပြုနိုင်ကြပါစေကြောင်း ဆန္ဒပြုပါသည်။



ရဟန်းဖြစ်တက္ကသိုလ်ကျောင်းသားများ

လက်တွေ့ဆွေးနွေးခြင်း



ဆရာတော်မှကျေးဇူးတင်အမှတ်တရ

လက်ဆောင်ပေးအပ်

သင်တန်းပို့ချပေးသောသူများ

**ကက်သလစ်ဆရာတော်ကြီးများနှင့်မီဒီယာအကြောင်းအင်တာဗျူးခြင်း**

**ဆရာတော် Philip လာဆပ်ဟောင်း(လားရှိုးသာသနာ)**

**OSC**။ ။ မင်္ဂလာပါ။ Media နဲ့ပတ်သက်ပြီးဆရာတော်အမြင် ပြောပြပါဆရာတော်။

**Bp**။ ။ ကျွန်တော်သိသလောက်ကတော့ mediaဟာ အများကြီးတိုးတက်အောင် လုပ်ဖို့လိုသေးတယ်လို့မြင်တယ် .. နောက်ပြီးဘုန်းကြီးတွေ ၊ Sr တွေတတ်ထားတဲ့ media ပညာတွေ ဒါမှမဟုတ် ကိရိယာတွေပေါ့။ Cellphone တွေ ကွန်ပျူတာတို့ အဲ့တာတွေ ထိထိမိမိသုံးတတ်ဖို့ အများကြီးသင်ယူဖို့လိုသေးတယ်လို့ မြင်ပါတယ်။ ကိုယ်ကိုယ်တိုင်ကလည်း cellphone, smart phone တွေ သုံးသလောက်သုံးတယ်။ ဒါပေမဲ့ လိုတာတွေကိုအကျိုးနဲ့အကြောင်း ကောင်းကောင်းနားလည်သဘောပေါက်ပြီး ဘယ်လိုသုံးနိုင်တယ်၊ ဘယ်အချိန်မှာသုံးနိုင်တယ်၊ အဲ့ဒါတွေကိုပိုပြီးနားလည်ရင်တော့ အများကြီး သာသနာအတွင်းမှာ ဘုန်းကြီးတွေနဲ့အချင်းချင်း၊ religious တွေနဲ့ ဓမ္မဆရာ တွေနဲ့ ဆက်သွယ်ဖို့ စည်းရုံးဖို့ ပိုပြီးအထောက်အကူ ပြုလိမ့်မယ်လို့မြင်မိပါတယ်။ အခုက cellphone, smartphone တွေနဲ့ ဓါတ်ပုံရိုက်နိုင်တယ်။ email ပို့နိုင်တယ်။ Facebook အားဖြင့် ဆက်သွယ်လို့ရတယ် စသည်ဖြင့် viber call တွေလည်းလုပ်နိုင်တယ်။ တစ်ခါတစ်လေ ဒီပစ္စည်းတွေ ရှိသာရှိထားတာ ဘာနဲ့နည်းယှဉ်မိသလဲဆိုရင် မျောက် ကြီးကအုန်းသီးကို ကိုင်ထားပြီးတော့ ဘာလုပ်လို့လုပ်ရမှန်းမသိ အဲ့ဒီသဘောမျိုး နည်း နည်းသက်ရောက်တယ်...( ရယ်လျက်)

**OSC**။ ။စာပေနဲ့ပတ်သက်ရင်ရော၊ဆရာတော်သာသနာမှာ Evangeligation လုပ်ငန်း အတွက် printing- press တွေ ထွက်တာတွေရှိပါသလားရှင့်။

**Bp**။ ။နည်းတယ်၊ ဘာသာဝင်တွေထဲမှာရော ဘုန်းကြီးတွေထဲမှာရော စာဖတ်တဲ့သူ သိပ်နည်းတယ်၊ ကိုယ်ကိုယ်တိုင်လည်း စာဖတ်တဲ့နေရာမှာ အားနည်းတယ်။ စာဖတ် ချိန်သိပ်မပေးကြဘူး။ ကိုယ်စီကိုယ်စီအလုပ်များကြတယ်။ ပင်ပန်းကြပြီး စာမဖတ်နိုင် တော့ဘူး။ ဆရာတော်ဆိုရင် ဆေးတအားသောက်ရတော့ စာခဏလေးဖတ်ရင် ငိုက်ငိုက်ကျသွားတယ်။ ဘုန်းကြီးတွေလည်း စာဖတ် တဲ့အလေ့အထရှိအောင် လေ့ကျင့် ဖို့အများကြီးလိုသေးတယ်လို့ မြင်ပါတယ်။

**OSC**။ ။CBCM-OSCကထုတ်တဲ့ Herald စာစောင်တွေ ဆရာတော်ဖတ်ဖြစ်လား ရှင့်။

**Bp**။ ။အနည်းအကျဉ်းတော့ ဖတ်တယ်။ ဒါပေမဲ့ ကုန်အောင်တစ်ခါမှ မဖတ်ဘူး (ရယ်လျက်) ..

**OSC**။ ။ အခုလိုဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဖတ်မိသလောက် အကြံ ပေးစရာရှိလားရှင့်။

**Bp**။ ။ အဲ့လို စာစောင်ထွက်တာ အများကြီးပဲဝမ်းသာမိတယ်။ အားရစရာလည်းကောင်း တယ်။ သတင်းက စုံသလောက်ရှိတယ်၊ မြန်မြန်ဆန်ဆန် နယ်အသီးသီးသို့ ရောက်တယ် ဆိုတော့ ကိုယ်က စေ့စေ့စပ်စပ် မဖတ်နိုင်တာ ကတော့ကိုယ့်ရဲ့ လိုအပ်ချက်ပေါ့။



**OSC**။ ။ဒီနေ့Bpတွေ အားလုံး media နဲ့ပတ်သက်ပြီးသင်ရတယ်လို့ သိရတယ်။ media နဲ့ ပတ်သက်ပြီး ဆရာတော် ဘယ်လို မြင်မိလဲ။ ဆရာတော် သာသနာ မှာ ရှိတဲ့ရဟန်းတွေ၊ စစ္စတာရ်တွေ၊ ကိုရင်တွေ၊ ဘာသာသူတွေကို သာသနာ လုပ်ငန်းတွေ၊ အလုပ်လုပ်တဲ့ တာဝန်တွေ မှာ media ကိုအသုံးပြုဖို့ တိုက်တွန်းဖို့ အားပေးဖို့ရှိလားရှင့်။

**Bp**။ ။ဆရာတော်အနေကျတော့ အားပေးမှာဖြစ်ပါတယ်။ မကြာခင်တုန်းကလည်း Fr.James Brang Ja ကို Media တာဝန်ခံအဖြစ်ခန့်ထားတယ်။ ဓမ္မဆရာများနာမည်နဲ့ ဖုန်းနံပါတ်တွေ၊ ရဟန်း၊ စစ္စတာရ်တို့ရဲ့ လိပ်စာနဲ့ဖုန်းနံပါတ်တွေကို စာရင်းလုပ်ခိုင်း ထားတယ်။ ရည်ရွယ်ချက်ကတော့ တစ်ခုခုလိုအပ်ခဲ့ရင် ဆက်သွယ်လို့ရအောင်ပေါ့။ စည်းရုံးရေးမှာလည်းပိုပြီးအဆင်ပြေအောင်၊ မြန်ဆန်ပြီး ပိုမိုအောင်မြင်အောင်ပေါ့။ မဟုတ်ရင်အချိန်တွေကစဉ်ကလျားဖြစ်ကုန်မှာ။ လွန်ခဲ့တဲ့ချိန်ခါတုန်းက တွေးကြောက် နေကြတယ်လေ။ Facebook သုံးရင်အချိန်ကုန်သွားမှာကြောက်လို့ facebookအကောင် ဖွင့်ပေမဲ့ mediaကို ကြောက်ပြီးမဖွင့်ဘူး။ မသုံးဖြစ်ဘူးဖြစ်သွားတယ်။ တခါတလေ Fbနဲ့ gmailတို့ ဖွင့်ကြည့်ရင် " So many are waiting for your respond" ဆိုပြီးတော့ ရေးထားတာ တွေရ တယ် ... မပြန်ဘူး ... ဒီအတိုင်းနေတယ်... ဒီကနေ့ media ကိုတတ် ကျွမ်းတဲ့ လူဆီမှာ လေ့လာသင်ယူပြီး အမိပွယ်ရှိရှိသုံးတော့မယ်လို့တော့ စိတ်ကူးရှိတယ်။

**OSC**။ ။ ဆရာတော် Fb မှာ CBCM OSC Herald စာမျက်နှာ ကိုဝင်ကြည့်လို့ရသလို ပေးချင်တဲ့ သတင်းရှိရင်လည်းအဲ့ကနေ ဆက်သွယ်လို့ရပါတယ်။ အခုလို စိတ်ရှည် လက်ရှည်ဖြေပေးတဲ့အတွက် ကျေးဇူးအများအကြီးတင်ပါတယ်။ ဆရာတော် ရည်ရွယ်ချက်အောင်မြင်ပြီးဘုရားရှင်ကောင်းကြီးပေးပါစေ.....

**Bp**။ ။ကျေးဇူးတင်ပါတယ်။

**အင်တာဗျူးအစီအစဉ်များကို Sr. ဒေါ်မိနုမနိ(CBCM-OSC)မှဖြုလုပ်ထားခြင်းဖြစ်သည်။**





**ဆရာတော် အလက်ဇန္ဒား ပြီးချို့ (ပြည်သာသနာ)**

**OSCI** ။Media နဲ့ပတ်သက်ပြီး ဆရာတော်အမြင် ပြောပြလိုရလား ။ ဆရာတော် ရဲ့သာသနာမှာ Media နဲ့ပတ်သက်ပြီး ဘယ်လိုသုံးနေကြလဲ၊ ရာခိုင်နှုန်း အားဖြင့်ကြည့်ရင် ဘယ်လောက်သုံးနေပြီလဲ၊ ဘာ Media အမျိုးအစားတွေလဲ။ စာပေနဲ့လား၊ Internet နဲ့လားပေါ့။

**Bpi** ။Media နဲ့ပတ်သက်လို့ သာသနာအနေနဲ့ Media တာဝန်ခံဆိုပြီးတော့ တာဝန်ခန့်ထားပေးတဲ့ ဘုန်းကြီးရှိတယ်။ ဒါပေမဲ့လို့ သာသနာလုပ်ငန်းက များပြီးဘုန်းကြီးကနည်းတဲ့အခါကျတော့ တာဝန်အပြည့် မလုပ်နိုင်ခဲ့ဘူး။ ဒါကြောင့် Media ရဲ့လုပ်ငန်းက နှေးကွေးနေတယ်။ တကယ့်တကယ် လက်တွေ့ကျကျ လုပ်တာတော့ Facebook နဲ့ သတင်းတင်ပေးတာတွေ ရှိတယ်။ နောက်ပြီးတော့ ဘုန်းကြီးတွေနဲ့ ဆက်သွယ်ဖို့ ဖုန်းနဲ့ဖြစ်ဖြစ်၊ Email နဲ့ဖြစ်ဖြစ် ဆက်သွယ်တာ ရှိတယ်။ စာပေအနေနဲ့ကတော့ အရင်တုန်းက "လာလက်အသံ" ဆိုတဲ့ စာစောင်မျိုးထွက်ဖူးခဲ့တယ်။ ဒါပေမဲ့လို့ ရေရှည် ဆက်ပြီးထွက်ဖို့ လူအင်အား မရှိတာနဲ့ ရပ်ဆိုင်းသွားခဲ့ရတယ်။ CBCM OSC Herald စာစောင်ထွက်တဲ့အခါကျတော့ စမ်းတမ်းဝါးနဲ့ လုပ်ရတဲ့သဘော မျိုးလေးရှိပါလိမ့်မယ်။ စပြီးထွက်လာတဲ့စာစောင်ကိုက ဆွဲဆောင်မှုမရှိဘူး။

မျိုးကြဲသူမှာထွက်တဲ့သတင်းပဲ ပြန်ပြန်ထွက်လာတယ်။ စာစောင်ရဲ့ အရွယ်ကလည်း သေးတဲ့အပြင် စာလုံးလည်း အရမ်းသေးတော့ ဖတ်ရအရမ်းခက်တယ်။ ဆရာတော်လို မျက်လုံးမကောင်းတဲ့သူ ပိုဆိုးတာပေါ့ ဟားဟားဟား... ဒါပေမဲ့လို့ အခုထွက် လာတဲ့ စာစောင် တော်တော်လေးကောင်းတယ်။ သဘောကျတယ်။ အရင် တုန်းကသိပ်တော့ မဖတ်ဖြစ်ပေမဲ့ အခုတော့ဖတ်ဖြစ်တယ်ပေါ့။ စာလုံးလည်းကြီးလာ ပြီဆိုတော့လေ အကြံပေးစရာတော့ မရှိသေးဘူး။ နောက်တော့ရှိတဲ့အခါ ပြောပြမယ် ...ရယ်လျက်

**OSCI** ။ဒီနေ့ ဗာတီကန်က လာတဲ့ဆရာသမားဆီကနေ မီဒီယာအကြောင်းတွေ သင်ရတယ်လို့သိရတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဆရာတော် ဘယ်လိုမြင်လဲ၊ ဘာသာတူ တွေကို မီဒီယာတွေသုံးကြဖို့ တိုက်တွန်းမှာလား။ မီဒီယာရဲ့အကျိုးကျေးဇူးတွေ ဆရာတော် ဘယ်လိုနားလည်လဲရင့်။

**Bpi** ။ မီဒီယာနဲ့ပတ်သက်ပြီးတော့ တော်တော်ကြီးကို ရှင်းရှင်းလင်းလင်းနဲ့ နှိုက်နှိုက် ချွတ်ချွတ်သိလာရတယ်။ ပထမကတော့ ... အင်...ဘယ်လိုခေါ် ရမလဲ Seminar လား Workshop လား တစ်နေကုန်ကြီးဘာတွေများ လုပ်မလဲဆိုပြီးတော့ ရင်တထိတ်ထိတ် နဲ့ပေါ့ (ရယ်လျက်) သင်ခန်းစာ တစ်ခုကိုလက်တွေ့လုပ်သွားတော့ ပြောတာမက လက် တွေလည်း လုပ်တာကြောင့် ဒီမီဒီယာနဲ့ပတ်သက်ပြီး သတင်းစကားတွေကို သူများဆီ ရောက်အောင် ဘယ်လိုပို့ရမလဲ။ ပိုသိလာတယ်၊ ဒီတော့... အဲဒါ အကျိုးရှိတာပေါ့နော်။ နောက်ပြီးတော့ မီဒီယာကို အသုံးပြုဖို့အတွက် ပညာပေးရမယ် ဆိုတဲ့ စကားလေး ကလည်းပဲ တကယ်တန်ဖိုးရှိပါတယ်။ သာသနာကို ပြန်ရောက်ရင် လည်းပဲ ဘုန်းကြီးတို့၊ စစ္စတာရ်တို့၊ ကိုရင်တို့၊ ဘာသာတူတို့ကို တတ်အားသရွေ့ မီဒီယာ ကိုဘယ်လိုသုံးမလဲ၊ မီဒီယာကိုသုံးဖို့ အတွက်ကိုလည်းပဲ ပြန်ပြီးတော့ ဆွေးနွေးတိုင်ပင် မယ်လို့ စိတ်ကူးထား တာရှိပါတယ်။

**OSCI** ။အခုလိုဖြေပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ဆရာတော်ရဲ့ရည်ရွယ်ချက် အားလုံးအောင်မြင်ပါစေ။

**Bpi** ။ကျေးဇူးတင်ပါတယ်။ ပေးတဲ့ဆုနဲ့ပြည့်ပါစေ။

**ဆရာတော်ဖရန်စစ်ဒေါ့တန်(မြစ်ကြီးနားသာသနာ)**

**OSCI** ။မင်္ဂလာပါဆရာတော်။ သာသနာမှာ Media နဲ့ပတ်သက်ပြီး ဘယ်လို သုံးနေကြလဲ၊ ရာခိုင်နှုန်းအားဖြင့်ကြည့်ရင် ဘယ်လောက်သုံးနေပြီလဲ၊ ဘာ Media အမျိုးအစားတွေလဲ။ စာပေနဲ့လား၊ Internet နဲ့လားရင့်။

**Bpi** ။Media နဲ့ပတ်သက်ရင် Mobile online ကို အများပိုင်းက ကလေးနဲ့ လူလတ်ပိုင်းတွေ တော်တော်များများသုံးနေကြတယ်။ ဒါပေမဲ့ဘယ်လောက် ထိရောက်တယ်ဆိုတာ အတိအကျမသိရပါဘူး။ ပြီးတော့ ဆရာတော်တို့ သာသနာမှာ printing press ရှိတယ်။ အဲဒီကနေ (ကချင်လိုဆိုရင်) Jing Hpaw Kasa မဂ္ဂဇင်းကို (၃) လတစ်ကြိမ်ထုတ်ဝေတယ်။ အခုဆိုရင် volume (13) ရှိပြီ။ ကချင် ဓမ္မတေးစာအုပ်ကိုလည်း အုပ်ရေ (၂၀၀၀၀) ထုတ်ဝေဖြန့်ချိ ခဲ့ပြီးဖြစ်တယ်။ ဒါ့ပြင် သာရေး၊နာရေးနှင့်ဆိုင်တဲ့ ဖိတ်စာတွေ၊ ဝီနိုင်းတွေ၊ ခရစ္စ မတ်ကဒ်တွေ ထုတ်တယ်။

**OSCI** ။CBCM OSC ကထုတ်တဲ့စာစောင်ကိုကော ဘယ်လိုသုံးသတ်မိလဲ၊ အကြံပြု စရာတွေရှိလားရင့်။

**Bpi** ။ ဖတ်ဖြစ်ပါတယ်။ တော်တော်လေးစုံပါတယ်။ ဘာသာရေးသတင်း (၁) လမှာ (၂) ခါထွက်တဲ့အတွက် ဖြစ်စဉ်များကို လွယ်လွယ်ကူကူဖတ်ယူလိုရတယ်။ Online မှာလည်းဆရာတော်ဖတ်ဖြစ်ပါတယ်။ တစ်လမှာ (၂) ခါထွက်ဖြစ်တဲ့ အတွက် လူတွေအတွက်ပိုထိရောက်ပါတယ်။



**OSCI** ။ Media နဲ့ပတ်သက်ပြီး ဗာတီကန်မှ Mr.Sean-Patrick Lovett က တစ် ရက်တာ လာရောက်ပို့ချလို့ ဆရာတော်တွေအားလုံး ပါဝင်တက်ရောက်ကြ တယ်လို့ သိရတယ်။ အဲဒါအပေါ် ဆရာတော်ဘယ်လိုသုံးသပ်မိလဲ။ ဘာသာတူ တွေကို Media နဲ့ပတ်သက်ပြီး အသုံးပြုဖို့ တိုက်တွန်းဖို့ရှိလားရင့်။

**Bp** ။ Media နဲ့ပတ်သက်ပြီး ကလေးတွေမှအစ လူငယ်တွေ၊ ကိုရင်တွေ၊ ကျောင်း နေတဲ့ ကလေးတွေ အသုံးပြုကြတယ်။ ဆရာတော်တို့ထက် အများကြီးခေတ်မီ ပါတယ်။ နောက်ပြီးတော့ လူတွေက အများကြီးတိုးတက်လာတဲ့အတွက် တစ်ဦး တစ်ယောက်တည်းမဟုတ်ပဲ အသိုင်းအဝိုင်းနဲ့ ပတ်ဝန်းကျင်နဲ့အသုံးချဖို့ ဒီနေ့ Seminar မှာတော်တော်များများ သင်ယူခဲ့ရတယ်။ ဆရာတော် အချင်း ချင်းဆက်သွယ်နိုင်အောင် Facebook account တွေ အားလုံးရသွားတဲ့ အတွက် ဒီမြန်မာနိုင်ငံက အသင်းတော်အတွက် အင်မတန်မှ အကျိုးရှိတဲ့ Seminar တစ်ခုလို့ယူဆလိုရတယ်။

**Sr.Bibiana Bya, ZSLF (Superior of the Zetaman Sisters)တောင်ကြီး**

**OSCI** ။ Catholic Church & Social Communication သင်တန်းမတက်ရောက်ခင် Media နဲ့ပတ်သက်ပြီး ဘယ်လိုအတိုင်းအတာအထိ နားလည်ထားသလဲရင့်။

**Sr.** ။မီဒီယာနဲ့ပတ်သက်ပြီး ဆိုးကျိုးပိုမိုများပြားလာတယ်လို့သိမြင်ရတယ်။ အသုံးပြုခြင်းပေါ်မူတည်ပြီး လူအပျက်အစီးပိုများလာတယ်၊ ငွေကြေးကုန်ကျမှုပိုလာစေတယ်။ မိသားစုထိခိုက်နစ်နာမှုများလာတယ်လို့မြင်မိတယ်။

**OSCI** ။သင်တန်းကာလမှာ မိမိ၏ခံစားချက်၊ မိမိ၏ Mission အတွက်ဘာတွေသင်ယူခဲ့ရသလဲရင့်။

**Sr** ။သင်တန်းကာလမှာ အများကြီးသင်ယူရပါတယ်။ မီဒီယာကိုကျွမ်းကျွမ်းကျင်ကျင် သိနားလည်ရန်လိုအပ်တယ်။ လူမှုဆက်ဆံရေးမှာ မီဒီယာနဲ့လည်း အများကြီးထိရောက် မှုရှိစေတယ်။ ဧဝံဂေလိသတင်းကောင်းဖြန့်ဝေရာမှာလည်း မီဒီယာသုံးခြင်းဖြင့် ပိုမိုထိရောက်မှုရှိစေပါတယ်။

စာမျက်နှာ(၁၃)သို့



**Sr.Bibiana မှအဆက်**

**OSCI** ။ သင်တန်းပြီးသွားတဲ့ကာလမှာ ဒီသင်တန်းက ရရှိတဲ့အရာတွေ ပြန်လည်အသုံးပြုဖို့ ရှိပါသလား။ မိဒီယာကို ဘယ်လောက် အထိနားလည်သွားပြီးတော့ မိဒီယာနဲ့ ပတ်သက်ပြီး စွဲတာရဲရဲ့အမြင်လေးပြောပြပေးပါလားရှင့်။

**Sr** ။ သင်တန်းမှာရရှိသမျှနှင့် မိဒီယာ အသုံးပြုနည်းကိုလည်း မိမိရဲ့အဖော်သီလရှင် များ၊ မိမိနှင့်နေထိုင်သောကလေးများနှင့် လူငယ်များတို့ ကြိုရင်ကြိုသလို ပြောပြပေးသွားမယ်။ မိဒီယာက အသုံးပြုတတ်ရင် ကောင်းကျိုးအတွက်အများကြီး အသုံးဝင်စေပါတယ်။ ထိုနည်းတူအသုံးမပြုတတ်ရင် လူကိုပျက်စီးစေပါတယ်။ မိဒီယာဟာ ဆွဲဆောင်မှု အရမ်း ကောင်းပါတယ်။ အကောင်း၊ အဆိုးလေ။ အမှန်တကယ်လွယ်ကူစေတယ်။ ဆက်သွယ်ရေးမြန်ဆန်စေတယ်။

**Sr.Catherine Htay (Provincial Superior of Sisters of Charity)**

**OSCI** ။ မိဒီသင်တန်းအပေါ် မိမိရဲ့ခံယူချက်/ မျှော်မှန်း ချက်လေးပြောပြပေးပါလားရှင့်။

**Sr** ။ Social Communication နဲ့ပတ်သက်တဲ့ အသိပညာ၊ ဗဟုသုတများရရှိရန်အတွက်ပါပဲ။

**OSCI** ။ သတင်းမီဒီယာနှင့်ပတ်သက်ပြီး ဘယ်လိုများ ထင်မြင်ယူဆမိပါသလဲရှင့်။

**Sr** ။ ဒီပညာ အသိအားဖြင့်မှန်ကန်တဲ့လူထု၊ လူမှုဆက်ဆံရေးပြုလုပ်နိုင်ရန် အတွက်ပါ။

**OSCI** ။ ဧဝံဂေလိပြန့်ပွားရန်ဘယ်လိုအသုံးပြုဖို့ ရည်ရွယ်ထားသလဲရှင့်။

**Sr** ။ Mediaအားဖြင့် မိမိကိုယ်ပိုင်အတွေးအခေါ်များပိုမိုရင့်ကျက်ပြီး တစ်ပါးသူအားလည်း မှန်ကန်သောနည်းလမ်းများဖြင့် Media အားဖြင့်မှန်ကန်တဲ့ လူထု၊ လူမှု ဆက်ဆံရေးပြုလုပ်နိုင်ရန်၊ Media အားဖြင့် မိမိကိုယ်ပိုင်အတွေးအခေါ်များ ပိုမိုရင့်စေ ကျက်ပြီး သူများကိုလည်းမှန်ကန်သော နည်းလမ်းများဖြင့် Media အသုံးပြုတတ်ရန် သင်ကြားပေးမယ်။ လူမှုပေါင်းသင်းဆက်ဆံရေးကို မှန်ကန်စွာ ပြုလုပ်ခြင်းအားဖြင့် ဧဝံဂေလိ တရားကို သွယ်ဝိုက်သောနည်းလမ်းဖြင့်(သို့) တိုက်ရိုက်သက်သေခံ ခြင်းဖြစ်နိုင်တယ်။ တစ်ပါးသူ



အားလည်းမှန်ကန်သောနည်းလမ်းများဖြင့် Media အသုံးပြုတတ်ရန်သင်ကြားပေးမယ်။ လူမှုပေါင်းသင်း ဆက်ဆံရေးကို မှန်ကန်စွာ ပြုလုပ်ခြင်းအားဖြင့် ဧဝံဂေလိတရားကို သွယ်ဝိုက်သောနည်းလမ်းဖြင့်(သို့)တိုက်ရိုက်သက်သေခံခြင်းဖြစ်နိုင်ပါတယ်။

**OSCI** ။ သတင်းမီဒီယာသင်တန်းပြီးဆုံးသွားတော့ ဘယ်လိုခံစားရပါသလဲရှင့်။

**Sr** ။ မိမိကိုယ်တိုင်က သတင်းသယ်ဆောင်သူ ဖြစ်ပြီးသူ ဖြစ်တဲ့အတွက် နည်းစနစ်ကျစွာ သယ်ဆောင်ဖြန့်ဖြူးသူဖြစ်ဖို့၊ Media ကိုသိနားလည်ရန် လိုအပ်ပြီးလက်တွေ့ ကျင့်ဆောင်ရန် ဖြစ်တယ်။ သင်တန်းပြီးရင်ရခဲ့တဲ့ အတွေ့အကြုံအသိပညာကို တစ်ပါးသူအား ပြန်လည်ဝေမျှပေးပါမယ်။

**OSCI** ။ ဒီသင်တန်းပြီးလို့ လက်တွေ့မှာဘယ်လိုများအသုံးပြုမလဲရှင့်။

**Sr** ။ ကိုယ့်အကြောင်းကိုကောင်းကောင်းသိမှ တစ်ပါးသူအကြောင်းသိနိုင် ခံစားပေးနိုင်မှာဖြစ်လို့ မိမိအကြောင်းသေချာသိနားလည်ရန်အရင်ဆုံးကြိုးစားသင့်တယ်လို့ ထင်မြင်သလိုယုံကြည်မိပါတယ်။ လူတိုင်းမိမိအကြောင်း အရင်ဆုံး "သိပြီး ခံစား" ခြင်းဖြင့် တစ်ပါးသူကိုမျှဝေခံစားပေးနိုင်ပါစေ။

**OSCI** ။ မင်္ဂလာပါစွတော်ရဲ့။

**Sr** ။ မင်္ဂလာပါ။

**OSCI** ။ စွတော်ရဲ့ Catholic Social Communication သင်တန်းကို အသင်းဝိုင်းကိုယ်စားတက်ရောက်တာလားရှင့်။

**Sr** ။ ဟုတ်ကဲ့။ ဖိတ်စာရောက်တယ်။ အကြီးအကဲမှ တဆင့် သိရတာပါ။

**OSCI** ။ ဒီသင်တန်းမတက်ရောက်ခင်မိဒီယာနဲ့ပတ်သက်ပြီး တော့ စွတော်ရဲ့ဘယ်လို သိမြင်ထားပြီးတော့ သင်တန်းမှာ သင်ယူရရှိတဲ့အရာတွေဟာ စွတော်ရဲ့ ဘဝမှာအသုံးဝင်မယ်လို့မျှော်လင့်မိပါသလားရှင့်။

**Sr** ။ အသင်းဝိုင်း၏ social communication ကိစ္စနဲ့ပတ်သက်ပြီးစတင်တာဝန်ထမ်းဆောင်ရတော့မှာမို့ ဓါတ်ပုံရိုက်၊ emailတွေ၊ အသင်းဝိုင်းအကြောင်းတွေ အသိပေးရုံမှလွဲလို့ အခြားဟာဘာမှ မသုံးတတ်ဘူး။ လွန်ခဲ့တဲ့ လေးနှစ် ငါးနှစ်တုန်းက နိုင်ငံခြားမှာ အသင်းဝိုင်းကိုယ်စား အနေနဲ့ သင်တန်းတစ်ခါ တတ်ဘူးတယ်။ စိတ်တော့ဝင်စားပါတယ်။ ဒါပေမဲ့ ကျတဲ့တာဝန်နဲ့ မဟပ်စပ်ဘူး။ လွန်ခဲ့တဲ့နှစ်တုန်းက လူငယ်တာဝန်ခံ လုပ်ခဲ့တုန်းက ဒီလိုကိစ္စတွေနဲ့ပဲ

**Sr.Elizabeth Phyo Aung(FMA)**



ပြောင်းသွားပြီး ကျွန်မကို တာဝန်လွှဲပေးတယ်။ ဒီတာဝန်ကိုကြိုက်လို့ဘဲယူခဲ့တယ်။ အချိန်ဖြုန်းခဲ့တယ်။ Social Communication မှာတာဝန်ကျတဲ့ စွတော်ရဲ့က ပြောင်းသွားပြီး ကျွန်မကို တာဝန်လွှဲပေးတယ်။ ဒီတာဝန်ကိုလဲဘဲ ကြိုက်လို့ဘဲယူခဲ့တယ်။ အခုမှစတင်ဆိုတော့ အနည်းဆုံး(၃)နှစ်မှ (၆)နှစ်အထိ တာဝန်ယူရမယ်။ အသင်းဝိုင်း ဟောင်းမှာဘာတွေ လုပ်ကိုင်နေကြလဲဆိုတာ ပြောဖို့ရယ်။ တစ်နိုင်ငံလုံးမှာလည်း ကျောင်းသူဟောင်းပေါင်း (၃၀၀) ကျော် ကိုယ့်ရဲ့အသင်းဝိုင်းမှာ ဘာတွေ ဆက်လုပ်နေကြလဲ ပြောရင်း နဲ့လည်းဘဲ သူတို့ကို

လည်း ဝိညာဉ်ရေးဆိုင်ရာခွန်အားတွေ၊ လောကကို ရင်ဆိုင်နိုင်ဖို့အတွက် ကောင်းတဲ့ ကိုယ်ကျင့်တရားတွေပေးဖို့အတွက်လည်းရှိတယ်။ ဒီမျှော်လင့်ချက်နဲ့ ဒီလို Workshop ကိုလာတက်တာပါ။ Mass media Communication Skills လည်း အများကြီး ကောင်းလာလိမ့်မယ်ထင်ပါတယ်။ နောက်ခါကျတော့ စာအရေးအသားမကလို့ အဟောအပြောနဲ့လည်းဆက်ဆံ ရပါလိမ့်မယ်။ ကိုယ့်ရဲ့ခန္ဓာကိုယ်က အကောင်းဆုံး Communication System ဖြစ်တယ်ဆိုတာသိရတော့ ကျွန်မအကောင်းဆုံးအသုံးပြု လုပ်သွားနိုင်မယ်လို့မျှော်လင့်ပါ တယ်။

**သင်တန်းတက်ရောက်သောဆက်သွယ်ရေးတာဝန်ခံများ၏ ခံစားချက်များ**

- မေး။** ။ Catholic Church & S. Communication သင်တန်းအပေါ်ဘယ်လို ထင်မြင်မိပါသလဲ။
- ဖြေ။** ။ အရမ်းကောင်းပါတယ်။ ဒီလို Seminar မျိုးမကြာခဏလုပ်စေချင်တယ်။ **ဖာသာရံဖရန်စစ်စီးနိုင်း(လျှိုင်ကော်)**
- ဖြေ။** ။ ဒီသင်တန်းဟာတန်ဖိုးရှိတဲ့ သင်တန်းတစ်ခုလို့ မြင်မိတယ်။ ပို့ချတဲ့ဆရာရဲ့ အတွေ့ အကြုံသင်တန်းရဲ့အဖိုးမဖြတ်နိုင်တဲ့ အစိတ်အပိုင်းတစ်ခုလို့ မြင်မိတယ်။ သူ့ရဲ့ပညာပေး Game တွေကဘယ်တော့မှ မမေ့နိုင်တဲ့သင်ခန်းစာဖြစ်တယ်။ သူ့ရဲ့သင်ကြားပို့ချမှုက သင်တန်း သူ/သားတွေအားလုံးကို ဖမ်းစားနိုင်ခဲ့တယ်။ **ဖာသာရံသောမတ်စ်ချစ်သား(ဖယ်နံ)**
- ဖြေ။** ။ လာရင်းကိစ္စကအစည်းအဝေးတက်ရန် ဒီရောက်တော့သင်တန်းဖြစ်နေတယ် **ဖာသာရံစိုင်းပျန်း(ကျိုင်းတုံ)**
- ဖြေ။** ။ COMMUNICATION နှင့်ပတ်သက်ပြီး VATICAN မှ RADIO မှာတာဝန်ယူတဲ့ ပုဂ္ဂိုလ်ကိုယ်တိုင်ဆိုတော့ COMMUNICATION FIELD မှာအများကြီးလမ်းညွှန်နိုင်မယ်လို့မျှော်လင့်တယ်။ **ဖာသာရံဂျိုးဇက်ခမ်း(ကလေး)**
- ဖြေ။** ။ ကောင်းတယ်။ များများလုပ်နိုင်လေပိုကောင်းလေလို့မြင်မိပါတယ်။ **ဖာသာရံစတီးဗင်းချစ်သိန်း(ပြည်)**



ဖြေ။ ။ဒီလိုသင်တန်းကအင်မတန်မှတန်းဖိုးရှိတယ်။ ဒီခေတ်ဒီအချိန် (INFORMATION AGE)မှာအသုံးပြုနေတဲ့ ပစ္စည်းအထူးသဖြင့် MEDIA ပစ္စည်းတွေကို အဓိကထားတာ မဟုတ်ဘဲနဲ့ လူသားအချင်းချင်းထိတွေ့ဆက်ဆံမှု ပိုမိုထိရောက်ပြီးတစ်ယောက်နှင့် တစ်ယောက်ရဲ့ လိုအပ်ချက်တွေကို ဒီ COMMUNICATION IS NOT PHONE, COMPUTER, IT IS YOURSELF ဆိုတာ ကိုလည်းသိရတယ်။ ဒီလိုလက်တွေ့ဘဝနဲ့ လာရောက်ဝေမျှ ပေးတဲ့ VATICAN RADIO ကိုယ်စားလှယ်ကိုလည်း အထူးကျေးဇူးတင်ပါတယ်။  
**ဖာသာရုံသြဂတ်စတင်းရွှေ(မော်လမြိုင်)**

ဖြေ။ အင်မတန်ထူးခြားပြီးကောင်းမွန်လှပါသည်။ သင်တန်းပိုချသူ၏ရိုးစင်းသော အသုံး အနှုန်းနှင့်ထိရောက်စွာပို့ချနိုင်မှုကြောင့်သင်တန်းသားများကိုဆွဲဆောင်နိုင်တယ်လို့ယူဆ ပါတယ်။ ပို့ချချက်များအားလုံးရိုးရိုးလေးဟုထင်ရသော်လည်း အလွန်ဆန်းပြားစွာ ပို့ချပေး နိုင်တဲ့ MR.SEAN ကိုလည်းအထူးကျေးဇူးတင်မိပါတယ်။ လူတိုင်းသင်တန်း တစ်ခုလုံး အစမှအဆုံးထိ စိတ်ပါဝင်စားစွာပါဝင်နိုင်တာကို ထူးခြားစွာတွေ့ရှိရပါတယ်။  
**ဖာသာရုံ ဘာစီလီယိုစိုးလင်းအောင်(တောင်ငူ)**

ဖြေ။ အလွန်ကောင်းပြီး အမှန်တကယ်အကျိုးရှိသော လက်တွေ့ကျထိရောက်သော သင်တန်းဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီး၏ ရုံးတော်မှတာဝန်ရှိပုဂ္ဂိုလ်တစ်ဦး လာရောက် ပို့ချသော သင်တန်းဖြစ်ပါသဖြင့် မိမိဘဝတွင်အလွန်ရှားပါးသော သင်တန်းကို တက် ရခြင်း ဖြစ်ပါသည်။ ထူးခြားသောအခွင့်အရေးရရှိခြင်း ဖြစ်ပါသည်။ VATICAN ရုံးတော်မှလာရောက်ပို့ချသော သင်တန်းဖြစ်သဖြင့် မမှားမယွင်းနိုင်သော အခြေအနေ များနှင့် အသင်းတော်တစ်ခုလုံးအတွက် လိုအပ်သောဆက်သွယ်ရေးလုပ်ငန်း အကြောင်း နှင့် ကောင်းသောဆက်သွယ် ရေးသမားတစ်ဦး၏ ရှိသင့်ရှိအပ်သောအခြေအနေများကို

**(၂) မေး။ ။ လူထုဆက်သွယ်ရေးသင်တန်းမှ ဘယ်လိုအကျိုးကျေးဇူးတွေရရှိခံစားလိုက်ရပါသလဲ။**

ဖြေ။ ။အများကြီးအထောက်အကူပြုတယ်။ Social Communication ရဲ့တန်ဖိုးတွေ ပိုမိုသိလာတယ်။ ဖာသာရုံဖရန်စစ်စိုးနိုင်(လွိုင်ကော်)

ဖြေ။ ။ဒီသင်တန်းမှတစ်ခြားသင်တန်းမှာမရရှိခဲ့ဖူးတဲ့ပညာပေး GAMEရဟန်းမင်းကြီး ဖရန်စစ်ရဲ့ရိုးရှင်းသောဘဝ အစေခံမှုနှင့်နိမ့်ချမှု၊ ဥပမာတွေဟာရင်ကို ထိရစေပြီး ရင်ထဲအမြဲ ကျန်ခဲ့စေနိုင်ခဲ့တယ်။ သူ့ရဲ့စီငါးလုံး (5C)ကတော့ ဘဝမှာ အရေးကြီးတဲ့ အရာတစ်ခုလို့ ခံယူပါတယ်။**ဖာသာရုံသောမတ်စ်ချစ်သား(ဖယ်ခုံ)**

ဖြေ။ ။သင်တန်းတက်ဖို့မရည်ရွယ်ခဲ့ဘဲတက်ဖြစ်တဲ့အခါ မမျှော်လင့်တဲ့သင်ကြားနည်း နှင့် သင်ခန်းစာများ လက်တွေ့ဆင်းသင်ခန်းစာများကြောင့် အသိတရားတွေ တိုးခဲ့ပြီး အိပ်နေတဲ့စိတ်၊အိုသွားတဲ့စိတ်တွေပြန်နိုးကြားလန်းဆန်းခွင့်ရတယ်။ကျေးဇူးပါ။  
**ဖာသာရုံစိုင်းပျန်း(ကျိုင်းတုံ)**

ဖြေ။ ။ ကျွန်ုပ်တို့ နိုင်ငံအခြေအနေနှင့် သာသနာ့ဆက်သွယ်ရေးဦးဆောင်သူတွေရဲ့ လိုအပ်မှုကိုဥပမာတွေ၊သူ့အတွေ့အကြုံနှင့်ပေးသွားတာဟာ သိပ်ကောင်းတယ်။ သုံးရက် အတွင်းရလိုက်တဲ့အသိတရား၊ဗဟုသုတက သုံးနှစ်သင်လည်းမရနိုင် တဲ့အရာတွေပါ။  
**ဖာသာရုံကျိုးဇော်ခမ်း(ကလေး)**

ဖြေ။ ။မထင်မှတ်တဲ့အရာတွေဟာလည်းအရေးကြီးတယ် အလေးထားရမယ် ဒါတွေ ကိုလူထုဆက်ဆံရေးမှာ အသုံးပြုတတ်ရမယ် ဆိုတာသိလာပါတယ်။  
**ဖာသာရုံစတီးဗင်း ချစ်သိန်း(ပြည်)**

ဖြေ။ ။ကိုင်တွယ်အသုံးပြုနေတဲ့ အထူးသဖြင့် PHONE, COMPUTER, တွေကိုမသိ နား မလည်တဲ့အခါ ဒီပစ္စည်းတွေကိုပဲသုံးရင် ပိုပြီး ဆက်သွယ်ရေးကောင်းတယ်လို့ ထင်ခဲ့ တယ်။ ဒါပေမဲ့ဒီသင်တန်းတက်ခြင်းအားဖြင့် လူကအဓိကဆက်သွယ်ရေး ဆိုတာကို လည်း သိလာရတယ်။ တစ်ခါတစ်ရံ ဒီ PHONE, COMPUTER တွေကို ကောင်းကျိုး နဲ့ဆိုးကျိုးတွေကို ဆိုးကျိုးဖက်ပိုများပြီး အသုံးပြုမိတယ်။ ဒီသင်တန်းပေးတဲ့ သင်ခန်း စာကတော့ PHONE , COMPUTER ဖြင့်ကိုယ့်မှာရှိတဲ့ ဘုရားရဲ့ကျေးဇူးတော်တွေကို ကိုယ်ကိုယ်တိုင် ဖန်တီးပြီး လုပ်ဆောင်ရတဲ့အကြောင်း ကိုလည်းသိရှိခံစားလာရတယ်။  
**ဖာသာရုံသြဂတ်စတင်းရွှေ(မော်လမြိုင်)**

ဖြေ။ ။ အကျိုးကျေးဇူးကတော့အများကြီးပါပဲ ဆက်သွယ်မှုနည်းပညာအမျိုးမျိုး COMMUNICATION ဆိုတာစက်မှုပစ္စည်းများအသုံးပြုမှုတစ်ခုတည်းမဟုတ်ပဲ ဘုရား ပေးတဲ့ ကျေးဇူးတော်များဖြစ်တဲ့အပြင်၊ အကြား၊ အထိအတွေ့စသည်များကို အခြေခံပြီး အသုံးပြု နိုင်ကြောင်း သိရှိရပါသည်။အခြားသောဘာသာရေး၊ လူမှုရေး၊ အိမ်ထောင်ရေး

ထင်ထင်ရှားရှား သိရှိခံစား မြင်နိုင်အောင်ခေါ်ဆောင်ပေးသောသင်တန်းဖြစ်သည်ဟု ထင်မြင်မိပါသည်။  
**ဖာသာရုံပါစကားတူးကျ(ဗန်းမော်)**

ဖြေ။ ။Mr.Sean Patrick ကဲ့သို့မီဒီယာပိုင်း၌ ကျွမ်းကျင်ရုံသာမက ကက်သလစ် အသင်းတော်၏ ဗဟိုဌာနချုပ် Vatican Radio English Section မှာ တာဝန်ခံအဖြစ် လက်တွေ့ တာဝန်ထမ်းဆောင်နေသော မီဒီယာသမား၊ သင်တန်းဆရာ၏ပို့ချချက်ဖြစ် ခြင်းကြောင့်အခြားသော Media သင်တန်းများထက် ဤသင်တန်းကပိုပြီးလက်တွေ့ကျ၊ အကျိုးရှိတယ်လို့ထင်ပါတယ်။  
**ဖာသာရုံဂျိမ်းဘရန်ကျ(လားရှိုး)**

ဖြေ။ ။အားလုံးချုံ့ကြည့်ရင် Communication ကို အများကြီးလုပ်ဖို့ လိုတယ်လို့ မြင် တယ်။ သင်တန်းတစ်ခုလုံးအစအဆုံးအင်မတန်ကောင်းပါတယ်။ တက်တဲ့သူများစိတ် ဝင်စားမှုရှိသလို သင်ကြားပေးတဲ့သူလဲအင်မတန်ကောင်းပါတယ်။  
**ဖာသာရုံပီတာ ခါးအောင်တူး(မြစ်ကြီးနား)**

ဖြေ။ ။ ဒီသင်တန်းမှာ ပါဝင်ခွင့်ရတဲ့အတွက်အထူးပဲကျေးဇူးတင်တယ်။ သင်တန်းမှာ ပို့ချပေးတဲ့ပုဂ္ဂိုလ်တွေရော၊ သင်တန်းဖြစ်မြောက်ဖို့ အဖက်ဖက်မှပါဝင် ဆက်ကပ်ကူညီ ပေးတဲ့ပုဂ္ဂိုလ်ကြီးငယ်များအားလုံးကိုလဲကျေးဇူးတင်တယ်။ အားရတယ်။ ကျေနပ်တယ်။ ပို့ချပေးတဲ့ ပုဂ္ဂိုလ်ရော၊သင်တန်းသူ၊သင်တန်းသားတွေအားလုံးလဲတက်ကြွမှုရှိကြတယ်။  
**ဖာသာရုံစတီးဗင်းမျိုးလေး(တောင်ကြီး)**

ဖြေ။ ။အရမ်းကောင်းပြီးအကျိုးအမြတ်အများကြီးရတယ်။ ကျွန်ုပ်တို့အားလုံးဟာ မီဒီ ယာနှင့် ဆက်သွယ်ရေးအကြောင်းကိုသိထားသင့်ပါတယ်။  
**ဖာသာရုံလောရင်းစ် (ရန်ကုန်ကိုယ်စား)**

ဗဟုသုတများ၊ ဥပမာ-(ဘုရားနှင့်လူဆက်သွယ်မှု) လူလူချင်း ဆက်သွယ်မှု- (နားလည် မှုလွဲမှားလျှင် ဆက်သွယ်မှုပျက်တတ်ကြောင်း) ဖာသာရုံ ဘာစီလီယို စိုးလင်း အောင် (တောင်ငူ)

ဖြေ။ ။ထိရောက်သော၊ ကောင်းသောဆက်သွယ်ရေးသမားတစ်ယောက်၌ ရှိသင့် သောအခြေအနေ စိတ်နေသဘောထား၊ မြန်ဆန်မှု (ရသောအချိန်အတွင်း ဖြစ်မြောက် အောင်လုပ်ခြင်း)စသည့်အရည်အသွေးလိုအပ်ချက်များကိုနားလည်လာရပါသည်။  
**ဖာသာရုံပါစကားတူးကျ(ဗန်းမော်)**

ဖြေ။ ။သင်တန်းကိုစိတ်ပါဝင်စားစွာပါတက်ရောက်နားထောင်ခဲ့ကြတဲ့ ဆရာတော်ကြီး များ၊ ဘုန်းတော်ကြီးများ၊ ကိုရင်၊သီလရှင်များအားလုံး မိမိတို့၏သိုးစုဘာသာ ဝင်များအား Media ကိုအသုံးပြုပြီးဘုရားသခင်၏ သတင်းကောင်းတရားတော်ကို ထိရောက် စွာဟောပြော သက်သေခံနိုင်အောင် ယခင်ထက်ပိုပြီး စိတ်ဝင်စား၊ ကြိုးစားလာတာကို မြင်ရတော့မယ်လို့မျှော်လင့်ပါတယ်။  
**ဖာသာရုံဂျိမ်းဘရန်ကျ(လားရှိုး)**

ဖြေ။ ။လူတွေအတွက်လက်တွေ့ လုပ်ငန်းလုပ်တယ်လို့ခံစားတယ်။ ရှိတဲ့ရနိုင်တဲ့ မီဒီ ယာအားလုံးကိုအသုံးပြုရမယ်။ တစ်ယောက်ထဲလုပ်လို့မရဘူး။ အများနဲ့ ဝိုင်းဝန်းလုပ်ရ မယ်။  
**ဖာသာရုံပီတာ ခါးအောင်တူး(မြစ်ကြီးနား)**

ဖြေ။ ။ အကျိုးတွေတော့ အများကြီးပဲ ကိုယ်မျှော်မှန်းတာထက် အများကြီးရခဲ့တယ်။ လက်လှမ်းမမှီတဲ့အရာတွေ၊ အတွေးအခေါ်တွေ၊ အဆင့်မြင့် တဲ့အရာတွေနဲ့ပိုချတာ မဟုတ်ပဲ။ ရိုးရိုးလေးနဲ့နားလည်အောင်ပို့ချပေးသွားတဲ့အတွက် ကိုယ့်အတွက်အများ ကြီးကျန်တာပေါ့နော်။ မလာခင်တုန်းက S.Communication ဆိုတာ ပစ္စည်း၊ စက် ကိရိယာတွေစုံမှ အလုပ်လုပ်နိုင်တဲ့အရာလို့ ထင်ခဲ့ပေမဲ့ တကယ့် S.Communication ဆိုတာကိုယ့်ရဲ့စိတ်ရင်းစေတနာပဲလို့ သိလာရတယ်။  
**ဖာသာရုံစတီးဗင်းမျိုးလေး(တောင်ကြီး)**

ဖြေ။ ။ Media and Communication သင်တန်းများကိုခဏခဏ သင်တန်း ပေးခြင်းဟာ Catholic Church မြန်မာပြည်မှာရှိသော ဦးဆောင်နေသော လူများအတွက် အရမ်းအရေးပါ လိုအပ်ပါတယ်။အရမ်းလည်းကောင်းပါတယ်။ ဒီလိုသင်တန်း ပြုလုပ်ပေး တဲ့ နေရာမှာ ပြည်ပမှပညာရှင်များကိုဖိတ်ခေါ်သင်ကြားပေးခြင်းကလည်း အရမ်းကောင်း ပါတယ်။ ဒီလိုသင်တန်းပြုလုပ်ပေးတဲ့နေရာမှာ ပြည်ပမှပညာရှင်များကို ဖိတ်ခေါ်သင် ကြားပေးခြင်းကလည်းအရမ်းကောင်းပါတယ်။  
**ဖာသာရုံလောရင်းစ် (ရန်ကုန်ကိုယ်စား)**



**(၃)မေး။ ။သင်တန်းပြီးသွားချိန်မှာရော ရှေ့ဆက်ပြီးဘာတွေလုပ်ဆောင်ဖို့ ရင်ထဲမှာဖြစ်ပေါ်မိပါ သလဲ။**

- ဖြေ။** ။ ရလာခဲ့တဲ့အသိတရားတွေကိုလက်တွေ့ဘဝမှာ ကျင်းသုံးပါမယ်။  
**ဖာသာရ်ဖရန်စစ်စိုးနိုင်(လွိုင်ကော်)**
- ဖြေ။** ။ လူနဲ့ဘုရားကြားမှာ စစ်မှန်တဲ့ MEDIA အဖြစ် LIFE OF SIMPLICITY SERVICE AND HUMILITY အားဖြင့် အသက်ရှင်ချင်ပါတယ်။  
**ဖာသာရ်သောမတ်စ်ချစ်သား(ဖယ်နံ)**
- ဖြေ။** ။ကိုယ့်တာဝန်ဆိုတာထက် အများအကျိုးရှိဖို့အရာများဖို့ဆိုတဲ့စိတ်နဲ့ ပေးဆပ်လုပ်ဆောင်သွားရန်စိတ်ပြင်းပြပါတယ်။ လုပ်နိုင်ဖို့ကြိုးစားကြည့်ပါမယ်။  
**ဖာသာရ်စိုင်းပျန်း(ကျိုင်းတုံ)**
- ဖြေ။** ။ သာသနာ WEBSITE နှင့် ရုံး FACEBOOK ACCOUNT ကနေ SHORT VIDEO CLIP တွေနှင့် MESSAGE ပေးနိုင်အောင် ကြိုးစားမယ်။  
**ဖာသာရ်ကျီးဇက်ခမ်း(ကလေး)**
- ဖြေ။** ။လုပ်ချင်စရာတွေအများကြီးပါ ဒါပေမဲ့ ကိုယ်တတ်နိုင်တဲ့အတိုင်းအတာထိပဲ လုပ်နိုင်ပါမယ်။**ဖာသာရ်စတီးဗင်းချစ်သိန်း(ပြည်)**
- ဖြေ။** ။သာသနာလူထုဆက်သွယ်ရေးတာဝန်ခံတစ်ယောက်အနေနဲ့ ဒီသင်တန်းမှာ ရရှိထားတဲ့ အသိပညာတွေကို အခွင့်အရေးကြိုရင်ကြိုသလို၊ ဘာသာရေး အထူးသဖြင့် လူငယ်တွေကိုပြန်ပြီး ဒီထက်ပိုပြီးကောင်းတဲ့ ကိုယ်ကိုတိုင်သူများ နဲ့ ထိတွေ့ဆက်ဆံတဲ့အခါမှာ လိုအပ်ချက်တွေကိုသိဖို့ အသိထဲအမြဲထား ဆက်သွယ်ဆက်ဆံမယ်။ **ဖာသာရ်ဩဂတ်စတင်းရွှေ(မော်လမြိုင်)**
- ဖြေ။** ။သင်ကြားပေးသူ၏ ပိုချမှုနည်းပညာ (C) ငါးလုံးမေးခွန်းငါးခုစသည့် အကျိုးကျေးဇူးများစွာရရှိပါတယ်။ကိုယ့်သာသနာမှာ လူငယ်တွေနဲ့သော်လည်းကောင်း၊ လူကြီးများနဲ့သော်လည်းကောင်း ကျောင်းသူကျောင်းသားများနဲ့ သော်လည်းကောင်း

- ကောင်းပြန်ပြီးဝေငှနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။** **ဖာသာရ်ဘာစီလီယိုစိုးလင်းအောင်(တောင်ငူ)**
- ဖြေ။** ။အမှန်တကယ်ထိရောက်သော ဆက်သွယ်ရေးသမားကောင်းဖြစ်နိုင်ရန်၊ မိမိ၏ သာသနာကိုမိမိဒီယာအားဖြင့် ပိုမိုကျယ်ကျယ်ပြန့်ပြန့် အချင်းချင်းချိတ်ဆက်နိုင်သော သာသနာဖြစ်လာအောင်ဆောင်ကျဉ်းမည်ဟု ရင်ထဲတွင်ဖြစ်လာမိသည်။  
**ဖာသာရ်ပါစကားတူးဂျာ(ဗန်းမော်)**
- ဖြေ။** ။မိမိတို့ရရှိထားတဲ့ယုံကြည်ခြင်း၊ ဘာသာတရား၏ သွန်သင်ချက်၊ လမ်းညွှန်မှုများကို ဘာသာဝင်များကိုသာမက လူသားထုအားလုံးကိုသိအောင် သက်သေခံ၊ ဝေမျှ၊ဟောပြောနိုင်ဖို့ရန်မှာ Media ကိုအသုံးပြုရမယ်ဆိုတာကို သိလာရတဲ့အတွက် ထိရောက်စွာ Media ကိုအသုံးပြုရမယ်ဆိုတာကို သိလာရတဲ့အတွက် ထိရောက်စွာMedia ကိုအသုံးပြုနိုင်အောင် ဆက်လက်လေ့လာဖို့ ဆုံးဖြတ်ထားပါတယ်။**ဖာသာရ်ကျီးဘရန်ဂျာ(လားရှိုး)**
- ဖြေ။** ။ Short Video Clip လုပ်ပြီး ပညာပေးဗီဒီယိုဇာတ်လမ်းလုပ်မယ်၊ Online နှင့် Facebookမှာတင်မယ်။မိမိဒီယာလုပ်ငန်းမှာအခုထက် ပိုအလုပ်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။လက်တွေ့ကိုပိုလုပ်ရမယ်။**ဖာသာရ်ပီတာခါးအောင်တူး(မြစ်ကြီးနား)**
- ဖြေ။** ။ကိုယ်တတ်နိုင်သလောက်လူတိုင်းကို မှန်ကန်တဲ့ information တွေပါပေးချင်တယ်။ Social Media ကိုအသုံးပြုပြီးတော့သတင်းကောင်း တွေဖြန့်ဝေမယ်။  
**ဖာသာရ်စတီးဗင်းမျိုးလေး(တောင်ကြီး)**
- ဖြေ။** ။ရရှိလာသောအသိ နည်းပညာနှင့် နည်းလမ်းများကို အသုံးပြုပြီးကမ္ဘာမြေကြီးအတွက် သာသနာအတွက်နှင့် အားလုံးအတွက် အကျိုးရှိသောထိရောက်သော လုပ်ဆောင်မှုများကို လုပ်ဆောင်သွားချင်ပါတယ်။  
**ဖာသာရ်လောရင်းစံ(ရန်ကုန်ကိုယ်စား)**

**ရဟန်းဝါတော်(၂၅)နှစ်ပြည့်ငွေစင်ကျူဘီလီရှင်ဖာသာရ်နှင့်တွေ့ဆုံမေးမြန်းခြင်း**



**OSC။** ။အရင်ဦးဆုံးဖာသာရ်ရဲ့အမည်၊ သာသနာနဲ့ဖာသာရ် ယခုလက်ရှိအမှုတော်ထမ်း ဆောင်နေရတဲ့ အပိုင်းလေးပြောပြပေးပါလားရှင့်။  
**ဖြေ။** ။ဖာသာရ် Angelo Sai Pyan ပါ။ ကျိုင်းတုံသာသနာကပါ။ လက်ရှိတာဝန်အနေနဲ့ ကတော့ P.P Cathedral ကျောင်းထိုင်၊ OSC director အနေနဲ့ အမှုတော်ထမ်းဆောင်နေပါတယ်။

**OSC။** ။တပည့်တော်မ သိချင်တာက ဖာသာရ်အနေနဲ့ အခွေတော်တော်များများ ထုတ်ပြန်လို့သိရတယ်။ အခုလည်းသိချင်သွင်းနေတာတွေတယ်။ အခုအခွေနဲ့ဆို ဘယ်နှစ်ခွေမြောက်ပြီလဲရှင့်။  
**ဖြေ။** ။ခုသွင်းနေတဲ့ အခွေနှင့်ဆိုရင် - မြန်မာလိုဘဲ (၅)ခွေဖြစ်သွားပါပြီ။ (၅)ခွေမြောက်ပေါ့။

**OSC။** ။ Trinita Studio ကိုပထမဆုံးအကြိမ်အဖြစ်၊ အခွေသွင်းဖူးတယ်ဆိုတော့ အဆင်ပြေလား၊ ကျေနပ်မှုရှိရဲ့လားရှင့်။  
**ဖြေ။** ။ အပြင်အဆင်နှင့်တပ်ဆင်ထားတဲ့ စက်များဟာ အင်မတန်မှ ခေတ်မီပါတယ်။ သဘောကျလှပါတယ်။

**OSC။** ။အခုသွင်းတဲ့အခွေကိုဘယ်အချိန်လောက်ထုတ်ဝေမလဲ၊ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဖြန့်ချိဖို့ရှိလားရှင့်။  
**ဖြေ။** ။ဟုတ်၊ တစ်နိုင်ငံလုံးအတိုင်းအတာနှင့်ဖြန့်ချိမှာပါ။ နောက်နှစ်မှထုတ်ဝေဖြစ်မယ်။

**OSC။** ။ အခုထုတ်ဝေဖို့အခွေကိုအောင်မြင်မှုရှိမယ်လို့ ယုံကြည်ပါသလားရှင့်။  
**ဖြေ။** ။ဘုရားကောင်းကြီးတော်ကြောင့် အောင်မြင်သွားရင် ဝမ်းသာရမှာပါ။ သို့မဟုတ်လည်း စိတ်ပျက်စရာအကြောင်းတော့မရှိပါဘူး။

**မေး။** ။ (၂၅)နှစ်ပြည့်ကျူဘီလီကျင်းပမယ်လို့သိရတယ်။ ဟုတ်ပါသလား။  
**ဖြေ။** ။ နောက်နှစ် (ဧပြီလ)မှ ဆက်ကပ်အသက်တာ - ၂၅ နှစ်ပြည့်မှာပါ။ ဆက်ကပ်အသက်တာ တစ်လျှောက် ခံစားရတဲ့ ကျေးဇူးတော်များစွာအတွက် ကျေးဇူးတင်ခြင်း၊ ဝမ်းမြောက်ခြင်းပွဲတော်တစ်ခုတော့ ကျင်းပမှာဖြစ်ပါတယ်။

**မေး။** ။ ကျူဘီလီနဲ့ ပတ်သက်တဲ့ အနှစ်သာရတစ်ခုခုဝေမျှပေးလို့ရမလား။  
**ဖြေ။** ။ ဆက်ကပ်တဲ့အသက်တာတစ်လျှောက်မှာ လုပ်သင့်သလောက် မလုပ်နိုင်ခဲ့ဘူးလို့၊ ရိုးရိုးလေးဝန်ခံပါတယ်။ လက်ကျန်အချိန်မှာ - ခွန်အားရှိသလောက် လုပ်နိုင်တာရှိသေးရင် ကြိုးစားလုပ်ဆောင်ချင်ပါတယ်။

**မေး။** ။ အနုပညာရှင်တစ်ယောက်အနေနဲ့ ခေတ်လူငယ်တွေကို အနုပညာနဲ့ ပတ်သက်ပြီးစကားတစ်ခွန်းလောက်ပါပေးစေချင်ပါတယ်။  
**ဖြေ။** ။ကိုယ်သိပ်ချစ်မြတ်နိုးတဲ့၊ ဝါသနာပါတဲ့ (အနု)ပညာတစ်ခုခုကို - ပီပီပြင်ပြင် ဇောက်ချလုပ်ကိုင်မယ်ဆိုရင် တစ်နေ့အောင်မြင်မှု ပန်းတိုင်ရောက်မယ်လို့ အားပေးချင်ပါတယ်။



# ကာဒီနယ်ချားလ်စ်ဘို ဖိလစ်ပိုင်နိုင်ငံသို့ကြွရောက်ခြင်း

မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းချုပ် ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုသည် ဖိလစ်ပိုင်နိုင်ငံရှိ East Asian Pastoral Institute, EAPI ၏ နှစ် (၅၀) ပြည့်ကျမ်းတော်ကြီးသို့ ကြွရောက်ပေးပါရန်၊ အထူးဖိတ်ခေါ် ကမ်းလှမ်းမှုဖြင့် ဖိလစ်ပိုင်နိုင်ငံသို့ဇွန်လ (၁၆) ရက်နေ့ကရောက်ရှိ ခဲ့ပါသည်။ ဇွန်လ (၁၈) ရက်၊ စနေနေ့တွင် အထက်ပါကျောင်းတော်ကြီး၏ ရွှေစင်ဂျူဘီလီပွဲတော်သို့ ကြွရောက်ကာ ပရိတ်သတ်ပေါင်းမြောက်များစွာတို့အား၊ စင်မြင့်ထက်မှ၊ ခလုတ်နှိပ်သင်ပုန်း Power Point ဖြင့်ဟောပြောပို့ချပေးခဲ့ကာ မစ္စားတရားတော်မြတ်ကိုလည်းကောင်း၊ ညနေပိုင်းယဉ်ကျေးမှုပွဲတော်တွင် မြန်မာ့ရိုးရာ ဝတ်စုံအပြည့်ဝတ်ခြင်းဖြင့်လည်းကောင်း ပါဝင်

တက်ရောက်ခဲ့ပါသည်။ EAPI တွင် ကာဒီနယ်ချားလ်စ်ဘိုသည် ရန်ကုန်တိုင်းချုပ်ဆရာတော်ကြီးချားလ်စ်ဘိုသည်၊ ၂၀၁၆ ဇန်နဝါရီလက ဖိလစ်ပိုင်နိုင်ငံ ဆီဘူးမြို့တော်တွင် ကျင်းပခဲ့သော နိုင်ငံတကာ ကိုယ်တော်မြတ်ပွဲတော်ကြီးမှ အထင်ကရ ပုံရိပ်များအား ပြန်လည်ဝေငှခြင်းကို (THE SALIENT FEATURES OF EUCHARISTIC CONGRESS ဆိုသည့် ခေါင်းစဉ်ဖြင့်လည်းကောင်း)၊ (IMPACT OF EAPI ON THE PERSONAL LIFE AND MISSION OF CARDINAL CHARLES BO သူ၏သာသနာပြုဘဝနှင့် EAPI ဆက်နွယ်မှုအကြောင်းကိုလည်းကောင်း)၊(JOURNEY AHEAD : The mission from the Burning Bush of Today : I hear my people cry - I have chosen you ဝါသည်သင့်ကို ရွေးကောက်သည်၊ငါ့လူမျိုးတို့၏ငိုကြွေးသံကို ဝါကြားရ

သည်)စသည့် အကြောင်းအရာတို့ ပါဝင်ကာ ရှေ့ဆက်သာသနာပြု ဘဝသက်တာဆိုသည့် အဓိကခေါင်းစဉ်ကြီး သုံးခုဖြင့် ဟောကြား ပို့ချပေးခဲ့ခြင်း ဖြစ်ပါသည်။ မြန်မာပြည်မှ ကျောင်းသူ ကျောင်းသားများအား လက်ခံတွေ့ဆုံအားပေးခြင်း၊ အာဖရိက အသံလွှင့်ဌာနတွင် သတင်းသုံးနေထိုင်ချိန်၊ မောပန်းသည် ဟူ၍ မရှိပဲ၊ ကချင်၊ ကရင်၊ မြန်မာ စသည့် ဘာသာစကား အမျိုးမျိုးတို့ဖြင့် သူ၏ တရားတော်များကို ရောက်ရှိသည့် အခါတိုင်း အသံသွင်းမြွက်ကြားလေ့ ရှိသဖြင့် ယခုအချိန်တွင်လည်း ကချင်ဒေသငြိမ်းချမ်းရေးအတွက် ကာဒီနယ်၏ အထူးမေတ္တာရပ်ခံလွှာကို အာဖရိကမှ ထုတ်လွှင့်ပေးနိုင်ရန် အသံသွင်း ဟောပြောပေးခဲ့ပါသည်။

ဇွန်လ၁၉ရက်၊ တနင်္ဂနွေနေ့တွင် ကာဒီနယ်ကြီး ချားလ်စ်ဘိုသည်၊ ဖိလစ်ပိုင်ရောက် မြန်မာကက်သလစ် မိသားစု MCCC မှ သားသမီးများနှင့် အာဖရိကအသံလွှင့်ဌာနတွင် တွေ့ဆုံကာ၊ တိုးတက်ပြောင်းလဲနေသော အမိမြန်မာနိုင်ငံတော်ကြီးအတွက်နှင့် သာသနာတော်အတွက် နိုင်ငံရပ်ခြားတွင် ပညာသင်ယူသည့် သား၊ သမီးများအနေဖြင့် တစ်ထောင့် တစ်နေရာမှ ပါဝင်ပံ့ပိုးကူညီပေးနိုင်မည့် အကြောင်းတို့ကို ဟောကြားခြင်း၊ ဖိလစ်ပိုင်မှ မြန်မာသားသမီးတို့ ၏ မေးလာသော မေးခွန်းများတို့အား ဖြေကြားခြင်းတို့ကို ပြုလုပ်ပေးခဲ့ကာ ဇွန်လ ၂၀ ရက် တနင်္လာနေ့နံနက်တွင် မြန်မာနိုင်ငံသို့ ပြန်လည် ကြွရောက်သွားခဲ့ပါသည်။ အာဖရိက၊ မြန်မာ

## ကချင်ဒေသငြိမ်းချမ်းပါစေ... မြန်မာပြည်ကြီးအေးချမ်းပါစေ

### ငြိမ်းချမ်းရေးနှင့်ပြန်လည်ရင်ကြားစေရေးအတွက် ကာဒီနယ်ချားလ်စ်ဘို၏မေတ္တာရပ်ခံလွှာ

မြန်မာပြည်သားအပေါင်းတို့ ကာလကြာရှည် ဒုက္ခဆင်းရဲနွမ်းနယ်ခဲ့ရသောဤတိုင်းပြည်၌ ငြိမ်းချမ်းရေးနှင့် ပြန်လည်ရင်ကြားစေနိုင်ရေးအတွက် စိတ်နှလုံးမွန်မြတ်သူအားလုံးတို့၏ ကိုယ်စား ကျွန်ုပ်အရေးတကြီးမေတ္တာရပ်ခံလိုပါသည်။ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတရေး ပိုမိုကြီးစိုးနိုင်စေမည့် အခွင့်အရေးကို အမိအရ အသုံးပြုရန် နိုင်ငံသူ၊ နိုင်ငံသားအပေါင်းတို့ကို ကျွန်ုပ်တို့ကတိအားနိုးဆော်လိုပါသည်။ ဆယ်စုနှစ်(၆)ခုမျှ ဖိနှိပ်ချုပ်ချယ်ခဲ့သောနိုင်ငံရေးစနစ်ဆိုးအလွန်၌ ဒီမိုကရေစီစနစ် ပေါ်ထွန်းခဲ့ပြီ ဖြစ်သည်။ ယင်းအတွက် ရာပေါင်းများစွာသော တက်ကြွလှုပ်ရှားသူ တိုင်းသူပြည်သားတို့ စွန့်လွှတ်အနစ်နာ ခံခဲ့ကြရသည်။ ကျွန်ုပ်တို့အနေဖြင့် ထိုသူတို့၏ ပေးဆပ်မှုအတွက် အထူးပင်ကျေးဇူးတင်ရပါသည်။ နိုင်ငံရေးပါတီများ၊ တပ်မတော်၊ အရပ်ဖွဲ့၊ လူ့အဖွဲ့အစည်းများနှင့် ဘာသာရေးခေါင်းဆောင်တို့၏ အမြော်အမြင်ကြီးမားမှု အတွက်လည်း ချီးကျူးဂုဏ်ပြုလိုပါသည်။ ပြီးပြည့်စုံသော အခြေအနေ တစ်ရပ်ဟု မဆိုနိုင်သော်လည်း လွန်ခဲ့သော (၁၀)နှစ်ကနှင့် စာလျှင် များစွာကွာခြား သွားခဲ့လေပြီ။ ယခုအခါ မြန်မာနိုင်ငံသည် မျှော်လင့်ချက်ရောင်ခြည်သစ်များဖြင့် ကမ္ဘာ့အလယ်၌ မားမားမတ်မတ် ရပ်တည်နေနိုင်တော့မည်ဖြစ်သည်။ သို့ပင်ငြားလည်း ထိုမျှော်လင့်ချက်များ မပြည့်မြောက် နိုင်သေးသောနယ်ပယ် ဒေသများရှိနေသေးသည်။ ထိုသို့ဆိုရာတွင်ကချင်ပြည်နယ်ကို ကျွန်ုပ်ရည်ညွှန်းခြင်း ဖြစ်ပါသည်။ လူပေါင်း

(၁၅၀၀၀၀၀)ကျော်မှာ ဒုက္ခသည် စခန်းများတွင်ခက်ခဲ ကြပ်တည်းစွာ နေထိုင်အသက်ရှင်နေကြရသည်။ လွန်ခဲ့သော(၅)နှစ်အတွင်း ၎င်းတို့၏ဘဝရည်မှန်းချက်များ မှေးမှိန်ပျောက်ကွယ်ခဲ့ရသည်။ တစ်ချိန်က ကိုယ့်မြေကိုယ့်ရေတွင် လူ့ဂုဏ်သိက္ခာ အပြည့်ဖြင့် နေထိုင်ခဲ့ကြသောသူများမှာ ယခုအခါ နေရပ်ဒေသ ရွှေ့ပြောင်းခံဘဝသို့ရောက်ရှိသွားပြီး နိုင်ငံတကာမှ ပေးစာကမ်းစာကို မျှော်နေရရှာသည်။ ထိုသူတို့သွားစရာ အခြားအရပ်ဒေသမရှိပါ။ သူတို့၏နယ်မြေတွင် မိုင်းအပြည့် ချထားပြီးလည်းဖြစ်သည်။ ကာလရှည်ကြာစွာ စစ်ဖြစ်ပွားနေသော်လည်း အောင်နိုင်သူမရှိဘဲ အဖက်ဖက်မှ ဆုံးရှုံးသူများသာ တိုးပွားလာနေသည်။ ထိုဆုံးရှုံးသူများမှာ ဒုက္ခသည်စခန်းများတွင် ဘဝရေတိမ်နစ်နေသော အပြစ်ပဲ့ပြည်သူများသာ ဖြစ်ကြသည်။ မြေမြှုပ်မိုင်းများလည်းနေရာအနှံ့ရှိနေကြသည်။ လူငယ်လူရွယ်များမှာလည်း လူကုန်ကူးမှု သားကောင်ဘဝသို့ ကျရောက်ကာ လောကဓရသို့ သက်ဆင်းကြရသည်။ မူးယစ်ဆေးကြောင့် တိမ်းပါးသွားရသော ကချင်လူငယ် အရေအတွက်မှာလည်း တိုး၍သာလာနေသည်။ လက်နက်ကိုင်မှန်သမျှ ကသာဘဝသယံဇာတများကို လူယူနေကြသည်။ ကချင်တိုင်းရင်းသားများမှာ ကိုယ့်ခေါင်းမိုးလှဲရန်၊ ကိုယ့်ဝမ်းဝရန် ခက်ခက်ခဲခဲ ရှာဖွေရန်ကမ်းနေချိန်တွင် မိမိတို့ဒေသမှ ကျောက်စိမ်းများကြောင့် ဒေါ်လာကုဇူပေါင်းများစွာ အမြတ်ရရှိသူများက ရရှိနေကြသည်။ ယင်းသည် ပဋိပက္ခများ၏အ

ကြောင်းရင်းပင်ဖြစ်လေသည်။ သင်တို့အားလုံးကို ကျွန်ုပ်အလေးအနက်ထားတောင်း ဆိုလိုပါသည်။ ကျွန်ုပ်သည် နိုင်ငံရေးသမား မဟုတ်ပါ။ လွတ်လပ်စွာ ပြောဆိုခွင့်မရ သောသူများ ကိုယ်စား ကျွန်ုပ်တောင်းဆိုလိုခြင်းသာဖြစ်ပါသည်။ သူတို့ပြောဆိုသည့် တိုင်းရင်းသားစကားအတိုင်း ကျွန်ုပ်ပြောဆိုရင်းသူတို့နှင့် အတူ (၂၂)နှစ် နေထိုင်ခဲ့ပါသည်။ သူတို့၏ ဒုက္ခဆင်းရဲနှင့် သူတို့ကျခဲ့သော မျက်ရည်များကို ကျွန်ုပ်ကောင်းစွာ သိရှိခဲ့ပြီးဖြစ်ပါသည်။ သူတို့ကို စေတနာသဒ္ဓါတရားရက်ရောသူများအဖြစ် ကျွန်ုပ်သိရှိခဲ့သော်လည်းယခုအခါ သူတို့ကို စားစရာ၊ နေစရာနှင့်အထောက်အပံ့များကို မျှော်နေသူများအဖြစ် ကျွန်ုပ်တွေ့မြင်နေရလေပြီ။ ရဲစွမ်းသတ္တိရှိသောတိုင်းရင်းသားမှာ တရားမျှတမှုကင်းမဲ့ခြင်းကြောင့် ဒူးထောက်ခံဘဝသို့ ရောက်ရှိသွားရလေသည်။ အလွန်တစ်ရာပင်ဝမ်းနည်းဖွယ် ကောင်းလှပေသည်။ ၎င်းတို့၏ ကြွယ်ဝသော သဘာဝသယံဇာတ

များမှာ လူပေါင်းစုံ၏ လူယူခြင်းကို ခံနေရသည်။ ထိုသူများထဲတွင် တိုင်းတစ်ပါးသားများလည်း ပါဝင်လေသည်။ သမိုင်းတစ်လျှောက် မျှော်လင့်ချက် အကင်းမဲ့ဆုံးအချိန်တွင် ဒေသခံတို့မှာ သူတို့အား ကူညီမည့်သူကို မျှော်နေရလေသည်။ ထို့ကြောင့် ကျွန်ုပ်၏ချစ်လှစွာသော ညီအစ်ကို မောင်နှမအပေါင်းတို့၊ မြောက်မြားလှစွာသော လူသားတို့၏ အတိဒုက္ခများကြောင့်ကျွန်ုပ်စိတ်ထိခိုက်ခဲ့ရပြီး သနား ကြင်နာမှုကို ပြသကြရန် ၎င်းတို့၏ ကိုယ်စား ကျွန်ုပ်မေတ္တာ ရပ်ခံလိုပါသည်။

**မြည်ဆောင်စကားရသို့ မေတ္တာရပ်ခံလွှာ**

ရိုးသားမှုဖြင့် ငြိမ်းချမ်းရေးကိုဖော် ဆောင်ပါ။ စီစဉ်လျက်ရှိသော (၂၁)ရာစု ပင်လုံညီလာခံကို ပါတီများအားလုံးနှင့် အတူကျင်းပရမည်။ "နိုင်ငံတစ်နိုင်ငံလူမျိုးတစ်ခု၊ ဘာသာတရားတစ်ပါး" ဟူသော အတိတ်က အယူအဆများကို ဖယ်ရှားလျက် တိုင်းရင်းသားပေါင်းစုံ ပါဝင်သော

**အဆက် စာ (၁၇)သို့**





တ (၁၆)မှ အဆက်

ကချင်ဒေသငြိမ်းချမ်းပါစေ... ဖြန့်ဖြူးကြီးပေးချမ်းပါစေ

ဖက်ဒရယ်ပြည်ထောင်စုအဖြစ်သို့ ဦးတည် လျှောက်လှမ်းရန်တောင်းဆိုပါသည်။

တရားမျှတမှုဖြင့် ဖော်ဆောင် သော ငြိမ်းချမ်းရေးသည် အလားအလာ ကောင်းများစွာ ရှိပါသည်။ အဖွဲ့အစည်း ပေါင်းစုံကို တစ်ခုတည်းအဖြစ် ပေါင်းစည်း ခြင်းမှာ အောင်မြင်ရိုးထုံးစံမရှိပေ။ သို့သော် အဖွဲ့အစည်းများကို ရောစပ်ခြင်းမှာဖြစ်နိုင် ချေများစွာရှိပါသည်။ ငြိမ်းချမ်းရေးသည် နိုင်ငံတော်၏ဘာသာတရားဖြစ်ပါစေ။

တရားမျှတမှုသည် နိုင်ငံတော်၏ ဘာသာစကား ဖြစ်ပါစေ။ တိုင်းပြည်အား အမှန်းတရားဆီသို့ ပြန်လည်ဦးလှည့်ရန် ကြိုးပမ်းနေသော အစွန်းရောက်အဖွဲ့ အစည်းများ၏ အားထုတ်ချက်များကို ခုခံ ပေးပါ။ ပြည်ထောင်စု တပ်မတော်အား လည်းယခုထက် တိုင်းပြည် ပိုမိုငြိမ်းချမ်း စေရန်ကြိုးပမ်းပေးပါရန် ကျွန်ုပ်မေတ္တာရပ် ခံပါသည်။ အာဆီယံနိုင်ငံများနှင့် ကမ္ဘာ့ ကုလသမဂ္ဂတို့၏ အကူအညီဖြင့် တိုက်ပွဲ ဖြစ်ပွားနေသော လက်နက်ကိုင်အဖွဲ့များ ကိုငြိမ်းချမ်းရေးစားပွဲပိုင်းဆီသို့ ခေါ်ဆောင် လာပေးပါ။ မြန်မာတပ်မတော်သည် သော် လည်းကောင်း၊ ကေအိုင်အေ လက်နက် ကိုင် တပ်ဖွဲ့သည် သော်လည်းကောင်း အပြီးအပြတ်နိုင်ပွဲရရှိနိုင်မည်မဟုတ်ပါ။

ယင်းအတွက် သမိုင်းကြောင်း သက်သေအခိုင်အမာ ရှိနေပါသည်။ ထို့ ကြောင့် အပြစ်မဲ့ ပြည်သူပြည်သားတို့၏ ဒုက္ခဆင်းရဲများ ထပ်မံမတိုးပွား ပါရစေ ကြောင်း မေတ္တာရပ်ခံအပ်ပါသည်။

ကချင်ပြည်နယ်မှလက်နက်ကိုင်အဖွဲ့များသို့ ဗေဒနာရပ်ခံလွှာ

ကေအိုင်အို၊ ကေအိုင်အေနှင့် အခြား သော လက်နက်ကိုင် အဖွဲ့အစည်းများ သည် မိမိတို့အထွဋ်အမြတ် ထားသော အကြောင်းခြင်းရာများအတွက် ကြီးမားစွာ ပေးဆပ်ခဲ့ကြပြီးဖြစ်သည်။

သင်တို့၏လူမျိုး အကြားတွင်သင်တို့သည် သမိုင်းတွင်ရစ်ပြီ ဖြစ်သည်။ ကြံ့ကြံ့ခံကာ ခုခံခြင်းဖြင့်သင်တို့၏ တောင်းဆိုသံကို အများသူငှာ ရှင်းရှင်းလင်းလင်း သိရှိခဲ့ ကြပြီး ဖြစ်သည်။ သို့ရာတွင် ဤစစ်ပွဲများ ကြောင့် ရည်မှန်းချက် ပြီးမြောက်ခြင်း မျိုးမရှိနိုင်ပါ။

ထို့ကြောင့်ငြိမ်းချမ်းရေးလမ်းစဉ်ကို လိုက်ရန်၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၌ ပါဝင်ရန် ကျွန်ုပ်တောင်းဆိုလိုပါသည်။ ၂၁ ရာစု ပင်လုံညီလာခံမှာ မည်သည့်အဖွဲ့ အစည်းမျှ လက်လွှတ်မခံသင့်သော အခွင့် အရေးဖြစ်ပါသည်။

နေရပ်ရွေ့ ပြောင်းခံရသောဒုက္ခသည် စခန်းများသို့ ကျွန်ုပ်သွားရောက်ကြည့်ရှုခဲ့ ပါသည်။ သူတို့သည်မိမိတို့နေရပ်ဒေသသို့ ပြန်သွားရန် ဆန္ဒပြင်းပြ နေကြပါသည်။

-ထိုဒေသတွင် သူတို့ငြိမ်းချမ်းစွာ နေထိုင်ခဲ့ ကြပါသည်။ သို့သော် လက်နက်ကိုင်အဖွဲ့ အစည်းပေါင်းစုံက ၎င်းတို့၏ ကျေးရွာများ တစ်ဝိုက်မိုင်းများချထားခြင်းကြောင့် နေရပ် ပြန်လိုသောဆန္ဒမှာ မဖြစ်နိုင်ပါ။ ဒုက္ခသည် စခန်းများတွင်လည်း စစ်ပွဲအကြောင်းထပ် မကြားလိုတော့ပါ။ ဒုက္ခသည် ဘဝသည် ကချင်လူမျိုးတို့၏ ကြွယ်ဝလှသော ယဉ် ကျေးမှုကိုဖျက်ဆီးလျက်ရှိပါသည်။ လူကုန် ကူးခြင်းနှင့် မူးယစ်ဆေးဝါးကို မည်သူမျှ မထိန်းချုပ်နိုင်ပါ။ မျိုးဆက်သစ်များ၏ဘဝ မှာလည်း အန္တရာယ်များလွန်းလှသည်။ သို့ဖြစ်လျှင် အဘယ်ကြောင့် စစ်ပွဲဆင်နွှဲရ ဦးမည်နည်း။

ဘာသာရေးခေါင်းဆောင်များသို့ ဗေဒနာရပ်ခံလွှာ

ကချင်လူမျိုးအများစုမှာ ခရစ်ယာန် များဖြစ်ကြသည်။ ၎င်းတို့တွင် နှစ်ခြင်းများ၊ ကက်သလစ်များနှင့် အခြားသောဂိုဏ်းကွဲ ခရစ်ယာန်များ ပါဝင်ကြသည်။ သင်တို့၏ လူမျိုး အကူအညီလိုအပ်နေသော အချိန် တွင် သူတို့နှင့်အတူ လိုက်ပါရှိနေပေးခြင်း အတွက် သင်တို့အား ကျွန်ုပ်ချီးကျူးပါ သည်။ သို့ရာတွင် ထိုသူတို့ကိုယ်တိုင်က အောက်ပါအတိုင်း မေးခွန်းထုတ်နေကြ သည်။ ဤစစ်ပွဲကာလတွင် ဘာသာရေး ခေါင်းဆောင်များ မည်သို့ လုပ်ဆောင်ပေး နိုင်သနည်း။ ကျွန်ုပ်တို့သည် နိုင်ငံတကာ အထောက်အပံ့များကို သူတို့ထံ ပေးဝေ သော NGO အဖွဲ့အစည်းများမဟုတ်ပါ။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းက ငြိမ်းချမ်းရေး ဖြင့်တရားမျှတမှုလမ်းစဉ်ဖြင့် ဖော်ဆောင် ရန် လမ်းညွှန်နေပါသည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအတွက် ကျွန်ုပ်တို့မည်မျှ လုပ်ဆောင်ခဲ့ပါသနည်း။ ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် တက်ကြွစွာ မပါဝင် ခြင်းကြောင့် ကျွန်ုပ်တို့၏ လူမျိုးအတွက် တာဝန်မကျေဟု ကျွန်ုပ်တို့ခိုင်မာစွာ ခံစားရ ပါသည်။ ကျွန်ုပ်တို့ထံမှ တစ်ချို့ဆိုလျှင် စစ်ပွဲကို တစ်ခုတည်းသော ဖြေရှင်းနည်း အဖြစ်ပင် ရှုမြင်နေကြသည်။ ပုပ်ရဟန်း မင်းကြီး ယောဟန်ပေါလု(၂)က စစ်ပွဲဟု သည်အမြဲတစေ မတရားမှုဖြင့် ပြည့်နေ တတ်သည်ဟု မိန့်ဆိုဖူးပါသည်။ တရား သောစစ်ပွဲဟူ၍မရှိပါ။ သွေးစွန်းသောဖြစ် ရပ်အတွက် အပြစ်ကင်းကြောင်း တရား ဓမ္မနည်းဖြင့် သက်သေမပြနိုင်ပါ။ သူတို့ သည် ကြိုးစားရုန်းကန်ရင်း လက်နက်ကိုင် ခုခံသူများဖြစ်လာကြသည်။ သို့သော် စစ်ပွဲ သည် နောက်ဆုံးမှာသာ ရွေးချယ်ရမည့် အရာဖြစ်သည်။ လက်နက်ကိုင် ခုခံခြင်း လမ်းစဉ် တစ်ခုတည်းကိုသာ စွဲကိုင်ပါက ယင်းကို တရားမျှတသည်ဟု ပြော၍မရ နိုင်ပါ။ ကျွန်ုပ်တို့သည် ဂိုဏ်းကွဲခရစ်ယာန် အချင်းချင်း ခွဲခြားစွာ ဆက်ဆံသည်ကို ရေငံနှုတ်ပိတ် နေခဲ့ကြသည်။ ဒုက္ခသည်



-စခန်းများမှာ ဂိုဏ်းကွဲခရစ်ယာန်များ ပဋိ ပက္ခ ဖြစ်ပွားရာ ဒေသဖြစ်လာသည်ကို လက်ပိုက်ကြည့်နေခဲ့ကြသည်။

ခရစ်တော်သည် ကွဲပြားနေပါသလော။ အန္တရာယ် မပြုသော အပြစ်မဲ့ပြည်သူများ မှာ လက်နက်ကိုင်တပ်ဖွဲ့တိုင်းကို ဩဇာ ခံရပြီး မိမိတို့သားသမီးများကို စစ်ပွဲထဲသို့ ထည့်ပေးလိုက်ရသော အခါတွင်လည်း ကျွန်ုပ်တို့ထံမှ တစ်ချို့မှာ တိတ်ဆိတ်နေခဲ့ ကြသည်။

တရားဟောဆရာ မာတင်လူသာကင်း ဂျူနီယာ၏ စကားကို ကျွန်ုပ်တို့ပြန်လည် အမှတ်ရသင့်သည်။ ထိုစကားမှာ "ယခုမျိုး ဆက်သည် ဆိုးသွမ်းသူတို့၏ မကောင်း သောလုပ်ရပ်အတွက် ငိုကြွေးရမည်မ ဟုတ်ဘဲ စိတ်ထားကောင်းမွန်သူတို့ ရေငံ နှုတ်ပိတ်နေခြင်းအတွက် ငိုကြွေးရလိမ့် မည်"ဟူ၍ ဖြစ်လေသည်။ ကျွန်ုပ်တို့၏ လူမျိုးအား အစိုးရကဖြစ်စေ၊ အခြားသော လက်နက်ကိုင် အဖွဲ့အစည်းက ဖြစ်စေ မတရားဖိနှိပ်ခြင်းကို ကျွန်ုပ်တို့ ဤအတိုင်း ကြည့်မနေသင့်ပေ။ သိုးထိန်းခေါင်းဆောင် များဖြစ်သောကျွန်ုပ်တို့သည် အထူးသဖြင့် အကာအကွယ် လိုအပ်သောသူများနှင့် အတူရှိနေရပေမည်။

ကချင်တိုင်းရင်းသားတိုင်း၏ မျက် ရည် များကို သုတ်ပေးရမည့် အချိန်ရောက် လာ လေပြီ။ စစ်ပွဲဆင်နွှဲခြင်းဖြင့် ထိုသို့မလုပ် ဆောင်နိုင်ပေ။ ဘာသာရေး ခေါင်းဆောင် များအနေနှင့် ပြဿနာများကို ငြိမ်းချမ်း သောနည်းဖြင့် အဖြေရှာနိုင်ကြောင်း ယုံ ကြည်ရန် လိုအပ်သည်။ ငြိမ်းချမ်းရေးသည် ဘာသာတရား အားလုံး၏ မဂ္ဂိုဏ်းပင်ဖြစ် လေသည်။ လူသားတိုင်းသည် ညီအစ်ကို မောင်နှမများဖြစ်ကြသည်။ နှစ်ခြင်းအသင်း တော်နှင့် ကက်သလစ် အသင်းတော်မှ ဘာသာရေးခေါင်းဆောင် မိတ်ဆွေများကို ကျွန်ုပ် ပန်ကြားအပ်ပါသည်။ "ငြိမ်းချမ်းရေး အတွက် ကြိုးပမ်းဆောင်ရွက်သော သူတို့ သည် မင်္ဂလာရှိကြ၏"။ ငြိမ်းချမ်းရေး နိုင်ပါ။ ကျွန်ုပ်တို့သည် ဂိုဏ်းကွဲခရစ်ယာန်

-အချင်းချင်း ခွဲခြားစွာ ဆက်ဆံသည်ကို ရေငံနှုတ်ပိတ် နေခဲ့ကြသည်။ ဒုက္ခသည် စခန်းများမှာ ဂိုဏ်းကွဲခရစ်ယာန်များ ပဋိ ပက္ခ ဖြစ်ပွားရာ ဒေသဖြစ်လာသည်ကို လက်ပိုက်ကြည့်နေခဲ့ကြသည်။

ခရစ်တော်သည် ကွဲပြားနေပါသလော။ အန္တရာယ် မပြုသော အပြစ်မဲ့ပြည်သူများ မှာ လက်နက်ကိုင်တပ်ဖွဲ့တိုင်းကို ဩဇာ ခံရပြီး မိမိတို့သားသမီးများကို စစ်ပွဲထဲသို့ ထည့်ပေးလိုက်ရသော အခါတွင်လည်း ကျွန်ုပ်တို့ထံမှ တစ်ချို့မှာ တိတ်ဆိတ်နေခဲ့ ကြသည်။

တရားဟောဆရာ မာတင်လူသာကင်း ဂျူနီယာ၏ စကားကို ကျွန်ုပ်တို့ပြန်လည် အမှတ်ရသင့်သည်။ ထိုစကားမှာ "ယခုမျိုး ဆက်သည် ဆိုးသွမ်းသူတို့၏ မကောင်း သောလုပ်ရပ်အတွက် ငိုကြွေးရမည်မ ဟုတ်ဘဲ စိတ်ထားကောင်းမွန်သူတို့ ရေငံ နှုတ်ပိတ်နေခြင်းအတွက် ငိုကြွေးရလိမ့်မည် " ဟူ၍ ဖြစ်လေသည်။ ကျွန်ုပ်တို့၏ လူမျိုးအား အစိုးရကဖြစ်စေ၊ အခြားသော လက်နက်ကိုင် အဖွဲ့အစည်းက ဖြစ်စေ မတရားဖိနှိပ်ခြင်းကို ကျွန်ုပ်တို့ ဤအတိုင်း အတွက် ကြိုးပမ်းလုပ်ဆောင်ရန် ကျွန်ုပ်တို့ ၌ တာဝန်ရှိသည်။ ခရစ်ယာန်အဖွဲ့အစည်း အဖြစ် ကျွန်ုပ်တို့အတူတကွ ပေါင်းစည်း လုပ်ဆောင်ကြပါစို့။ ကျွန်ုပ်တို့၏ ခုခံကာ ကွယ်ပိုင်ခွင့်ကို မထိခိုက်စေဘဲ ယခုအစိုးရ အားငြိမ်းချမ်းရေးလုပ်ဆောင်နိုင်ရန် ကျွန်ုပ် တို့ အခွင့်အရေးပေးရမည်။ လွန်ခဲ့သော (၁၀)နှစ်က ဒီမိုကရေစီအရေးမှာ အိပ်မက် မျှသာ ဖြစ်ခဲ့သည်။ ယခုအခါ ဒီမိုကရေစီကို ကျွန်ုပ်တို့စတင်မြည်းစမ်း နေနိုင်လေပြီ။ ထို နည်းတူပင် ကျွန်ုပ်တို့တိုင်းပြည်၌ ငြိမ်းချမ်း ရေးရောင်ခြည်သမ်းမည့်ရက်လည်းရောက် လာမည်ဟု ကျွန်ုပ် ယုံကြည်ထားပါသည်။ ငြိမ်းချမ်းရေးကို အခွင့်အရေးပေးပါ။ ငြိမ်း ချမ်းရေးအကြောင်း ကျွန်ုပ်တို့ပြောဆိုဆွေး နွေးကြပါစို့။

အဆက်စာ(၁၈)သို့ရှု



**နိုင်ငံတကာအဖွဲ့အစည်းများသို့  
မေတ္တာရပ်ခံလွှာ**

နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ဤတိုင်းပြည်၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို အားပေးကြရန် ကျွန်ုပ်တို့အဖွဲ့အစည်းများအနေဖြင့် ဤတိုင်းပြည်၌ ခေတ်စနစ်ဆိုးကျရောက်ခဲ့ချိန်က သင်တို့၏ အားပေးမှုကြောင့် မကောင်းမှု၏ထောင်လွှားမောက်မာခြင်းမှာ အစွယ်ကျိုးခဲ့ရသည်။ ယခုအခါ ကျွန်ုပ်တို့သည်ငြိမ်းချမ်းခြင်းနှင့်တရားမျှတခြင်းကို အခြေခံထားလျက် နိုင်ငံသစ်ကို တည်ဆောက်လျက် ရှိလေပြီ။ နှစ်ကာလကြာညောင်းခဲ့ပြီဖြစ်သော ဤစစ်ပွဲကိုဆက်လက်မဖြစ်ပွားစေလိုပါ။ တစ်ရက်ကလေးမျှပင် ထပ်မံမဖြစ်ပွားစေလိုပါ။ ဒီမိုကရေစီမှာ အာရုံကသန်းစ ပင်ရှိပါသေးသည်။ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရာတွင် ငြိမ်းချမ်းခြင်းနှင့် တရားမျှတခြင်းကို အားပေးအားမြှောက် ပြုလျက် မြန်မာပြည်သူပြည်သားများ နှင့်အတူ ချီတက်လျှောက်လှမ်းကြရန် ကျွန်ုပ်တို့ပန်ကြားလိုပါသည်။

**နိုင်ငံတကာ INGO အဖွဲ့များသို့  
မေတ္တာရပ်ခံလွှာ**

၂၀၁၁-ခုနှစ်၌ စစ်ပွဲများစတင်ခဲ့ချိန်က နိုင်ငံတကာ INGO အဖွဲ့များသည် လူထုနှင့်အတူ လိုက်ပါလာခဲ့ကြသည်။ (၅)နှစ်

ကြာသောအခါတွင် ကရုဏာလုပ်ငန်းမှာလည်း ခြေကုန်လက်ပန်းကျလာပြီး အစားအသောက် ထောက်ပံ့မှုများ နည်းပါးလာကာပေးမှုသော ဝေစုများမှာလည်း လျော့နည်းလာကြသည်။ ဆာလောင်မွတ်သိပ်ခြင်းနှင့် ဆင်းရဲခြင်းတို့မှာ ဒုက္ခသည်စခန်းများကို ကြပ်တည်းလာစေသည်။ တာရှည်ခိုင်မာသော ဖြေရှင်းမှု မပေါ်လာမချင်း ကျွန်ုပ်တို့ပြည်သူများအားထောက်ပံ့မှုပေးကြရန် ကျွန်ုပ်အဖွဲ့အစည်းတောင်းဆိုပါသည်။ သင်တို့လှူငွေပေးနေသော နယ်ပယ်ဒေသရှိ လက်နက်ကိုင် အဖွဲ့အစည်းများအား ငြိမ်းချမ်းရေးစကားပိုင်း၌ ပြန်လည် ပါဝင်ရန်တောင်းပေးကြပါ။

ကျွန်ုပ်တို့ ပြည်သူလူထုမှာရေရှည်အကျိုးအတွက် တရားမျှတမှုကို လိုလားသည်မှန်သော်လည်းလတ်တလောအခြေအနေအတွက်မူ ကရုဏာဖြင့် ထောက်ပံ့ပေးခြင်းကိုလိုအပ်လျက်ရှိပါသည်။

အထောက်အပံ့ပေးခြင်းမှာ နှစ်ကာလရှည်ကြာသော စစ်ပွဲအတွက် ဖြေရှင်းနည်းမဖြစ်နိုင်ပေ။

**ကချင်လူထုသို့မေတ္တာရပ်ခံလွှာ**

ကျွန်ုပ်တို့၏ချစ်လှစွာသော ကချင်တိုင်းရင်းသားများခင်ဗျာ၊ ကျွန်ုပ်တို့သည်သင်တို့၏ပျော်ရွှင်မှုနှင့် ကြီးကျယ်မြင့်မြတ်မှုတို့ကို သိရှိခဲ့ပြီးဖြစ်ပါသည်။ သင်တို့၏သမိုင်း

ကြောင်းဆိုးဝါးချိန်တွင် ငြိမ်းချမ်းသာယာပါစေကြောင်း သင်တို့အတွက် ကျွန်ုပ်တောင်းဆိုပြပါသည်။ သင်တို့၏သားသမီးများစစ်ဘေးဒဏ်မှ လည်းကောင်း၊ လူကုန်ကူးခြင်းနှင့် မူးယစ်ဆေးဝါးဒဏ်မှ လည်းကောင်း ကင်းလွတ်နိုင်စေမည့်အကြောင်း ကျွန်ုပ်တို့ဆုတောင်းလျက်ရှိပါသည်။ ကောင်းမြတ်သော သခင်ဘုရားသည် သင်တို့အဖို့ ငြိမ်းချမ်းခြင်းကို ဆောင်ကျဉ်းတော်မူပါစေ။ သင်တို့သည် အားလုံးအပေါ် လွန်စွာမှပင်ဖော်ရွေပျူငှာပြီး နွေးထွေးစွာဆက်ဆံတတ်သည့် အရည်အချင်းများ ရှိခြင်းကြောင့် ဘာသာတရားအချင်းချင်း၊ လူမျိုးအချင်းချင်း၊ ခရစ်ယာန်ဂိုဏ်းကွဲ အချင်းချင်း ပဋိပက္ခမဖြစ်စေခြင်းမှာ လုပ်ဆောင်ကြရန် ကျွန်ုပ်တို့ မေတ္တာရပ်ခံလိုပါသည်။ စည်းရုံးစွာဖြင့် နေထိုင်ကြပါ။ ကချင်လူထု၏ဂုဏ်သိက္ခာ အတွက် ဤစစ်ပွဲဖြစ်ပွားလာခြင်းဖြစ်သည်။ စည်းလုံးမှုပြုကြခြင်းကြောင့် ထိုရည်မှန်းချက် မပျောက်ပျက်ပါစေနှင့်။ လူမျိုးနွယ်တစ်ခု အပိုင်းပိုင်းကွဲပြားလာပါက ထိုလူမျိုးစုတစ်ခုလုံး ပျက်စီးခြင်းသို့ ရောက်နိုင်လေသည်။

**မြန်မာပြည်သူပြည်သားများသို့  
မေတ္တာရပ်ခံလွှာ**

မြန်မာနိုင်ငံသားများသည် ကျက်သရေအပေါင်းနှင့် ပြည့်စုံသော နိုင်ငံသားများ

ဖြစ်သည်။ ဤတိုင်းပြည်သည် ကျွန်ုပ်တို့အားလုံး၏ တိုင်းပြည်ဖြစ်သည်။ မြန်မာပြည်သူပြည်သားတို့သည် ဤတိုင်းပြည်အား ပြိုကွဲစေမည့်အမုန်းတရား ပြန်ပွားစေသူများနှင့် ဘာသာရေး အစွန်းရောက်များကို တတ်အားသရွေ့ ခုခံရမည်။ "မတူကွဲပြားခြင်း၌ စည်းလုံးခြင်း"ကို ကျွန်ုပ်တို့ယုံကြည်ရန်လိုအပ်သည်။ မတူကွဲပြားခြင်းတစ်ခုစီတိုင်း၌ ဂုဏ်သိက္ခာရှိလေသည်။ ငြိမ်းချမ်းသာယာခြင်းရှိလျှင် ကျွန်ုပ်တို့အားလုံးရရှိစံစားရမည့် အကျိုးကျေးဇူးကား ကြီးမားလှသည်။ ကျွန်ုပ်တို့ နိုင်ငံသည် ဖွံ့ဖြိုး တိုးတက်သော နိုင်ငံဖြစ်လာပြီး အရှေ့အာရှ၏ ထွန်းလင်းတောက်ပသော ရွှေနိုင်ငံအဖြစ်သို့ တစ်ဖန်ပြန်လည်ရောက်ရှိလာပါလိမ့်မည်။ ပြည်သူ့တပ်မတော်၊ ပြည်ထောင်စု အစိုးရသစ်နှင့် လက်နက်ကိုင်အဖွဲ့အစည်းများအား တွေ့ဆုံဆွေးနွေးပွဲ၌ တရားမျှတသည့်လမ်းစဉ်ဖြင့် ငြိမ်းချမ်းရေးခရီးကို စတင်ကြပါရန် ကျွန်ုပ်တို့မေတ္တာရပ်ခံအပ်ပါသည်။

စစ်ပွဲနှင့်လိုအပ်ချက် ကင်းမဲ့သော အနာဂတ်မြန်မာနိုင်ငံတော်အတွက် တောင်းဆိုပြရင်း...

**ကာဒီနယ် ချားလ်စ်မောင်ဘို (SDB, DD)  
ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး**

**အာရှတစ်ခုလုံးဆိုင်ရာ Signis အထွေထွေညီလာခံ**

မြန်မာနိုင်ငံလုံးဆိုင်ရာကက်သလစ်လူထုဆက်သွယ်ရေးရုံးသည် ဆက်သွယ်ရေးနှင့်ပတ်သက်သော သင်တန်းများ၊ အစည်းအဝေးများ၊ လုပ်ငန်းဆောင်တာများကို အဆက်မပြတ် ကြိုးစားနေပါသည်။ တိုးတက်ပြောင်းလဲနေသော ယခုမျက်မှောက်ခေတ်တွင် မိမိတို့၏လုပ်ငန်းတာဝန်များကို ကျေပွန်စွာဆောင်ရွက်နိုင်ကာ ဧဝံဂေလိယာတောင်းကြောင်း ဝေမျှသက်သေခံရာ၌ မိမိယာကွန်ရက်ကို ကောင်းမွန်ထိရောက်စွာဖြင့် အသုံးပြုနိုင်စေရန်လည်းကြိုးစားနေပါသည်။ နိုင်ငံတကာ အစည်းအဝေး ကြီးများဖြစ် သော အာရှတိုက်ဂိုဏ်းကက်သလစ် ဆရာတော်ကြီးများဆိုင်ရာ လူထုဆက်သွယ်ရေးတာဝန်ခံ ဆရာတော်ကြီးများ၏ အထွေထွေ ညီလာခံကို ၂၀၁၅ခုနှစ် နိုဝင်ဘာလတွင် ရန်ကုန်မြို့၌ အောင်မြင်စွာလက်ခံကျင်းပ နိုင်ခဲ့ပါသည်။ ယခုအခါ အာရှတိုက်ရှိ ကက်သလစ် ဆရာတော်ကြီးများဆိုင်ရာ လူထုဆက်သွယ်ရေးရုံး၏ အစိတ်အပိုင်းတစ်ခုဖြစ်သော Signis Asia Assembly 2016 အထွေထွေ ညီလာခံကို ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း ဘေးနားတွင်ရှိသော Myanmar Sport Hotel တွင် ၂၀၁၆ခုနှစ်၊ ဩဂုတ်လ (၂၁)ရက်နေ့မှ (၂၆)ရက်နေ့အထိ ပထမဆုံးအကြိမ်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပါ သည်။

အာရှနိုင်ငံ(၂၁)နိုင်ငံတို့မှ ကက်သလစ်မိမိယာ လုပ်ဆောင်နေကြသော ဆရာတော်ကြီးများ၊ ဘုန်းတော်ကြီးများ၊ ဘာသာတူ ညီအစ်ကိုမောင်နှမများ စုစုပေါင်း အယောက်(၇၀)ခန့် ပါဝင်ကြမည်ဖြစ်ကာ မြန်မာပြည် သာသနာအသီးသီးတွင် လူထုဆက်သွယ်ရေး တာဝန်ထမ်းဆောင်နေသော ဘုန်းတော်ကြီးများလည်း ပါဝင်တက်ရောက်ကြမည်ဖြစ်ပါသည်။ ဤကဲ့သို့ နိုင်ငံတကာမှ ကိုယ်စားလှယ်များသည် မြန်မာပြည်သို့လာရောက်ကာ မြန်မာတို့၏ယုံကြည်ခြင်းတွင် ခိုင်မာမှု၊ စည်းလုံးမှု၊ ရက်ရောမှုများတို့ကို မျက်စိထင်ထင် မြင်တွေ့ ကြမည် ဖြစ်သည်။ ထိုအထွေထွေညီလာခံနှင့်အတူ မြန်မာနိုင်ငံတွင် ပြုလုပ်ကျင်းပနေသည့် ပထမဦးဆုံး ကက်သလစ် ဓမ္မတေးသီချင်းဆိုပြိုင်ပွဲကြီး၏ နောက်ဆုံးပြိုင်ပွဲကိုလည်း တစ်ဆက်တည်းပြုလုပ်မည်ဖြစ်ပါသည်။ ထိုညီလာခံတွင် မိမိယာကို အသုံးပြု၍ ပညာပေး ဝိဒီယို၊ ရေဒီယို၊ ဝီဘီစီ၊ ဝီဘီစီ၊ ဝီဘီစီ နှင့် ဓါတ်ပုံပြိုင်ပွဲများအတွက်လည်း ဖိတ်ခေါ် အပ်ပါသည်။ ပြိုင်ပွဲ၏ ဆောင်ပုဒ်မှာ 'Merciful Action through Media' မိမိယာအားဖြင့် ကြင်နာသနားခြင်းပြုလုပ်ခြင်း" ဖြစ်ပါသည်။

**ဝိဒီယိုပြိုင်ပွဲ။** တစ်မိနစ် နှင့် ငါးမိနစ် ဝိဒီယိုဟူ၍နှစ်မျိုးရှိသည်။ တစ်မိနစ်ဝိဒီယို အတွက်ပထမဆု တစ်ခုတည်းကိုသာ ရွေးချယ်မည်ဖြစ်ပြီးဆုတော်ငွေမှာ အမေရိကန် ဒေါ်လာ ၅၀၀ ဖြစ်ပါ သည်။ ငါး မိနစ် ဝိဒီယိုကိုလည်း ပထမဆု တစ်ခုတည်း ကိုသာရွေးချယ်မည်ဖြစ်ပြီးဆုတော်ငွေမှာ အမေရိကန်ဒေါ်လာ ၇၅၀ ဖြစ်ပါသည်။ (အင်္ဂလိပ်လို စာသားထိုး ပေးရပါမည်)

**ရေဒီယိုပြိုင်ပွဲ။** တစ်မိနစ် နှင့် ငါးမိနစ် ဝိဒီယိုဟူ၍နှစ်မျိုးရှိသည်။ တစ်မိနစ်ရေဒီယိုအတွက်ပထမဆု တစ်ခုတည်းကိုသာ ရွေးချယ်မည်ဖြစ်ပြီးဆုတော်ငွေမှာ အမေရိကန်ဒေါ်လာ ၃၀၀ ဖြစ်ပါသည်။ ငါး မိနစ် ရေဒီယိုကိုလည်း ပထမဆုတစ်ခုတည်းကိုသာ ရွေးချယ်မည်ဖြစ်ပြီးဆုတော်ငွေမှာ အမေရိကန်ဒေါ်လာ ၅၀၀ ဖြစ်ပါသည်။ (အင်္ဂလိပ်လိုပြောရပါမည်)

**ဝီဘီစီ နှင့် ဓါတ်ပုံပြိုင်ပွဲများအတွက်** ပထမဆုရရှိသူများကို အမေရိကန်ဒေါ်လာ ၃၀၀ ဆုချီးမြှင့်ပါမည်။ ဤပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်သူအသက်(၂၅)အောက်လူငယ်ဖြစ်ရမည်။ ပြိုင်ပွဲဝင်သော ဝိဒီယို၊ ရေဒီယို၊ ဓါတ်ပုံနှင့်ဝီဘီစီများကို အောက်ပါလိပ်စာ အတိုင်း ဩဂုတ်လ (၁၅)ရက်နေ့၊ ၂၀၁၆ မတိုင်မှီအရောက်ပို့ပေးရပါမည်။

ထိုညီလာခံသို့ပါဝင်တက်ရောက်လိုသောသူများသည် ကြိုတင်နာမည်စာရင်းပေးသွင်းရန်လိုပါသဖြင့် ဩဂုတ်လ (၁၀)ရက်နေ့မတိုင်မှီ online မှတဆင့်သော်လည်းကောင်း၊ လူကိုယ် တိုင်သော်လည်းကောင်း (cbcmosc@gmail.com) သို့စာရင်းပေးသွင်းနိုင်ပါသည်။ ညီလာခံတွင်တက်ရောက်ရန် စာရင်းသွင်းပုံစံများကို မိမိတို့၏ email များပေးပို့ပေးပို့ပါက ပြန်လည် ပေးပို့ပေးပါမည်။  
**မှတ်ချက်။ ။ (၁)။ ညီလာခံတက်ရောက်ကြေး တစ်ယောက်ကိုဝင်ကြေး(၅၀၀၀၀)ကျပ်၊ (၂)။ ညီလာခံပြုလုပ်မည့်နေရာတွင် တည်းခိုလိုပါက တစ်ရက်ကို အမေရိကန်ဒေါ်လာ \$65 ပေးဆောင်ရပါမည်။ သို့မဟုတ် မိမိအစီအစဉ်ဖြင့်တည်းခိုနိုင်သလို ညီလာခံသို့ နံနက် (၈)နာရီမှ ညနေ( ၅)နာရီအထိပါဝင်တက်ရောက်နိုင်ရပါမည်။ (၃)။ စာရင်းကို ဩဂုတ်လ (၁၀)ရက်နေ့ မတိုင်မှီ အောက်ပါလိပ်စာအတိုင်း နောက်ဆုံးစာရင်းပေးသွင်းရပါမည်။**

သို့ဖြစ်ပါ၍ အထက်ပါ အာရှတစ်ခုလုံးဆိုင်ရာ Signis အထွေထွေညီလာခံကို အိမ်ရှင်နိုင်ငံအဖြစ် ကောင်းမွန်စွာ လက်ခံကျင်းပနိုင်ရန် စေတနာရှင်များက ပိုင်းဝန်းပါဝင် လှူဒါန်းပေးကြပါရန် လေး စားစွာ ဖြင့်နိုးဆော်ရင်း မေတ္တာရပ်ခံအပ်ပါသည်။

ကျေးဇူးတင်လျက် Fr. Leo Mang (SDB) (CBCM-OSC Director) ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၊ လူထုဆက်သွယ်ရေးရုံး ၂၉၂(က)ပြည်လမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်၊ ဇူလိုင်၊ ၀၁ ၅၂၅



ကျိုင်းတုံသာသနာ

မီးအိမ်ရှင်အမျိုးသမီးအသင်း

ကျိုင်းတုံကက်သလစ်သာသနာ၊ ကျိုင်းတုံမြို့တွင် မီးအိမ်ရှင် အမျိုးသမီး အသင်းသည် ၂၀၁၅ ခုနှစ် မေ လ ၂၈ ရက်နေ့ စတင်ဖွဲ့စည်းခဲ့ပါသည်။ အသင်း ဖွဲ့စည်းခြင်း၏ ရည်ရွယ်ချက်မှာ- ဒုက္ခ အခက်အခဲ အမျိုးမျိုးကြောင့် စိတ်သော ကရောက်နေသော သူများအား နှစ်သိမ့် မှုကိုပေးရန် ဖြစ်သည်။ မတူညီသော လူတန်းစားအလွှာ အမျိုးမျိုးမှ တူညီသည့် စိတ်ထား ရည်ရွယ်ချက်ရှိသော ကက်သ လစ်ဘာသာဝင် အမျိုးသမီးများဖြင့် ဖွဲ့ စည်းထားသော အသင်းဖြစ်ပါသည်။ မိမိတို့ စုဆောင်းမိရာများ၊ မိမိတို့၌ ရှိသောအရာများကို ဝေမျှပေးကမ်းခြင်း၊ ဆုတောင်းမေတ္တာပို့သပေးခြင်း၊ ဒါနပြုခြင်း တို့ကို မေတ္တာရှေ့ထား လုပ်ဆောင်ကြပါ သည်။

-လူမှုကူညီရေး လုပ်ငန်းများသာ လုပ် ဆောင်ရန်မဟုတ်ဘဲချို့တဲ့သိမ်ငယ်သူများ ဘုရားသခင်၏ မေတ္တာတရားကို ခံစားနိုင် စေရန် ဘုရား၏ ရွှေမျက်နှာတော်ကို ထောက်၍ မေတ္တာကရုဏာပြုခြင်း ဖြစ် သည်။  
-အမှောင်ထဲတွင် ရှိနေသူများအဖို့ မီးအိမ် မှအလင်းသည် အရေးပါသကဲ့သို့ ဒုက္ခ အခက်ခဲ အမျိုးမျိုးကြားတွင် ကူညီမည့် သူမဲ့ဦးစိတ်သောကရောက်နေသူများအား မျှော်လင့်ခြင်းကို ပေးရန် အသင်းဖွဲ့ခြင်း ဖြစ်သည်။  
အသင်း၏ဆောင်ပုဒ်မှာ **မေတ္တာမှသည် ကရုဏာဆီသို့** ဖြစ်ပြီးခွန်အားဖြည့် နှုတ်ကပတ်တော်မှာ **သင်တို့သည်လောက ၏အလင်းဖြစ်ကြ၏ ။ရှင်မာတေးဦး (၅:၁၄) အသိမ်ငယ်ဆုံးသော ညီအစ်ကို တို့တွင်**



**တစ်ဦးကိုသင်ပြစေခဲ့ကြလျှင် ပြုစုကြပြီ၊ ရှင်မာတေးဦး (၂၅:၄၀)** တို့ဖြစ်ပါ သည်။  
အသင်းဝင်များသည် ထာဝရသုခချမ်းသာ အကျိုးမျှော်ကိုးလျက် မေတ္တာဘာဝနာ ဆည်းပူးရာတွင် နာယကဝင်များ၊ ဝိညာဉ် လမ်းညွှန်များနှင့်ရဟန်းသံဃာတော်များ၊ သီလရှင်များ၏လမ်းညွှန်မှုကို အစဉ်နာယု ကြသည်။ တနင်္ဂနွေအပတ်စဉ်တိုင်း သမ္မာ ကျမ်းစာလေ့လာခြင်း၊ ဘုရားစကားများ သင်ယူခြင်း၊ ဓမ္မတေးသီချင်းများသင်ယူ ခြင်း၊ တစ်လ (၁) ကြိမ် သမ္မာကျမ်းစာ ဝေမျှခြင်းဖြင့် ဝိညာဉ်ခွန်အား ဖြည့်တင်း ပေးခဲ့ကြပါသည်။ ရီ.စ် (Sdp)

ပုသိမ်သာသနာ

ကျမ်းစာဝေမျှခြင်း

ပုသိမ်ကက်သလစ်သာသနာ ပုသိမ်မြို့၊ သာသနာ့ခန်းမဆောင်တွင် ၅၊ ၆၊ ၂၀၁၆ နေ့ နံနက် (၉) နာရီ၌ ကျမ်းစာဝေမျှခြင်းကို ပြုလုပ်ခဲ့ကြပါသည်။ ဦးစွာ စစ္စတာရ်ကြီး ဆေးပီယာမှ အဖွင့်ဆုတောင်းမေတ္တာဖြင့် စတင်ပေးပါသည်။ ထို့နောက် ကျမ်းစာဖတ်ရှုခြင်း အားဖြင့်ခံစားရရှိသော ကျေးဇူးတော်များနှင့်ပတ်သက်ပြီး တက်ရောက်လာကြသူများမှ တစ်ဦးစီဝေမျှသွားကြပါသည်။ ကျမ်းစာဝေမျှခြင်း တွင် မူကြိုဆရာမများ၊ မြို့ပေါ်ရှိဘာသာဝင်များနှင့် ဧည့်သည်တော် စစ္စတာရ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

စိန့်ဂျွန်းကိုယ်ပိုင်အလယ်တန်းကျောင်း မိဘဆရာတွေ့ဆုံပွဲ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၊ အမှတ် (၅) ရပ်ကွက် မဟာစေတီလမ်းရှိ စိန့်ဂျွန်း ကိုယ်ပိုင် အလယ်တန်းကျောင်း၌ မိဘဆရာတွေ့ဆုံပွဲအခမ်းအနားကို ၂၊ ၆၊ ၂၀၁၆ နေ့ နံနက် (၈) နာရီတွင် စတင်ခဲ့ ပါသည်။ ဦးစွာအဖေဆရာတော်ဂျွန်မန်းဆိန်းဟို၏ အဖွင့်ဆုတောင်းမေတ္တာဖြင့် စတင်ပြီး ဆရာတော်ကြီးမှ အမှာစကားဆက်လက်မြွက်ကြားခဲ့ပါသည်။  
ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ကော်ရယ်စန်းစန်းလွင်မှ အမှာစကားပြောကြားပြီး မိဘများမှ ပြန်လည်ဆွေးနွေး အကြံပြုတင်ပြ ခဲ့ပါသည်။ ဆက်လက်ပြီး ဒု-ကျောင်းအုပ်ဆရာကြီး ဦးချားလိပ်လှဝင်းမှ နိဂုံးချုပ် အမှာစကားပြောကြားပြီး အခမ်းအနားကို နံနက် (၉:၃၀) တွင် ရုပ်သိမ်းခဲ့ ကြောင်း သိရှိရပါသည်။ (နန့်ဂျူလိုင်အေး၊ ပုသိမ်)



ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း



ပုသိမ်ကက်သလစ်သာသနာပိုင် စိန့်ပင်းဆင်းဒီပေါလ်အသင်း ပုသိမ်မှ ၂၀၁၆- ၂၀၁၇ ပညာသင်နှစ် အတွက် အခြေခံပညာမူလတန်း ၊ အလယ်တန်း ၊ အထက်တန်း ကျောင်းသား/ သူများအတွက် ပညာသင် ထောက်ပံ့ကြေးကို ၁၊ ၂၊ ၆၊ ၂၀၁၆ နေ့ နံနက် (၉) နာရီတွင် စိန့်ပင်းဆင်း ဒီပေါလ်ရုံးခန်း၌ ဆောင်ရွက်ပါသည် ။ ထောက်ပံ့ကြေးကို ကျောင်းသား/သူ စုစုပေါင်း (၄၀)ဦးတို့အား အသင်းဒု-ဥက္ကဋ္ဌဆရာမဒေါ်ရီစီဆင်သန်းမြင့်မှ ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။ (နန့်ဂျူလိုင်အေး၊ ပုသိမ်)

ကလေး သာသနာ

ဂိုဏ်းပေါင်းစုံ ကက်သလစ်သူတော်စင်များ၏ ဝတ်စောင့်ပွဲ

ကလေးကက်သလစ်ဂိုဏ်းအုပ်သာသနာ ကလေးမြို့ပေါ်ရှိ ဂိုဏ်းပေါင်းစုံသစ္စာသုံးပါးခံ သူတော်စင်များ၏ တစ်လတစ်ကြိမ်ဝတ်စောင့်ပွဲကို ကလေးကက်သလစ်သာသနာ၊ (၉)မိုင် St. Emily Convent တွင် (၃၊ ၆၊ ၂၀၁၆)ရက်၊ ရွှေနန်းလုံးတော်ပွဲနေ့တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။ ထိုဝတ်စောင့်ပွဲသို့ ရဟန်းတော်များ၊ သီလရှင်များ၊ ကိုရင်များ စုစုပေါင်း(၃၉)ပါး တက်ရောက်ခဲ့ကြပါသည်။  
ထိုအခမ်းအနားတွင် သစ္စာသုံးပါးခံသူတော်စင်များ၏ ဝိညာဉ်ရေးလမ်းညွှန်ဘုန်းတော်ကြီး Fr. Andrew Thang Ngaih မှ သမ္မာကျမ်းစာဝေမျှခြင်း၏အရေးကြီးကြောင်းကို ပြောကြားရာတွင်- ကျမ်းစာဝေမျှခြင်းသည် ဘာသာတူများ၏ဘဝအတွက် ခွန်အားဖြစ်စေရန်ဝေမျှခြင်းဖြစ်ကြောင်း၊ ကျမ်းစာသည်ဘုရား၏ ချစ်ခြင်းမေတ္တာပေးစာဖြစ်ကြောင်း၊ ကျမ်းစာဖတ်ခြင်းသည် ဘုရား၏ချစ်ခြင်းမေတ္တာ၌တည်နေခြင်းဖြစ်ကြောင်းနှင့် ကျမ်းစာဖတ်ခြင်းအားဖြင့် ကိုယ့်ဘဝကိုပြန်မြင်နိုင်ကြောင်းတို့ကို နံနက်(၉:၀၀-၁၀:၀၀) နာရီထိ ရှင်းပြပေးပါသည်။ ၎င်းနောက် အာပတ်ဖြေခြင်းပြုလုပ်ကာ (၁၁:၀၀)နာရီတွင် ရဟန်းတော်နှစ်ပါးမှ မစ္စားတရားတော်မြတ်ကို တင်ပူဖော်ပြီးဆလေးရှင်းဂိုဏ်းမှ Fr. Camellus က ဘုရား၏ ချစ်ခြင်းမေတ္တာ ရွှေနန်းလုံးတော်အကြောင်း ဩဝါဒမြတ်ကြားပေးသည်။ ၎င်းအပြီးတွင် St. Emily Convent ရှိသီလရှင်များနှင့် အလှူရှင်များတည်ခင်းပေးသော အစားအစာကို တစ်ပျော်တစ်ပါး သုံးဆောင်ကြပါသည်။ ထို့နောက် မွန်းလွဲ(၁:၀၀)နာရီတွင် ကလေးသာသနာမှ Fr. Joseph Mung ဦးဆောင်၍ တစ်နာရီကိုယ်တော်မြတ်ဝတ်ပြုကိုးကွယ်ခြင်းကို ပြုလုပ်ပြီး ဝတ်စောင့်ခြင်းကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပါသည်။

ဆောင်းပန်းငယ်။



# တောင်ကြီးဂိုဏ်းချုပ်ဆရာတော်ကြီး Basilio Athai



ရဟန်းမင်းကြီးအရှင်သူမြတ်ဖရန်စစ်က ဇွန်လ(၂၄)ရက်၊၂၀၁၆ ခုနှစ်၊ မြန်မာစံတော်ချိန် ညနေ ၄း၃၀နာရီ တွင် ဆရာတော် Basilio Athai ကို တောင်ကြီးဂိုဏ်းချုပ်ဆရာတော်အဖြစ် ကြေ ငြာခဲ့ပါသည်။ တောင်ကြီးဂိုဏ်းချုပ်သာသနာနှင့်အတူဂိုဏ်းချုပ် ဆရာတော်အဖြစ်တင်မြောက်ခံရသော ဆရာတော် Basilio Athai အား မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများရုံး ချုပ်က ဂုဏ်ယူလျက် ဝမ်းမြောက်စွာကြိုဆိုပါသည်။

ဂိုဏ်းချုပ်ဆရာတော် Basilio Athai ၏ ကိုယ်ရေး သမိုင်း အကျဉ်းမှာ ၁၉၅၆ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့ တွင်မွေးဖွားကာ ဧပြီလ (၁)ရက်နေ့ ၁၉၈၄ ခုနှစ်တွင် ရဟန်းသိက္ခာခံယူခဲ့ ပါ သည်။ ၂၈ရက်၊ ဇွန်လ ၂၀၀၈ ခုနှစ်တွင် တောင်ကြီးဂိုဏ်းချုပ်သာသနာ၏လက်ထောက် ဆရာတော် အဖြစ် ရွေးကောက်ခံရကာ ၁၈ ရက်၊ နိုဝင်ဘာလ ၂၀၀၈ ခုနှစ်တွင် ဆရာတော်သိက္ခာ ခံယူ ခဲ့ပါသည်။ ဂိုဏ်းချုပ် ဆရာတော်ကြီး မာတီးယားဦးရွှေ အနားယူသောအခါ တောင် ကြီးဂိုဏ်းချုပ်သာသနာကို စီမံခန့်ခွဲ အုပ်ချုပ်သူအဖြစ် ၁၂ရက် ဧပြီလ ၂၀၁၅ ခုနှစ် တွင် ခန့်အပ်ခြင်းခံခဲ့ပါသည်။

(ဂိုဏ်းချုပ်ဆရာတော်အဖြစ်ရွေးချယ်ခံရသော ဆရာတော် Basilio Athai မှာ (ကန္တာရဝတီသိုက်) ဟူသော ကလောင်နာမည်ဖြင့်စာပေများ ရေးသားပေးနေသော စာပေ အနုပညာရှင် ဆရာတော်ကြီးတစ်ပါးဖြစ်ပါသည်။)

မော်စီညော်အားသိုင်သည် အခြေခံမှသည် အထက်တန်းပညာရပ်များကို လွိုင်ကော်မြို့တွင်လည်းကောင်း၊ ပထဝီဝင်ဝိဇ္ဇာကို ရန်ကန်တက္ကသိုလ်တွင်လည်းကောင်း ရရှိခဲ့ပါသည်။ စိန်ထရီဇား ဆီမီနရီကို ဝင်ခဲ့၍ Philosophy နှင့် Theology ပညာရပ်တို့ကို စိန်ဂျိုးဇက်ရဟန်းဖြစ်တက္ကသိုလ် ရန်ကန်တွင်တက်ရောက်ခဲ့သည်။ ၁၉၉၃ -၁၉၉၆ခုနှစ်အထိ အီတလီ နိုင်ငံရောမမြို့တွင် Biblical Theology ကိုသင်ယူခဲ့ပါသည်။

တာဝန်ထမ်းဆောင်ခဲ့သောနေရာများမှာ (၁၉၈၄-၁၉၈၆) လက်ထောက်ဘုန်းတော်ကြီးအဖြစ် ဝါးဟိုတွင်လည်းကောင်း၊ (၁၉၈၆-၁၉၈၉)ခုနှစ်တွင် တောင်ကြီးကယ်သီဒြဲလ်၏ လက် ထောက်ဘုန်းတော်ကြီးအဖြစ်လည်းကောင်း၊ (၁၉၈၉-၁၉၉၃)ခုနှစ်တွင် ပြင်ဦးလွင်၌ ရဟန်းဖြစ်တက္ကသိုလ်တွင် စာချဘုန်းတော်ကြီးအဖြစ်လည်းကောင်း၊ (၁၉၉၆-၂၀၀၅)ခုနှစ်တွင် လွိုင်ကော်၊ နာနတ်တော ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ်လည်းကောင်း၊ (၂၀၀၅-၂၀၀၈)ခုတွင် တောင်ကြီးစိန်မိုင်ကယ် ရဟန်းဖြစ်သင်ကျောင်း၏ ကျောင်းအုပ်ဘုန်းတော်ကြီး အဖြစ် လည်းကောင်း တာဝန်အသီးသီးထမ်းဆောင်ခဲ့ပါသည်။ (CBCM-osc)



ဆက်ကပ်အဖွဲ့များ၏ ဂျူဘီလီပွဲ..စာ (၅)

သူတော်စင်များ၏(၇၃)ကြိမ်မြောက် နီးနောဖလှယ်ပွဲ ..စာ(၃)



သူတော်သူမြတ် ကလေးမင်းဗီစီမားရာ..စာ (၈)

ဂျာမနီနိုင်ငံ၏ "မယ်" Lena Broderတွေ့ဆုံစဉ် .. စာ(၃)